



မြန်မာနိုင်ငြချေးရုံး



# ကျွန်တော်ဘဝ ဦးသန်းမှူ အစ်ဆောင်

တော်မြို့မြို့

စတ်လျှန်စရုပ်ရာတွင်  
မကောင်မှုမှန်သပ္ပါ  
တရားမျှတယ့်မရိဘည်အရာမှန်သပ္ပါ  
စန်ကျင်ဘွာရန် ဖြစ်သည်။  
ကျထုစန်ကျင်စရုပ်ရပ်ယူကို  
လုံစစ်ရှုပ်ကျင်ရမည်။  
စာဝါဆုံးစည်ကမ်းချို့ခဲ့ကောင်သူ  
ကျထုစန်ကျင်စရုပ်ရပ်ယူ၊ ကျွဲ့လွှန်သုယူကို  
ကျန်ခတ် ပြတ်ပြတ်သာမာအ အစရုပ်ခဲ့သည်။  
သတ်စရုပ်ရပ်လည် သတ်ဝါဝည်း



648966001  
Price : 1500.00  
ကုန်တော်ဘဝဖိတ်သနီးမ

1/25 မှ ၂၀၁၂ ခုနှင့်



နေဂါဒီစာအုပ်တိုက်  
အမှတ် (၂/က)၊ အောင်ရတနာလမ်း၊  
လမ်းပတော်ဖြူနယ်၊ ရန်ကုန်မြို့။  
ဗုဒ္ဓံ: . . . ၀၉-၄၅၀၀-၂၈၆၇၊ ၀၉-၈၆၁-၉၉၆၂၂  
[nyybook@gmail.com](mailto:nyybook@gmail.com)



နေရာရိစာအုပ်(၁၀၁)

ကျော်တော်ဘဝ  
ပြတ်သန်းမှု အဓိဒါန်

ခေါ်သို့မြေ

ပုနိုင်ခြင်း  
မျက်နှာဖုံးနှင့်  
အတွင်းပုနိုင်

ပုနိုင်ခွင့်အမှတ်  
ထုတ်ဝေသူ

ထုတ်ဝေခွင့်အမှတ်  
မျက်နှာဖုံးဒီဂိုင်း  
အဖုံးတာယာခွဲ  
အတွင်းအလင်  
ကွန်ပြုတာစာရိ  
အုပ်ရေ  
စာအုပ်ချုပ်  
တန်ဖိုး  
ဖြန့်သီးရေး

ပထမအကြိမ်၊ နေရာများ ၂၀၁၄၊ မတ်လ  
ဦးအောင်သငြာ (Digital Cottage)  
အမှတ်(၂/၉)၊ အောင်ရတနာလမ်း  
လမ်းမတော်ဖြုံနယ်၊ ရန်ကုန်မြို့။  
၁၀၄၆၃  
ဒေါ်နိုင် (နေရာရာအုပ်တိုက်)  
၂/၉၊ အောင်ရတနာလမ်း  
လမ်းမတော်ဖြုံနယ်၊ ရန်ကုန်မြို့။  
၀၃၃၆၂  
နှင့်နှင့်  
Sun  
AZ  
နေရာရာ  
၅၀၀  
စွမ်တော်(၂)  
၁၅၀၀  
နေရာရာ

ဇော်ဦး  
ကျွန်တော်ဘဝ ပြတ်သန်းပူ အစင်အပျော်  
နေရာရာအုပ်တိုက်၊ ၂၀၁၄။  
၁၃၄ တာ၊ ၄ × ၂၀ ၅ ၀၈၈၇။  
၁၁ ကျွန်တော်ဘဝ ပြတ်သန်းပူ အစင်အပျော်

## မာတိကာ

၁။	စောရီးလေ၏ အမှာ . . .	
၂။	စောဘို့မြေ၏ အထွေဖွံ့ဖြေးအကျဉ်း	
၃။	ဂျပန်ပုလိပ်တပ်ဖွဲ့သို့ ဝင်ခေါ်က်ခြင်း	၁
၄။	ကျွန်ုပ်တော်တို့ (၁၃၆) တပ်ဖွဲ့ဝင်ခွဲ ဖြစ်ပြီ	၂
၅။	ကရင်ခတ်လျှန်ရေး စကားမ	
	ကျွန်ုပ်၏ ပြတ်သန်းမူ	၁၁
၆။	ဝော်လျှန်ရေးနှင့် ပတ်သက်သည့်	
	ကျွန်ုပ်၏ စယူချက်	၁၉
၇။	Light Brigade တွင် တပ်ခွဲမူးတစ်ဦးအဖြစ် ပထမဦးဆုံး တာဝန်ယူခဲ့ခြင်း	၂၂
၈။	မို့လို့မို့နှင့် ပိုနိုင်အနိုင်ကျော်မ	၂၇
၉။	ဟာပွဲန်ခရီးတွင်း ပထမဦးဆုံးအကြိမ် ရန်သူ့ချေမှန်းရေး တိုက်ပွဲဆင်းစွဲခြင်း	၃၁
၁၀။	ရန်သူ့လက်နက် ကိုယ့်လက်နက်	၃၅
၁၁။	လက်နက်ချေသည်နည်းဖြင့် ကျွန်ုပ် စမ်းသပ်ခဲ့ခြင်း	၃၉
၁၂။	မို့လို့အားမြို့၌ လက်နက်ချေသွားပုံ	၄၅

၁၁။	ပြည်သူများနှင့် တပ်မဟာ(၃)နယ်မြေအတွင်း သွားခရာက်တိုက်ခိုက်မြင်း	၉၉
၁၂။	တောင်ဗုံခရီး တပ်မဟာ(၂)နယ်မြေတွင် 'ပျောစာထိုး'များအား သွားခရာက်ရှင်းလင်းမြင်း	၁၀
၁၃။	ရန်သူကို ဖျော်ဖွံ့ဖြိုး ဖာအံခရီးတွင် လူထုစည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်မြင်း	၁၂
၁၄။	GOC ထော့မဲပါ ကျွန်ုင်တော်ဘို့အား လာခရာက်မတွေ့ဆုံးမြင်း	၁၇
၁၅။	ကျွန်ုပ်အား လုပ်ကြံရန် လင်းထင်ကို တာဝန်ဖေးမြင်း	၆၃
၁၆။	ထော့မဲပါ ရာထူးမှ ပြုတ်ချံရစလပြီ	၆၇
၁၇။	အဘယ်မြှောင့် မဲခေါ်ကိုဖြောက် ဝင်ခရာက်တိုက်ခိုက်မဲ့သလဲ	၇၃
၁၈။	ကရင့်လက်နှက်ကိုင် တော်လွှန်ရေး ပထမ အကွဲအပြကာလ ကျွန်ုပ်၏ ရပ်တည်ချက်	၇၉
၁၉။	အဘယ်မြှောင့် ကျွန်ုင်တော် KNLC ကို ထူးထောင်မဲ့ရသလဲ	၀၅
၂၀။	တပ်မဟာ(၁)အဝပ် အဘယ်မြှောင့် ကျွန်ုပ်တို့ အမေားယူကြရသနည်း	၉၀
၂၁။	ဘာမြှောင့် မာနယ်ပစ္စလာ ရန်သူလက်သို့ ကျွမ်းချေရာက်ရသလဲ	၉၆
၂၂။	နိုင်းအစာနဲ့ စပြောလို့သည့်အချက်	၁၀၂

## စောရှိးလလ၏ အမှာ . . .

ဤစာအုပ်အား ပုနိုင်ထုတ်ဝေရန် မိုလ်ချုပ်ကြီး စောဘို့မြက ကျွန်တော်ကို တာဝန်ပေးခဲ့သည်။ တော်လှန်ရေးကာလအတွင်း သူ ဖြတ်သန်း ခဲ့သမျှကို အမှန်အတိုင်း ပြည်သူလူထုထဲ တင်ပြလိုခြင်း ဖြစ်သည်။

သူသည် ကရင့်တော်လှန်ရေးတွင် ထူးချွန်ခဲ့သည့် ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ သူသည် ဘဝတစ်သက်တာလုံးကို တော်လှန်ရေးအတွင်း မြှုပ်နှံကာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ရွှေဆက်ပြီးလည်း ထမ်းဆောင် သွားမည်။ ထိုကြောင့် ဤစာအုပ်အား ပုနိုင်ထုတ် ဝေနိုင်ရန်အတွက် ကျွန်တော် တာဝန်ယူဆောင်ရွက်ရသဖြင့် များစွာ ဂုဏ်ယူမိသည်။

တန်ဖိုးရှိလှသည့် ငါး၏ ဖြတ်သန်းမှု အတွေ့အကြံများကို နောင်လာ နောင်သားများ လေ့လာသိရှိနိုင်ရန်အတွက် သူကိုယ်တိုင် ရေးသားတင်ပြခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ကရင့်သမိုင်းတွင် သမိုင်းမှန်ကူကွက်တစ်ခုအဖြစ် မှတ်တမ်းတင်ခြင်း ဖြစ်သည်ဟု ကျွန်တော် အလေးအနက် ယုံကြည်သည်။ နောင်လာနောင်သား လူငယ်များသည် ဤစာအုပ်အား ဖတ်ရှုလေ့လာခြင်း အားဖြင့် တော်လှန်ရေးအတွင်း အများအမှန်ကို ခွဲခြားသိရှိရန်နှင့် ကရင့် တော်လှန်ရေး တာဝန်ကို ရွှေဆက်ဆောင်ရွက်ရာတွင် မှန်ကန်စွာ အသုံးချခွား နိုင်ရန်အတွက်လည်း မျှော်မှန်းပါသည်။ ကျွန်တော်တို့ ကရင်အမျိုးသားများ၏ ဘဝ လွတ်မြောက်ရေး၊ ပြိုမျိုးရေးနှင့် သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျွန်တော်တို့ လူငယ်များ၏ ပုံခုံပေါ်တွင် တာဝန် ကျရောက်လျက် ရှိသည်။ ယင်းကြောင့် ဤစာအုပ် ထုတ်ဝေရာတွင် စောဘို့မြ၏ အတ္ထဖွံ့ အကျဉ်းကိုလည်း ရေးသားဖော်ပြလိုသည်။

## စောဘို့မြတ်၏ အထူးဖွံ့ဖြိုးအကျဉ်း

စောဘို့မြတ်သည် ဖာပွန်ခရှင် ထိုးမူးခီးကျေးရွာတွင် ၁၉၂၇ ခုနှစ်တွင် မြတ်နေ့တွင် မွေးဖွားခဲ့သည်။ ဖခင် 'စောက်' နှင့် မိခင် 'နောက်ဒါးဆဲ' တို့ ဖြစ်သည်။ မွေးချင်း (၁၂)ယောက် ရှိဖြီး စောဘို့မြတ်သည် (၁၀) ယောက်မြောက်သား ဖြစ်သည်။ မွေးချင်းများထဲတွင် အမျိုးသမီး (၈)ယောက်နှင့် ယောက်ကျား (၄) ယောက် ဖြစ်သည်။

ဂင်း၏ ညီအစ်ကိုမောင်နှုမများမှာ . . .

- (၁) နောကပ်နား
- (၂) နောကလူအား
- (၃) နောကူးကြ။
- (၄) စောလှမူး
- (၅) စောပွယ်ယူမူး
- (၆) နောကူးရေး
- (၇) နောကလယ်ရေး
- (၈) နောက်ယူး
- (၉) နောကလယ်ယူး
- (၁၀) စောဘို့မြှေး
- (၁၁) စောအောင်ကွက်မူးနှင့်
- (၁၂) နောကလယ်မူးတို့ ဖြစ်ကြသည်။

စောဘို့မြတ်သည် ၁၉၃၆ ခုနှစ် အသက် (၁၀)နှစ်နှုန်းပါး အချိန်တွင်မှ

စတင်၍ ကျောင်းနေခဲ့ရသည်။ အပွန်မြို့တွင် လာရောက်ကျောင်းနေခြင်း  
ဖြစ်သည်။ သို့ရာတွင် ၁၉၄၂ ခုနှစ် ရောက်သောအခါ ဒုတိယကဗ္ဗာစစ်ကြီး  
ဖြစ်လာကာ ဂျပန်များသည် ပမာပြည်ကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ထိုအခါ  
ပမာပြည်အတွင်း၌လည်း တိုက်ပွဲများ ဖြစ်လွန်းသဖြင့် ကျောင်းအားလုံး ပိတ်  
လိုက်ရသဖြင့် သူ ကျောင်းဆက်၍ မနေရတော့ခဲ့။

ဂျပန်ခေတ်တွင် သူသည် ဂျပန်ပုလိပ်တပ်တွင် ဝင်ရောက်အမှုထမ်း  
ခဲ့သည်။ အိုလိပ်တပ်များ ပမာပြည်ကို တစ်ဖန် ပြန်လည် သိမ်းပိုက်သောအခါ  
သူသည် F-၁၃၆ တပ်ဖွဲ့ထဲသို့ ဝင်ပြီး ဂျပန်များအား ပြန်လည်တိုက်ခိုက်ခဲ့သည်။  
သူသည် ၁၉၄၂ ခုနှစ် ဒုတိယကဗ္ဗာစစ် ဖြစ်ပွားသဖြင့် ကျောင်းမှု ထွက်ခဲ့ရချိန်မှ  
စံပြီး လက်နက်ကို စွဲကိုင်ကာ စစ်တိုက်ခဲ့ရသည်။ တိုင်းပြည်၏ အခြေအနေ  
ကြောင့် ယခုထိလည်း လက်နက်စွဲကိုင်ကာ တိုက်ခိုက်နေဆဲ ဖြစ်သည်။

ဒုတိယကဗ္ဗာစစ် ပြီးဆုံးပြီးနောက် ၁၉၄၅ ခုနှစ် ရောက်သောအခါ  
ဒုတိယ ကဗ္ဗာစစ်ကြီး ဖြစ်လာကာ ဂျပန်များသည် ပမာပြည်ကို ဝင်ရောက်  
သိမ်းပိုက်ခဲ့ရာ စောဘို့မြှုပ်သည် UMP တပ်ဖွဲ့အတွင်းသို့ ဝင်ရောက်ပြီး စစ်မှုထမ်း  
ခဲ့ပြန်သည်။

၁၉၄၉ ခုနှစ် ကရင့်လက်နက်ကိုင် တော်လှန်ရေး စတင်ချိန်တွင်  
ညောင်လေးပင်တိုက်ပွဲတွင် သူလည်း ပါဝင်ခဲ့ရလေသည်။ ယင်းအချိန်တွင်  
သူသည် တပ်ကြပ်တစ်ယောက်ဖြစ်ပြီး ၁၉၄၉ ခုနှစ်မှာပင် သံလွင်တပ်ရင်းကို  
ဖွဲ့စည်းထူထောင်လိုက်သောအခါ ဤတပ်ရင်းထဲတွင် သူကို တပ်ကြပ်ကြီး  
တစ်ယောက်အဖြစ် ရွှေးချယ်တာဝန်ပေးလေသည်။ ၁၉၅၀ ခုနှစ် ရောက်သော  
အခါ သူသည် တပ်ခွဲများတစ်ယောက် ဖြစ်လေလေသည်။

၁၉၅၆ ခုနှစ်အထိ ဤသံလွင်တပ်ရင်းမှာပင် တပ်ခွဲများအဖြစ် တာဝန်  
ထမ်းဆောင်ခဲ့သည်။ ဤနှစ်မှာပင် ကရင့်တော်လှန်ရေးသည် ဒုတိယလမ်းစဉ်  
ကို ချမှတ်ကာ ကရင့်တော်လှန်ရေးအား ဦးဆောင်မှုပေးရန် ကေအဲနယူပါတီ  
KNUPကို စည်းရွှေ့စည်းလေသည်။ လက်နက်ကိုင်တပ်များကိုမူ KPLAခေါ်  
ကရင်ပြည် သူလွှတ်မြောက်ရေး တပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။

ဤနှစ်မှာပင် စောဘို့မြှုပ်သည် တပ်ရင်း (၁) တပ်ရင်းမှားအဖြစ်  
ရွှေးချယ်တာဝန်ပေးခြင်းခဲ့ရသည်။ ဤတပ်ရင်းသည် ခရိုင် (၃)ခု ဖြစ်ကြ သည့်  
အပွန်၊ အအံနှင့် ဒုးပလာယာခရိုင်များအတွင်း လှပ်ရှားကာ ရန်သူအား

လူညွှန်လည်တိုက်ခိုက်ခဲ့သည်။ သူသည် စစ်ရေးတွင် ထက်မြှက်သည့် စစ်ဗိုလ်တစ်ဦး ဖြစ်သဖြင့် ရန်သူအား တိုက်ခိုက်ရာတွင် အကြောင်ပေါင်းများစွာ အောင်ပွဲများကို ရရှိခဲ့သည်။ ထိုကြောင့် ၁၉၅၈၈ ခုနှစ်သို့ ရောက်သောအခါ သူသည် 'အုပ်' (Zone Commander) အဖြစ် ရွှေးချယ်တင်မြှောက် တာဝန်ပေးခြင်း ခံရသည်။ ထိုအချိန်တွင် သူသည် စစ်တပ်ရာထူးအဖြစ် ဗိုလ်များ (Major) တစ်ယောက် ဖြစ်လာသည်။

၁၉၆၃ ခုနှစ်သို့ ရောက်သောအခါ ကရင့်တော်လှန်ရေးထဲတွင် ခေါင်းဆောင်မှု အကွဲအပြု ဖြစ်ခဲ့ရသည်။ KNUP နှင့် KRC ကဲ့သွားခြင်း ဖြစ်သည်။ KNUP ကို မန်းဘဏ်က ခေါင်းဆောင်ခဲ့သည်။ KRC ကိုမူးတော်နှင့်တာသာမွေးက ဦးစီးသည်။

ဤအကွဲအပြုတွင် သူသည် KNUP ဘက်တွင် ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည်။ ဤနှစ်ထဲမှာပင် ရန်သူ နေဝါဒ်းစစ်အစိုးရ (တော်လှန်ရေးကောင်စီ)က 'ပြိုမ်းချမ်းရေးတွေ၊ ဆုံးဆွေးနွေးပွဲ'ကို ခေါ်ဆိုခဲ့သည်။ နောက်ဆုံးတွင် ဤပြည်တွင် ပြိုမ်းချမ်းရေးအတွက် တွေ့ဆုံးဆွေးနွေးပွဲကို နေဝါဒ်းစစ်အစိုးရ ကပဲ တစ်ဖက်သတ် ဖျက်သိမ်းလိုက်သည်။ သို့သော် ဟန်တာသာမွေး ဦးစီးသည့် KRC အဖွဲ့သည် စစ်အစိုးရနှင့် ပူးပေါင်းလိုက်ကြသည်။ သူနှင့်အတူတပ်မဟာ (၅) တစ်ဖွဲ့လုံးနှင့် ထရူးမင်း ဦးစီးသည့် တပ်မဟာ(၃) အချို့ပါဝင်ခဲ့သည်။

ဤအကွဲအပြု ပြီးဆုံးပြီးသည့်နောက်ပိုင်း ၁၉၆၃ ခုနှစ်အတွင်း မှာပင် စောဘိုမြှေသည် (KNUP) ပဟိုကော်မတီအဖွဲ့ဝင်အဖြစ် ရွှေးချယ်တင် မြှောက်ခြင်း ခံရသည်။ စစ်ရေးဘက်တွင် စစ်တိုင်းများ (Division Commander) အဖြစ် တာဝန်ပေးခြင်းခံရသည်။ စစ်ရာထူးမှာ ဗိုလ်များချုပ် ဖြစ်သည်။ ဤစာအုပ်ထဲတွင် သူကိုယ်တိုင် ရေးသား ဖော်ပြခဲ့သကဲ့သို့ပင် ၁၉၆၅ ခုနှစ်တွင် သူသည် (KNUP) မှ ခွဲထွက်ခဲ့လေသည်။ ၁၉၆၆ ခုနှစ် မတ်လတွင် သူကိုယ်တိုင် ဦးစီးပြီး ကရင် အမျိုးသား လွှတ်မြှောက်ရေးကောင်စီ (KNLC) ကို ဖွဲ့စည်းကာ အရွှေ့တိုင်းတွင် ကရင့်တော်လှန်ရေးကို ခေါင်းဆောင်ခဲ့သည်။ (KNLC)တွင် သူအား ကောင်စီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စစ်ဘက်တွင် စစ်ဦးစီးချုပ် (GOC) အဖြစ်လည်း ကောင်း ရွှေးချယ် တင်မြှောက်ခြင်းခံရသည်။

၁၉၆၈ ခုနှစ်တွင် ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်ရေးကို

ပြန်လည်တည်ဆောက်ရန်အတွက် စောဘိမြို့သည် (KNUP) ဥက္ကဋ္ဌ မန်းဘဇ်နှင့် တွေ့ဆုံးဆွေးနွေးခဲ့သည်။ ဤတွေ့ဆုံးဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက်မှ ပြန်လည် ပေါင်းစည်းရန် သဘောတူကြသည်။ မန်းဘဇ် အနေဖြင့် (KNUP) ဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်ရန် ဖြစ်ပြီး (KNLC) ကိုလည်း ဖျက်သိမ်းသွားကာ ကရင့် တော်လှန်ရေးတပ်ဦးပါတီအဖြစ် ကရင်အမျိုးသား စည်းလုံးညီညွတ် ရေးတပ်ဦး (KNUF) ကို ဖွဲ့စည်းကြရန် သဘောတူဆုံးပြတ်လိုက်ကြသည်။

ဆုံးဖြတ်ချက်အတိုင်း ပေါင်းစည်းရေး ညီလာခံကို ခေါ်ဆိုကျင်းပကာ (KNUF) ခေါ် ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး တပ်ဦးကို ဖွဲ့စည်းလေ သည်။ (KNUF) တွင် ဥက္ကဋ္ဌအဖြစ် မန်းဘဇ်အား ရွှေးချယ်တင်မြောက် လိုက်ကြပြီး စောဘိမြို့သည် (GOC) အဖြစ်လည်းကောင်း ရွှေးချယ်တင် မြောက်ခြင်း ခံရသည်။ ထိုနောက် (KNUF) ကို ၁၉၆၉ ခုနှစ်တွင် ဖျက်သိမ်း လိုက်ပြီး ကရင့်တော်လှန်ရေး၏ မူလမိခင် အစည်းအရုံး ဖြစ်သည့် (KNU) ကရင်အမျိုးသား အစည်းအရုံးအဖြစ် ပြန်လည်ဖွဲ့စည်းလေသည်။

၁၉၃၅ ခုနှစ်သို့ ရောက်သောအချိန်တွင် ရန်သူ၏ ဖြတ် (၄)ဖြတ် စစ်ဆင်ရေးကြောင့် ပဲခူးရှိုးမတွင် ရှိသည့် တော်လှန်ရေး အခြေခံစခန်းသည် ပြုလကျဆုံးခဲ့ရသည်။ ထိုကြောင့် (KNUP) တို့သည် ပဲခူးရှိုးမတွင် ရပ်တည် နိုင်ခြင်း မရှိတော့ဘဲ ငှုံးတို့တစ်စုတစ်စည်းတည်း ပဲခူးရှိုးမကို စွန့်ခွာကာ အရှေ့ တိုင်းဘက်သို့ ရောက်ရှိလာကြလေသည်။ (KNUP) အစုအစုံး တစ်ခုလုံးကို ပိုလ်ချုပ်မြောင်မှ ဦးစီးပြီး ယခုကဲသို့ အရှေ့တိုင်းကို ရောက်ရှိလာခြင်း ဖြစ် ပေသည်။ ထိုအခါ ငှုံးတို့သည် အရှေ့တိုင်းတွင် ရှိသည့် (KNU) ခေါင်းဆောင်များနှင့် တွေ့ဆုံးကြပြီး (KNUP) နှင့် (KNU) ခေါင်းဆောင်တို့သည် အမျိုးသားစည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်ရန်အတွက် တွေ့ဆုံးဆွေးကြသည်။

ဤတွေ့ဆုံးဆွေးနွေးပွဲတွင် နှစ်ဖက်ခေါင်းဆောင်တို့သည် အောက်ပါ အတိုင်း သဘောတူညီမှ ရရှိလေသည်။ အဖွဲ့အစည်း နှစ်ခုသည် (KNU)၏ ခေါင်းဆောင်မှုအောက်တွင် ပြန်လည်ပေါင်းစည်းကြပြီး (KNUP) အဖွဲ့အစည်းကို ဖျက်သိမ်းသွားဦးဖို့ဖြစ်သည်။ (KNUP)မှ ပိုလ်ချုပ်မြောင်နှင့်အတူပါလာကြသည့် ခေါင်းဆောင်များကိုလည်း (KNU) ဝဟိုကော်မတိဝင် များအဖြစ် တာဝန်ပေးခြင်း ခံရလေသည်။ အထက်ပါ ဖြစ်ပေါ်တိုးတက်မှုသည်

ဗိုလ်ချုပ်မြဲ၏ ခေါင်းဆောင်မှုအောက်တွင် ဖြစ်ကြောင်း ကျန်ပိတ္တု ပြောဆိုနိုင်သည်။

တစ်ဖန် ၁၉၇၆ ခုနှစ်တွင် လက်နက်ကိုင်တော်လှန်ရေး၏ ဖြစ်ပေါ်တိုးတက်လျက်ရှိသည့် အခြေအနေအရပ်ရပ်တို့ကြောင့် ကေအဲနှစ်ယူ(KNU) ကရင်အမျိုးသား အစည်းအရုံးမှ အရေးပေါ် ပဟိုကော်မတီ အစည်းအဝေးကို မာန်ယ်ပလောတွင် ခေါ်ယူကျော်ပခဲ့ပါသည်။ ဤအစည်းအဝေးတွင် ပဟိုကော်မတီဝင် ခေါင်းဆောင်များက အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်ကြပြီး နောက်ဆုံးတွင် စောဘို့မြှေအား (KNU) ဥက္ကဋ္ဌအဖြစ် သဘောတူရွေးချယ်တင်ပြောက် လိုက်ကြသည်။ ဥက္ကဋ္ဌ မန်းဘဇ်ကိုမှ အသက်ကြီးရင့်လာပြဖြစ်သည် တစ်ကြောင်း၊ ငိုး၏ကျော်မှာရေးလည်း မကောင်းမွန်တော့သည်က တစ်ကြောင်း ဤအကြောင်းများကြောင့် အနားယူရန် ခွင့်ပန်ခဲ့လေသည်။ သို့ရာတွင် အစည်းအဝေးမှ ငါးအား (KNU) ကရင်အမျိုးသား အစည်းအရုံး၏ နာယကကြီးအဖြစ် တာဝန်ပေးအပ်ခဲ့လေသည်။

၁၉၇၆ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ စောဘို့မြှေသည် (KNU) ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စစ်ဦးစီးချုပ် တစ်ယောက်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မြှေသည် လက်နက်ကိုင် တော်လှန်ရေး စကတည်းက တော်လှန်ရေးထဲတွင် ပါဝင်လာခဲ့ပြီး ယခုတိုင်လည်း တော်လှန်ရေးထဲတွင် ရှိနေသဖြင့် လက်နက်ကိုင် တော်လှန်ရေးကို အနှစ် (၅၀)ကျော် ဆင်နဲ့ခဲ့သူ ဖြစ်သည်။ သို့သော် တော်လှန်ရေးမှာ မပြီးဆုံးသေးသဖြင့် သူသည် ဆက်လက်ပြီး တက်တက်ကြကြ တော်လှန်ရေး တာဝန်ကို ထမ်းဆောင်နေခဲ့ဖြစ်သည်။ ယခုအချိန်တွင် သူသည် (KNU) ဥ-ဥက္ကဋ္ဌ အဖြစ်လည်းကောင်း စစ်ရေးဘက်တွင် ကာကွယ်ရေးဌာနမှူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက် ရှိသည်။ စစ်ရာထူးအနေဖြင့် ဗိုလ်ချုပ်မှူးကြီး တစ်ဦးဖြစ်ပေသည်။ ကရင့်တော်လှန်ရေးမှ ငိုးအား တော်လှန်ရေး အနှစ် (၅၀) ရွှေ့တံဆိပ် ဆုဖြင့် ဂုဏ်ပြုအပ်နှင့်ခြင်း ခံခဲ့ရသည်။

ဗိုလ်ချုပ်ကြီးမြှေသည် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဆရာမ လားဖို့နှင့် ထိမ်းမှားလက်ထပ်ခဲ့ပြီး ယခုအချိန်တွင် သားသမီး (၇)ဦး ထွန်းကားခဲ့ပေသည်။ ငိုးတို့၏ သားဦးမှာ စောနေကော်ဖြစ်ပြီး ကျော်သားသမီးများမှာ

စောနယ်ဒါး၊ နောက်အလတ်၊ မိန္ဒိုး၊ မောင်တူးလူး၊ (စောဂေကျော်) မောင်တေးလေး  
(စောနေ့နှင့်) နှင့် နောက်လျှော့တဲ့ ဖြစ်ကြသည်။ ပိုလ်ချုပ်မြေ၏ အိမ်ထောင်များ  
ခရစ်ယာန် အိမ်ထောင်ဖြစ်ပြီး ဘုရားတရားကို မြတ်နှီးယုံကြည်သည့် ခံပြုအိမ်  
ထောင်ပင် ဖြစ်သည်။

ပိုလ်ချုပ်ကြီးမြေသည် ၂၀၀၀ ပြည့်နှစ် ကွန်ဂရက် အစဉ်းအဝေးပြီး  
နောက် ၃-ဥက္ကာင့်နှင့် ကာကွယ်ရေးဌာန တာဝန်ခံအဖြစ် ဆက်လက်တာဝန်ယူ  
ခဲ့ပြီး ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလတွင် ရန်ကုန်သို့ သွားရောက်ရှု အပစ်အတ်  
ရပ်ခဲ့ရေး၊ ပြိုမ်းချမ်းရေးအတွက် နအဖ ဝန်ကြီးချုပ် ဦးခင်ညွန့်နှင့် တွေ့ဆုံး  
ဆွေးနွေးခဲ့သည်။ သို့သော်လည်း အကျိုးမထူးခဲ့ပေ။

စောဘို့မြေသည် ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၄ တွင် ထိုင်းနိုင်ငံ  
မဲဆောက်ဖြူတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ကျွန်ုပ်တို့ လူငယ်များ၊ နောင်လာနောင်သား၊ သားသမီးများအတွက်  
ပိုလ်ချုပ်မြေ၏ ဘဝကို လေ့လာရာတွင် အတူယူရသည့် အချက်များမှာ သူသည်  
ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် တပ်မှုကောင်းတစ်ဦး ဖြစ်သည်။ ထိုအပြင် ကရင်  
အမျိုးသား တစ်ရပ်လုံးကို နှစ်ပေါင်းများစွာ ခေါင်းဆောင်ခဲ့သည့် ခေါင်းဆောင်  
ကောင်းတစ်ဦးလည်း ဖြစ်သည်။

\* \* \*



(၁)

## ရုပန်ပူလိပ်တပ်ဖွဲ့သို့ ဝင်ရောက်ခြင်း

ရုပန်ခေတ်တွင် ကျွန်တော်သည် အပွန်မြို့တွင် ပညာ သင်ကြား လျက်ရှိသည်။ သို့ရာတွင် စစ်ကြီးစတင်ကာ တိုက်ပွဲတွေ ဖြစ်နေသဖို့ ကျောင်းများအား ပိတ်ထားရသည်။ မြို့သူမြို့သားများက ရုပန်က လာရောက် ဗုံးကြ မည်ကို စိုးရိမ်ကြသောကြောင့် ဖြစ်သည်။ ယင်းအချိန်တွင် ကျွန်တော် အသက် (၁၄) နှစ်သာ ရှိပါသေးသည်။

ရုပန်ခေတ်တွင် အပွန်မြို့ပေါ်၌ လာရောက်ပြီး အုပ်ချုပ်ရေးကို ချမှတ်ဆောင်ရွက်သူမှာ ဦးခင်ဖေ ဖြစ်ပါသည်။ (BIA) အုပ်ချုပ်ရေးကို ချမှတ်ခြင်းဖြစ်သည်။ ပုလိပ်တပ်ဖွဲ့ကိုလည်း ဖွင့်လှစ်ဖွဲ့စည်းလာသည်။ အပွန် မြို့ကို ကာကွယ်စောင့်ရောက်နိုင်ရန်အတွက် ဖြစ်သည်ဟု ဆိုသည်။ မြို့ပေါ်ရှိ ကရင်လူကြီးများကလျှို့ဝှက်စွာဖြင့် ‘စီးကရင်း’ ပုန်းအောင်း ရာနေရာသို့ သွားရောက်ကြပြီး အကျိုးအကြောင်းကို ပြောပြကြသည်။ ယခုကဲ့သို့ ပုလိပ်တပ်ဖွဲ့ကို ဖွင့်လှစ်ဖွဲ့စည်းရာတွင် ဤတပ်ဖွဲ့သို့ ဝင်သင့် မဝင်သင့် စီးကရင်းအား မေးမြန်းကြသည်။

စီးကရင်းက “ခင်ဗျားတို့ ဝင်ကြရမှာပ ခင်ဗျားတို့ မဝင်လို့ မဖြစ်ဘူး။ ခင်ဗျားတို့ဝင်မှ ကျွန်တော်လည်း ဒီနေရာမှာ ပုန်းနေလို့ရမယ်” ဟု ဆိုလေ သည်။

ထို့ကြောင့် ကျွန်တော်လည်း ပုလိပ်တပ်ဖွဲ့ထဲသို့ ဝင်လိုက်သည်။ ပုလိပ်တပ်သားအဖြစ် ကျွန်တော်တို့ အမှုထမ်းစဉ် စီးကရင်းကို မကြာခဏ သွားရောက်တွေ့ဆုံးပါသည်။ သို့ရာတွင် သူ ပုန်းအောင်းနေသည့် အကြောင်းကို ကျွန်တော်တို့ ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။

နောက်ပိုင်း မကြာသောအချိန်တွင် ပိုလ်မျှူးကြီး နီးမံ့သည် အိန္ဒိယ နိုင်ငံမှ လေထိုးဖြင့် ဆင်းသက်လာကာ ကျွန်တော်တို့နေထိုင်သည့် အာပွန် တောင်ပေါ်အေသာသို့ ရောက်ရှိလေသည်။ သူတို့နှင့်အတူ ပိုလ်အဲရယ်လည်း ပါလာပါသည်။ ထိုအချိန်မှုစပြီး အချက်ပြ ကြေးနှုန်းစက်ရှိလာသဖြင့် အိန္ဒိယ တွင် ရှိသည့် အားလုံးစစ်တပ်နှင့် အဆက်အသွယ် ရရှိလေတော့သည်။

ပုလိပ်တပ်သားအဖြစ် အမှုထမ်းသည့်အချိန်တွင် ကျွန်တော်သည် 'ဖွေဂေါ်'တွင် တာဝန်ကျပါသည်။ ထိုအချိန်၌ စီးကရင်းသည် စော့ဗုံးလှအား ရန်ကုန်သို့ သွားရန် စေ့လွှတ်လိုက်သည်။ ရန်ကုန်တွင် သတင်းများ သွားရောက် စုစုများ ရန်အတွက် ဖြစ်သည်။

စော့ဗုံးလှသည် ရန်ကုန်မှုနောက် အာပွန်တောင်ပေါ်အေသာသို့ ပြန်လည် ရောက်ရှိလာသည့် အခါတိုင်းလိုလို အားလုံးလေယာဉ်ပျော်များသည် ဓမ္မပြည် ကို လာရောက် ဗုံးကြောင်း လေယာဉ်ပျော်များသည် ယခုကဲ့သို့ ဖြစ်ရ သည်မှာ စော့ဗုံးလှ၏ လက်ချက်ဖြစ်ကြောင်း ရိပ်မိလာကြသည်။ ထို့ကြောင့် ဂျပန်တို့သည် စော့ဗုံးလှအား လိုက်လဲရှာဖွေ ဖမ်းဆီးလေတော့သည်။ စီးကရင်းသည် နောက်ထပ် သတင်းများအား သွားရောက်စုစုများ ရန် စော့ဗုံးလှကို ထပ်ပဲ၍ စေ့လွှတ်လိုက်သည်။ ဤအကြောင်းတွင် စော့ဗုံးလှသည် ဂျပန်တို့၏ ဖမ်းဆီးခြင်းကို ခံရတော့သည်။

စော့ဗုံးလှသည် အားလုံးသူလူ၏ ဖြစ်နေသည်ကို ကျွန်တော်တို့ တစ်ချိန်လုံး သိခဲ့ပါသည်။ သူသည် ကျွန်တော်တို့ထဲ မကြာခဏ ရောက်ရှိသည်။ သို့ရာတွင် ကျွန်တော်တို့အား ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။

တစ်နေ့တွင် ကျွန်တော် ရေခါးဆင်းနေစဉ် စစ်သားတစ်စုသည် ကျွန်တော် ရှိရာသို့ ရွှေ့ရှုပြီး လာနေသည်ကို လှမ်းမြင်ရသည်။ သူတို့ ကျွန်တော် ဆီ ရောက်လာကြသောအခါ စစ်သားများနှင့်အတူ စော့ဗုံးလှ ပါလာသည်ကို တွေ့ရသည်။ စစ်သားများ အရည်အတွက် မနည်းပါ။ ဂျပန်က စော့ဗုံးလှကို ဖမ်းမြှုပြီးနောက် ယခုကဲ့သို့ ခေါ်လာခြင်းဖြစ်သည်။ ဤတောင်ပေါ်အေသာသွေးမှုများ အားလုံးအား အရည်အတွက် မနည်းပါ။

အက်လိပ်တပ်များ ပုန်းအောင်းနေသည့် နေရာကို လိုက်ပြရန်အတွက် ဖြစ်သည်။

စော့လူသည် ကျွန်တော့ကို တွေ့သောအခါ ကျွန်တော့အနားသို့ ကပ်လာပြီး ယခုလို မေးပါသည်။

“အက်လိပ်စစ်သားကို တွေ့သလား”

“ဘယ်တွေ့မှာလ ခင်ဗျားကသာ တွေ့မှာပေါ့။ ခင်ဗျားက အက်လိပ် တပည့်ပဲ”

စော့လှ ကျွန်တော့ကို ဘာမှုပြန်မပြောတော့ပါ။ ထိုနောက် ဤတပ်ဖွဲ့သည် ရွှေဆက်သွားကြလေသည်။ သူတို့ စာသင်ကျောင်းဝင်းသို့ ဦးတည်သွားကြသည်။ ဤကျောင်းဝင်း၌ပင် သူတို့ စခန်းချက်ကြလေသည်။ ဤကျောင်းဝင်းမှာ ထိုအချိန်၌ ပုလိပ်စခန်း ဖြစ်နေသည်။ ဤဂျာန်တပ်သည် ကျွန်တော်တို့ကိုလည်း သူတို့က ခေါ်သဖြင့် သူတို့နောက်သို့ လိုက်သွားကြရသည်။ ဤတပ်ဖွဲ့နှင့်အတူ ကျွန်တော်တို့ ဆက်လက်ခရီးထွက်ရာ ရွာနှစ်ရွာ သုံးရွာကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ကျွန်တော်တို့ထဲတွင် ‘ကော်မို့ပွား’ ရွာသားများလည်း ပါလာသည်။ ထိုအချိန်တွင် အက်လိပ်စစ်သားများသည် ဤ ‘ကော်မို့ပွား’ ရွာအနီးအနားမှာပင် ပုန်းအောင်းနေထိုင်ကြသည်။ ‘စီးကရင်း’ လည်း ပါသည်။

တိုက်ပွဲဖြစ်ပွားသဖြင့် အက်လိပ်စစ်သားတစ်ဦး ကျဆုံးသည်။ ကျွန်စစ်သားများမှာ ထွက်ပြေးလွတ်မြောက်သွားလေသည်။ စီးကရင်းလည်း လွတ်မြောက်သွားသည်။ ဤကဲ့သို့ တိုက်ပွဲဖြစ်ပြီးနောက် ဂျပန်စစ်ဓိုလ်တစ်ဦးအား ယခုကဲ့သို့ မေးမြန်း ပြောဆိုသည်။

“မင်းဒီမှာ ပုလိပ်ဖြစ်နေတာ ဘာဖြစ်လို့ အက်လိပ်စစ်သား ဒီမှာရှိနေတာ မသိသလဲ”

“ဘယ်သိမှာလ အက်လိပ်တပ်နဲ့ ဂျပန်တပ်တို့ဟာ ဆန္ဒကျင်ဘက် တွေ့ပဲ သူတို့ကို လွယ်လွယ်နဲ့ မသိနိုင်ပါဘူး”

ဂျပန်စစ်ဓိုလ်သည် ဘာမှုဆက်မပြောတော့ချေ။ ကျွန်တော်တို့ကို လည်း ဘာမှုမလုပ်ပါ။ ဂျပန်သည် ကျွန်တော်တို့ကို လက်အောက်ငယ်သားကလေးများအဖြစ်သာ သဘောထားသောကြောင့် ဖြစ်သည်။ တာဝန်ရှိသူ တစ်ဦးအဖြစ် သဘောမထားပါ။

နောက်ပိုင်းတွင် ဂျပန်ထောက်လှမ်းရေး ဓိုလ်တစ်ယောက်သည်

ကျွန်တော်တို့ ရှိသည့် နေရာသို့ ရောက်ရှိလာသည်။ အင်လိပ်တပ်အကြောင်းကို မေးမြန်စံစမ်းရန် ဖြစ်သည်။ သူနှင့်အတူ ဗမာနှစ်ယောက် ပါလာပါသည်။ သူတို့သည် 'တာဘောက္ဗာ' ရွာတွင် ဝင်အိပ်ကြသည်။

ထိုညာသည် လပြည့်ညဖြစ်သည်။ ညအချိန်တွင် လရောင်ဖြင့် လင်းထိန်လျက် ရှိသည်။ ဤညာတစ်ညလုံး လေယာဉ်ပျုံပဲနေသံကို ကြားရသည်။ ကျွန်တော် အိပ်နေရာမှ တဲ့အပြင်သို့ ထွက်ပြီး ကောင်းကင်ယံသို့ မျှော်ကြည့် လိုက်သည်။ လေထိုးအများအပြား ကောင်းကင်ယံမှ ပဲပျောကာ ကျလာသည်ကို တွေ့ရသည်။ လေထိုးစုစုပေါင်း တစ်ရာကျော်၊ နှစ်ရာခန့် ရှိသည်ဟု ခန့်မှန်းရသည်။ ကျွန်တော် တိတိဆိတ်စွာနေသံသည်။ ဘာမျှမပြောပါ။

နောက်တစ်နေ့၊ မိုးလင်းလာသောအခါ ကျွန်တော် အစောကြီး အိပ်ရာမှုထက် လျှို့ရှုက်စွာ စခန်းမှ ထွက်ခွာသွားပါသည်။ လေထိုးများ ကျသည့် နေရာသို့ ခန့်မှန်းပြီး ကျွန်တော် သွားခဲ့သည်။ ထိုလေထိုးများ ကျသည့် နေရာသို့ ရောက်သောအခါ အင်လိပ်စစ်သားများကို ကျွန်တော် တွေ့ရ လေတော့သည်။ ကျွန်တော် ဂျပန်ပူလိပ်ဖြစ်နေမှန်း ဤစစ်သားများ မသိပါ။ သူတို့ကို ကူညီရန်အတွက် ကျွန်တော် သွားရောက်ခြင်းပင် ဖြစ်သည်။ သူတို့နှင့် အတူ ပါလာသည့် ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းကာ သိပုက်ထားရန် အတွက် ကျွန်တော် ကူညီစိစဉ်ပေးခဲ့၏။ ယင်းကဲ့သို့ ကူညီပြီးနောက် ကျွန်တော် သည် အေးဆေးတည်ပြုမြှင့်စွာ စခန်းသို့ ပြန်လာခဲ့သည်။

နံနက် (၁၀) နာရီ ထိုးသောအခါ ဂျပန်စစ်ပိုလ်သည် ကျွန်တော်ထဲ ရောက်လာပြီး ယခုလို မေးပါသည်။

"ညတုန်းက လေယာဉ်တွေလာတာ ပစ္စည်းတွေ ပစ်ချေသလား"

"ပစ်ချေတယ် အများကြီးပ"

ထိုအခါ ဂျပန်စစ်ပိုလ်သည် ကြောက်ရွှေသွားသည့် အမှုအရာဖြင့် သူ၏ စစ်သားများကို ခေါ်ပြီး သုတေသနသို့သုတေသနပျော်ဖြင့် ထွက်သွားလေတော့သည်။ 'ကူဒေး' ရွာဘက်သို့ ထွက်ခွာသွားခြင်းဖြစ်ပြီး ထိုရွာသို့ ရောက်သောအခါ ရွာသူရွာသားများထဲမှ သတင်းများကို မေးမြန်စံစမ်းလေသည်။ ထိုရွာတွင် ရွာသားများက ဘာမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။ ရွာသားများသည် ဖြစ်ပျက် ခဲ့သည်များကိုလည်း မသိခြင်းကြောင့် ဖြစ်သည်။

ကျွန်တော်က တွေ့သည်ဟု ဂျပန်စစ်ပိုလ်အား ပြောခဲ့သဖြင့် ဂျပန်

စစ်ပိုလ်သည် ထိနေရာကို သွားရောက်စစ်ဆေး ကြည့်ရှုရန် နိုင်းလေတော့သည်။ ဂျပန်စစ်ပိုလ်က ကျွန်တော်တိုကို သွားရန် ပြောသော်လည်း ကျွန်တော်မသွားပါ။ အခြားစစ်သားများ သွားမည် လုပ်သောအခါ ကျွန်တော်က မသွားရန် တားမြှင့်သည်။ ကျွန်တော်တို့သည် မိမိနေရင်းစခန်းသို့ ပြန်သွားကြသည်။ အခြားစစ်သားအားလုံးလည်း ကျွန်တော်နောက်ကို လိုက်ပြီး ပြန်သွားကြသည်။ အပြန်လမ်းတွင် ကျွန်တော်တို့ ဂျပန်စစ်ပိုလ်နှင့် ဆုံးသည်။ သူက ယခုလို ကျွန်တော်ကိုမေးသည်။

“မင်း ဘာဖြစ်လို့ မသွားသလဲ”

“ကျွန်တော် ထမင်းဆာတယ် မသွားနိုင်တော့ဘူး”

ဂျပန်စစ်ပိုလ်သည် နောက်ထပ် ဘာမူမပြောတော့ချေ။ သူလည်း ကျွန်တော်တို့နှင့်အတူ စခန်းသို့ ပြန်လှည့်သွားလေတော့သည်။ ကျွန်တော်တို့အားလုံး ပုလိပ်စခန်းသို့ ပြန်ရောက်ကြသည်။

ထမင်းစားရန် ဘာဟင်းမျှ မရှိပေါ့ ဂျပန်စစ်ပိုလ်သည် ကျွန်တော်တို့ကို လက်ပစ်ပုံးနှစ်လုံး ထုတ်ပေးသည်။ လက်ပစ်ပုံးဖြင့် ချောင်းထမှ ငါးများအား ပစ်စားရန်အတွက် ဖြစ်သည်။ ကျွန်တော်တို့ သွားပစ်သည်။ ငါးအများအပြား ရရှိကာ ဂျပန်စစ်ပိုလ်သည် ငါးဟင်းစားရသဖြင့် အလွန်ဝမ်းသာသည်ကို တွေ့ရသည်။

ကျွန်တော်တို့ ထမင်းစားနေချိန် အက်လိပ်စစ်သား ချိုစ်ယောက် မမျှော်လင့်ဘဲ ရောက်ရှိလာသည်။ လက်ထဲတွင်လည်း ချိုန်ရွယ်ထားသည့် သေနတ်ကိုကိုင်ကာ ပစ်ရန် အသင့်အနေအထားဖြင့် ကျွန်ုပ်တို့ထဲ ချည်းကပ်လာသည်။ သူတို့က အခုလို စတင်မေးသည်။

“အက်လိပ်စစ်သားတွေ့လား”

“မတွေ့ဘူး”

ထိုနောက် ထိုစစ်သားနှစ်ယောက်သည် ကျွန်တော်တို့မှာ ရှိသည့် ဆန်တစ်ပြည့်ကိုယူပြီး ကျွန်တော်တို့ ဘက်သို့ သေနတ်ပြောင်းဝကို ချိုန်ရွယ်လျက် တဖြည်းဖြည်းချင်း နောက်သို့ ဆုတ်ကာ တောာပပ်ဘက်သို့ ထွက်ခွာသွားလေသည်။ ထိုစစ်သားနှစ်ယောက် တောာထဲသို့ ဝင်ရောက်သွားသောအခါ ဂျပန်စစ်ပိုလ်က သူတို့အား လိုက်လံဖမ်းဆီးရန် အမိန့်ပေးလေသည်။ ကျွန်တော်တို့လည်း လိုက်ကြရပါသည်။ သို့ရာတွင် ထိုစစ်သားနှစ်ယောက်ကို မတွေ့တော့ပါ။

ဤအင်လိပ်စစ်သားနှစ်ယောက်သည် ဓမ္မများသာဖြစ်သည်။ ငှါးတို့  
လေထီးဖြင့် ဆင်းလာရာတွင် လေအဟုန်ကြောင့် သူတို့နှစ်ယောက်သည်  
အခြားသူများနှင့် တသီးတခြား ဖြစ်သွားကာ မြေပြင်ပေါ်သို့ ရောက်ရှိလာခြင်း  
ဖြစ်သည်။ မြေပြင်ပေါ်သို့ ငှါးတို့၏ အဖော်များကို မတွေ့တော့သောကြောင့်  
ယခုကဲ့သို့ လိုက်လဲရှာဖွေခြင်းပင် ဖြစ်သည်။

ဤအဖြစ်အပျက်နှင့် ပတ်သက်ပြီး ဂျပန်စစ်ပိုလ်သည် ချက်ချင်း  
စာရေးကာ ငှါးတို့ ငြာနချုပ်ရှိရာ ကျောက်ကြီးဖြုံးသို့ အစိရင်ခံလေသည်။  
စစ်ကူးပေးရန်လည်း တောင်းဆိုသည်။ ကျွန်တော်တို့ထဲမှ ပုလိပ်တစ်ဦးအား  
ဤစာကို အမြန်သွားရောက်ပို့ဆောင်ရန် တာဝန်ပေးလေသည်။ သို့ရာတွင်  
ထိုပုလိပ်သည် ယင်းစာကို သွားမပို့ပါ။ ပို့ခိုင်းသည့်စာကို ဆုတ်ဖြေလိုက်ပြီး  
ရွာတစ်ရွာတွင် သွားရောက် ခို့အောင်းနေထိုင်လေသည်။

သုံးရက်ပြည့်ပြီးဖြစ်သော်လည်း စစ်ကူးရောက်မလာသဖြင့် ဂျပန်  
စစ်ပိုလ်သည် အကြီးအကျယ် ဒေါပြုလေတော့သည်။

“စာပိုခိုင်းတဲ့ ပုလိပ် အခု ဘယ်ရောက်နေပြီလ”

“ကျွန်တော်တို့ မသိပါ”

ဂျပန်စစ်ပိုလ်သည် ဘာမျှ မတတ်နိုင်ချေ။ သူအခြေအနေကို သူ  
သိသည်။ ထိုကြောင့် အလွန်စိုးရိပ်ကြောင့်ကြလျက် ရှိသည်။ ထိုကြောင့်  
သူသည် အလျင်အမြန်ပင် ထမင်းစားသောက်ပြီး သူလူအားလုံးကို စုလိုက်ကာ  
ကစ်ချိတည်း ထွက်ခွာသွားကြလေသည်။ စစ်ကူးတောင်းရန်အတွက် ထွက်ခွာ  
ခြင်းဖြစ်သည်။

ဂျပန်စစ်ပိုလ် ထွက်သွားပြီးနောက် ကျွန်တော်တို့ ပုလိပ်တပ်ဖွဲ့ဝင်  
အားလုံးကလည်း ထိုနေရာမှ ထွက်ခွာကာ အင်လိပ်စစ်သားများ ရှိသည့်နေရသို့  
သွားရောက်ကြပြီး သူတို့နှင့် ပူးပေါင်းလိုက်ကြလေတော့သည်။

မာတာ၊ မူတူး၊ ကော်စိုးနင့် ဒေးပစ်ထော စသည်တို့ ဖြစ်သည်။

ကျွန်တော်သည် ကရင်တစ်ယောက်အနေဖြင့် ရန်သူနှင့် ပတ်သက်ပြီး မည်သည့်အခါမှ အရှုံးပေးမည်မဟုတ်။ ကျွန်တော် ချစ်သည့် ခဲ့ဘော်များနှင့်အတူ ကျွန်တော့ကို ချစ်မြတ်နိုးကြသည့် ကရင်လူထုအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမည် ဖြစ်သည်။

အမှန်တရားသည် အင်အားဖြစ်သည်

အမှန်တရားသည်သာ မှ ချေအောင်ပွဲခံရမည်။

\* \* \*

F-136 တပ်ဖွဲ့တပ်မှုဗုဗုဗု ကာနယ်ဖီးကော့ပင် ဖြစ်သည်။ ဂျပန်တပ်ရောက်လာသောအခါ သူ့ကို အချိန်မီ သွားရောက်သတင်းပို့ကြသည်။ ဂျပန်တပ်ကို သွားရောက် တိုက်ခိုက်ရန်အတွက်လည်း ခွင့်တောင်းကြသည်။ သို့သော် သူ ခွင့်မပြုပေ။ ဂျပန်တိုကလည်း ကျွန်တော်တိုကို မတိုက်ရသဖြင့် တပ်ခေါက်ကာ ပြန်သွားလေတော့သည်။

စစ်သင်တန်း ပြီးဆုံးပြီးနောက် ကျွန်တော်တို့ တပ်ဖွဲ့ကို 'ဖွဲ့ကော်' ကနေ 'သောသီခို့'သို့ ပြောင်းရွှေ့တပ်ချေစေသည်။ သောသီခို့သို့ ပြောင်းရွှေ့ရန် သွားရောက်ရာတွင် ကျွန်တော်တို့ တပ်ဖွဲ့အင်အား စုစုပေါင်း (၅၀၀) ရှိပါသည်။ ကျွန်တော်တို့ 'အေးပူ' သို့ ရောက်သောအခါ အက်လိပ်တိုက ကျွန်တော်တိုကို လေယာဉ်ဖြင့် ချေပေးခဲ့သည်။

အင်အား (၅၀၀) ခန့် ရှိသည် အခြားတပ်ဖွဲ့ တစ်ခုကဗ္ဗုံး 'ဖလပ်ခို့' သို့ သွားရောက် စခန်းချေရန် ပြောင်းရွှေ့ချိတ်က်သွားသည်။ ဖြစ်ပျက်ခဲ့သမျှကို ဂျပန် သိရှိသွားသောအခါ အလွန် ဒေါပ္ပလျက် ရှိသည်။ အင်အား (၁၀၀) ခန့် ရှိသော တပ်ဖွဲ့တစ်ဖွဲ့ကို ခေါ်ဆောင်လာကာ ကရင်ပြောက်ကျားတပ်အား တိုက်ခိုက်ရန် ဂျပန်တို့ ထပ်မံရောက်ရှိလာသည်။ တောင်ပေါ်ဒေသ တစ်နေရာ သို့ ရောက်လာသောအခါ ထိုတပ်ကို အခြားတစ်နေရာတွင် ထားခဲ့ပြီး ဂျပန် စစ်စိုလ် (၆) ဦးသာ ပစ္စတို့သေနတ်ကိုယ်စိတ် စားကိုယ်စီဖြင့် ကရင်များအား ချောင်းမြောင်း တိုက်ခိုက်ရန် ချိတ်က်လာလေသည်။ သူ့တို့တွင် လက်ပစ်ပုံးများ လည်း ပါလာသည်။ သင်တန်းဆင်းချိန်တွင် သူ့တို့ လာရောက် ချောင်းမြောင်း ပစ်ခတ်သဖြင့် ကရင်စစ်သား သုံးယောက်ခန့် သေကျော်ကိုရှေ့ရေးခဲ့သည်။

ထိုအခါ လူဦးပြီး ဤဂျပန်များအား လိုက်လဲ ရွှာဖွေတိုက်ခိုက်ကြရာ ဂျပန်စစ်စိုလ်အားလုံး သေဆုံးကုန်ကြသည်။ ပါလာသမျှ ဂျပန်တပ်မှုဗုဗုဗုဗုဗု သေဆုံးကုန်ပြီး ဖြစ်သဖြင့် ငှင်းတို့ ခေါ်လာသည့် တပ်ဖွဲ့လည်း ထိုနေရာတွင် မနေရဲတော့သဲ ကစိုကလျား ထွက်ပြီးတိမ်းရှောင်ကြသဖြင့် ဤတပ်ဖွဲ့သည် ဖယ့်ဖော်ဖြင့် ပျက်စီးသွားလေတော့သည်။ ဤသည်မှာ 'ဖလပ်ခို့' နယ်မြေ အတွင်းမှာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်တို့ တပ်ဖွဲ့သည် အေးပူတွင် တစ်ပတ်ခန့် စခန်းချေ အနား ယူပြီးနောက် ရွှေ့သို့ ဆက်လက်ချိတ်က်ကာ 'စီအေး' ကို ရောက်ရှိသွားသည်။ ဤနေရာ၌လည်း အက်လိပ်က ကျွန်တော်တို့အတွက် ရိက္ာကို လေယာဉ်ဖြင့်

လာရောက်ချပေးသည်။ လာရောက်ချပေးသည့် ရိဂုံးများမှာ များလွန်သဖြင့် ကျွန်တော်တို့ စား၍ မကုန်နိုင်ပါ။ ထို့ကြောင့် အချို့ ရိဂုံးများကို မြေမြေပြုခဲ့ရသည်။ နောက်ဆုံး ကျွန်တော်တို့ တပ်ဖွဲ့သည် 'သောသီခို' သို့ ရောက်ရှိသွားလေသည်။ ဤ 'သောသီခို' သည် စစ်ရေးအတွက် အလွန်ကောင်းမွန်သည့် နေရာဖြစ်သည်။ ဤနေရာမှုနေပြီး ပတ်ဝန်းကျင်ရှိ အခြားနေရာ အများအပြား ကို လုမ်းမြင်နိုင်သည်။ 'မော်ခီး' မြို့ကိုပင် လုမ်းမြင်ရပါသည်။ ကျွန်တော်တို့ 'သောသီခို' တွင် စခန်းချပြီး တစ်လအကြာတွင် ဂျပန်တပ်များ ရောက်ရှိလာသည်။ သူတို့သည် ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့သော်လည်း ပြင်းပြင်းထန်ထန် မတိုက်ခိုက်နိုင်ခဲ့ပါ။

ဂျပန်တို့သည် အကြိမ်ပေါင်းများစွာ 'သောသီခို' ခွင့် တစ်ခွင့်တစ်ပြင် လုံးတွင် ကျွန်တော်တို့ကို စမ်းသပ် တိုက်ခိုက်ခဲ့ရာ ကျွန်တော်တို့ လူချည်းဖြစ်နေသဖြင့် ဂျပန်တို့သည် ဆက်မတိုက်ခဲ့တော့ဘဲ တပ်ခေါက်ကာ နောက်ဆုတ်ပြန်သွားကြလေတော့သည်။ ဤတိုက်ပွဲများအတွင်း သေဆုံးသည့် ဂျပန်နှီးရေမှာ မနည်းပေါ့။ ဂျပန်ထံမှ ကျွန်တော်တို့ မနည်းလှတဲ့ လက်နက် အရည်အတွက်ကို ရရှိပါသည်။ ဂျပန်စစ်စိုလ်ချည်း လေးယောက် ကျွန်ရရှိခဲ့ပါသည်။ ထိုအချိန်မှ စပြီး ဂျပန်တို့သည် ကျွန်တော်တို့ကို မတိုက်ခဲ့တော့ပေါ့။

နောက်ပိုင်းတွင် ကျွန်တော်တို့ တပ်ဖွဲ့ကို တောင်ငွေ့ လယ်ဒုံးပလောနှင့် မော်ခီးကားလမ်းများပေါ်တွင် ရန်သူများအားလုံး လိုက်လဲတိုက်ခိုက် ချေမှုများရန် တာဝန်ပေးသည်။ ကျွန်တော်တို့ ပြောက်ကျားတိုက်ပွဲကြီးများကို တိုက်ခိုက်ကြသည်။ မနည်းလှသော ရန်သူ ဂျပန်စစ်သားများကို သတ်ဖြတ်ချေမှုများနိုင်ခဲ့ပါသည်။ ရန်သူသွားသည့် လမ်းကြောင်းပေါ်ရှိ တံတားများကိုလည်း ကျွန်တော်တို့ ဖောက်ခွဲချိုးဖျက်ပါသည်။ ထိုအချိန်၌ ကျွန်တော်တို့ လှည့်လည် တိုက်ခိုက်ရာတွင် တောင်ငွေ့ ရရှိကြီးဘက်အထိ ရောက်ရှိခဲ့သည်။ ကျွန်တော်တို့ F-136 တပ်ဖွဲ့သည် အင်လိပ်ကို များစွာ အကျိုးပြုခဲ့ပါသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်စိတ်ထဲတွင် အတွေးတစ်မျိုးပေါ်ခဲ့ပါသည်။ ကျွန်တော်တို့သည် အင်လိပ်ကို စိတ်ရောကိုယ်ပါ အလုပ်အကျွေး ပြုခဲ့ပါသည်။ အင်လိပ်များ အခက်အခဲ အကျေပ်အတည်း တွေ့သည့် အချိန်တွင် ကျွန်တော်တို့က သူဘက်တွင်ရပ်ပြီး ကူညီတိုက်ခိုက်ခဲ့သည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ကျွန်တော်တို့ ကရင်အမျိုးသား၏ အနာဂတ်

အကျိုးစီးပွားအတွက် ဘာမျှ ထည့်စဉ်းစားခဲ့ခြင်း မရှိပါ။ အင်လိပ်ကို ကူညီ ခဲ့ရာတွင် ကျွန်တော်တို့နှင့် အင်လိပ်အကြား မည်သည့်စာချုပ်စာတမ်းမျှ မရှိခဲ့ပါ။ ထို့ကြောင့် စစ်ကြီးပြီးဆုံးပြီးနောက် ကျွန်တော်တို့သည် ဘာမျှ အကျိုး ခံစားခွင့် မရပါ။ သို့ရာတွင် ဗမာများက ဤကဲ့သို့ မဖြစ်ခဲ့ပါ။

သူတို့သည် အင်လိပ်များနှင့် သေသေချာချာ စကားပြောဆိုပြီးမှ ဆောင်ရွက်သည်။ ခင်ဗျားတို့ကို ကူတိုက်မည်။ စစ်ကြီးပြီးလျှင် ကျွန်တော်တို့ကို လွတ်လပ်ရေး ပေးရမည်။ သူတို့မှာ စာချုပ်စာတမ်းနှင့် စနစ်တကျ ရှိနေသည်။ ဤကဲ့သို့ ဖြစ်ခြင်းကြောင့် ကျွန်တော်တို့သည် ဗမာလူမျိုးတို့၏ နောက်မှာ ကျွန်ရစ်ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ကို ပြန်တိုက်ရန် စဉ်းစား နေချိန် ကရင်လူမျိုးနှင့် နားလည်မှု ယူရမည်ကို သူ ကောင်းကောင်း သဘော ပေါက်ခဲ့သည်။ ကရင်နှင့် အင်လိပ်တို့မှာ နီးစပ်နေကြသောကြောင့် ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး စနစ်တကျ စီစဉ်ထားပြီးဖြစ်သည်။

ယင်းအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ရန်နိုင်အား ဒေါက်တာပမော်နှင့် သွားရောက်နေထိုင်ကာ လျှို့ဝှက်ကိစ္စများကို စောင့်ကြည့် ထောက်လှမ်းရန် စေ့သွေ့ခဲ့သည်။ သို့ရာတွင် ဗိုလ်ရန်နိုင်သည် ဒေါက်တာပမော် ထံ ရောက်သောအခါ ဒေါက်တာပမော်၏ သမီးနှင့် ချစ်ကျမ်းဝင်သဖြင့် တာဝန် ကို လစ်လျှို့ရှုကာ သစ္စာဖောက်သွားလေသည်။ ဤကိစ္စကြောင့် နောက်ပိုင်းတွင် ဗိုလ်ရန်နိုင်သည် ဗမာနိုင်ငံရေး အဝန်းအစိုင်းထဲကနေ ဂိုင်းပယ်ခြင်း ခံရလေ သည်။ ငှုံးအား သစ္စာဖောက်တစ်ယောက်အဖြစ်သာ သဘောထားလေသည်။

(၃)

## ကရင့်တော်လှန်ရေး စကား ကျွန်ုပ်၏ ဖြတ်သန်းမူ

၁၉၄၉ ခုနှစ် ကရင့်တော်လှန်ရေး စတင်ချိန်တွင် ကျွန်ုပ်တော်သည် ဖဆပလ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ (UMP) တွင် စစ်မှုထမ်းခဲ့သည်။ ကရင့်လက်နက်ကိုင် တော်လှန်ရေးစသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တော်သည် (UMP) တပ်ဖွဲ့မှ နှုတ်ထွက်ကာ ကရင့်လက်နက်ကိုင်တပ် 'ခဲလ်ဝင်း' တပ်ရင်း (Salween Battalian) ထဲသို့ ကရင်အမျိုးသားအတွက် စစ်ထိုက်ရန် စင်ရောက်လေသည်။ ဤ 'ခဲလ်ဝင်း' တပ်ရင်းကို ဓမ္မာင်လေးယင်ဆန္ဒတွင် သွားရောက် စစ်တိုက်ရန် တာဝန်ပေးခြင်း ခံရသည်။

ကျွန်ုပ်တော်တို့ တပ်ရင်း၏ ပထမဦးဆုံးအကြော် တိုက်ပွဲမှာ ဒိုက်ဦးမြို့တွင် ဖြစ်သည်။ ကျွန်ုပ်တော်တို့သည် ဓမ္မာင်လေးပင်ကို မတိုက်ဘဲ ကျော်ဖြတ်ကာ ဒိုက်ဦးမြို့ကို ဝင်တိုက်ခြင်းပင် ဖြစ်သည်။ ဒိုက်ဦးမြို့ကိုမူ ကျွန်ုပ်တော်တို့ သိမ်းနိုင်သော်လည်း ရန်သူစစ်သား ခံကတုတ်ရှိရာ နေရာကိုမူ ကျွန်ုပ်တော်တို့ မဖြို့ခိုင်ဘဲ ဖြစ်နေသည်။ ရန်သူ၏ ကတုတ်ကျင်းမှာ ကြီးမားခိုင်ခဲ့လွန်းသောကြောင့် ဖြစ်သည်။ ယင်းကြောင့် ကျွန်ုပ်တော်တို့ ဒိုက်ဦးမြို့မှ ဆုတ်ခွာလာခဲ့ကြရလေသည်။

ကျွန်ုပ်တော်တို့ ရွှေအင်ခုံခွာသို့ ဆုတ်ခွာခဲ့ကြသည်။ ထိုမှာတစ်ဖန်

ကျွန်တော်တို့ တပ်ဖွဲ့သည် 'ဖို့ပလော' ရွာကြီးရှိရာသို့ ဦးတည်ချိတ်က်သွားသည်။ တစ်ထောက်တနားအဖြစ် ကျွန်တော်တို့ 'ပဟိုလူ' ရွာတွင် ရက်အနည်းငယ် အနားယူကြသည်။ ကျွန်တော်တို့ အနားယူနေစဉ် ရန်သူတပ်သည် ကျွန်တော်တို့အား လိုက်လဲတိုက်ခိုက်လာသဖြင့် ရန်သူနှင့် ကျွန်တော်တို့ 'ပိန်းလော်'တွင် တိုက်ပွဲဖြစ်လေသည်။ တိုက်ပွဲမှာ တစ်နာရီခန့် ကြာသည်။ ရန်သူမှာ ကျွန်တော်တို့၏ ပြန်လည်တိုက်ခိုက်မှုကို မခံနိုင်တော့သဖြင့် ညောင်လေးပင်မြို့သို့ ပြန်လည်ဆုတ်ခွာသွားသည်။

ကျွန်တော်တို့ ယခုကဲ့သို့ လာရောက်ပြီး စစ်တိုက်ရာတွင် အဝတ် အထည် လဲလှယ်ရန် အပိုမပါပေါ့။ ထို့ကြောင့် ကျွန်တော်တို့ ဟပ္ပါနသို့ ပြန်သွားကြသည်။ ထို့နောက် ကျွန်တော်သည် သထုံဘက်သို့ ကူးသွားသည်။ ကျွန်တော် သထုံတွင် ရောက်နေစဉ် အထက်ပမာပြည်မှ ပြန်လာကြသည့် စစ်တပ်များ က ညောင်လေးပင်မြို့နှင့် ခိုက်ပိုးမြို့ကို လာရောက်တိုက်ခိုက် သိမ်းပိုက်ကြ လေသည်။

ထို့နောက် ကျွန်တော်တို့ 'ခဲလ်ဝင်း' တပ်ရင်းသည် ခိုက်ပိုးနှင့် ညောင်လေးပင်မြို့များအား စောင့်ကြပ်ရန်အတွက် တာဝန်ကျသည်။ ဤမြို့များကို စောင့်ကြပ်နေချိန်တွင် ရန်သူသည် အကြိမ်ပေါင်းမောက်များစွာ ကျွန်တော်တို့ကို လာရောက် တိုက်ခိုက်သည်။ သို့ရာတွင် ကျွန်တော်တို့သည် ရန်သူကို တွန်းလှန်နိုင်သဖြင့် ရန်သူတို့သည် ဆုတ်ခွာသွားကြရသည်။ ရန်သူသည် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြနိုင်တော့သောအခါ ခပ်လှမ်းလှမ်းမှုနေ၍ ကျွန်တော်တို့ စခန်းချေရောသို့ လက်နက်ကြီး အမြောက်များဖြင့် ပစ်ခတ်လေသည်။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ကို လက်နက်ကြီးဖြင့် လှမ်းပစ်လေသည်။ ထို့ကြောင့် ကျွန်တော်တို့မှာ အမြောက်သေကျွောဇ်ရာရမူ ရှိနေသည်။

ယခုကဲ့သို့ ဖဆပလ အစိုးရနှင့် တိုက်ခိုက်နေကြစဉ် ကွန်မြို့နှစ်များ ကလည်း ကျွန်တော်တို့ကို ညအချိန်တွင် လာရောက်ချောင်းမောင်း ပစ်ခတ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ညောင်လေးပင်မြို့၊ အရွှေ့ဘက်နှင့် အနောက်ဘက်အရပ်များသို့ သွားရောက် ပြီး ကွန်မြို့နှစ်များအား တိုက်ခိုက်ရ ခြင်းမျိုးလည်း ရှိခဲ့ပါသည်။

မိုးတွင်းအချိန်သို့ ရောက်ရှိသည့်အခါ ရန်သူသည် အလွန်ကြီးမား သည့် အင်အားဖြင့် ကျွန်တော်တို့ကို လာရောက်ထိုးစစ်ဆင် တိုက်ခိုက်သည်။

လက်နက်ကြီးများကိုလည်း အသုံးပြုသည်။ ၃ လက်မ စိန်ပြောင်း (၈)၊ ၅၂ မောက်တာ အမြောက် (၂)လက်၊ အခြား စက်သေနတ်ဖြင့် ဘို့ဟများလည်း ပါလေသည်။

ရန်သူသည် ကျွန်ုပ်တို့ စခန်းကို ညာအချိန်တွင် လာရောက်တိုက်ခိုက် သည်။ မီးလင်းကျည်ကို အသုံးပြုပြီး တိုက်ခိုက်လာခြင်း ဖြစ်သည်။ ဤမီးလင်း ကျည်များကြောင့် ညာအချိန် ဖြစ်သော်လည်း တစ်မြို့လုံး ထိန်လင်းလျက် ရှိ သည်။

ကျွန်ုတ်တို့ ကရင်တပ်ဖွဲ့များ၏ လက်ထဲတွင် ရှိုင်ဖယ်သေနတ်၊ ဘရင်ဝန်း၊ စတင်းဂန်းစသည့် သေနတ်များသာ ရှိသည်။ ကျည်ဆန်မှုဗာမူ ကျွန်ုတ်တို့ တစ်ယောက်လျှင် ကျည်အလုံး (၂၀)ခန့်သာ ရှိသည်။ ထို့ကြောင့် ရန်သူ တိုက်ခိုက်လာချိန်တွင် ကျွန်ုတ်တို့ များများစားစား ပြန်လည်ပစ်ခတ်ခြင်း မပြုလုပ်နိုင်ခဲ့ပေ။ ရန်သူကို တွေ့မှသာ ကျွန်ုတ်တို့ ပစ်ခတ်သည်။

ရန်သူတပ်သားများသည် ဒိုက်ဦးချောင်း၏ ကမ်းဘေးတွင် တန်းစီပြီး ချိတ်ကဲသည်။ ထိုအချိန်တွင် ကျွန်ုတ်သည် ရန်သူတစ်ယောက်ကို ပစ်ခတ်ရာတွင် ထိမှန်ပြီး လဲသေသွားသည်ကို တွေ့ရသည်။ အခြားသူများ လည်း ယခုကဲ့သို့ ရန်သူကို ထိအောင် ပစ်နိုင်ခဲ့ကြသည်။ ထို့ကြောင့် ရန်သူ စစ်သားများသည် ထိခိုက်သောကြောက်ရာရမူ များပြားလေသည်။

ကျွန်ုတ်တို့တွင် ကျည်ဆန်နည်းနေသည်ကို ရန်သူက သိသည်။ သို့ရာတွင် သူတို့တက်လာတိုင်း ကျွန်ုတ်တို့က ပစ်ခတ်နိုင်ခဲ့သဖြင့် ရန်သူတို့ သည် ရဲရဲတင်းတင်း မတက်လာရဲ့ဘဲ ဖြစ်နေသည်။ ကျွန်ုတ်တို့လည်း ကျည်ဖြန်းတီးမှု မဖြစ်အောင် အရမ်းမပစ်ပါ။ ကိုယ်တိုင် ရန်သူကို တွေ့မှသာ ကျွန်ုတ်တို့ ပစ်ပါသည်။ ပစ်ပြီးဆုံးလျှင်လည်း များသောအားဖြင့် ရန်သူကို ထိမှန်သည်။

ဒိုက်ဦးမြို့တွင် ကျွန်ုတ်တို့ ရန်သူကို သုံးရက်တိတိ ခုခံတိုက်ခိုက် ခဲ့သည်။ ရန်သူသည် ထိခိုက်ဒဏ်ရာရမူ များလွန်းသဖြင့် သုံးရက်ပြည့်မြောက် သောနေ့တွင် ဆုတ်ခွာသွားခြင်း ဖြစ်သည်။ ‘အိမ်ခြေလေးဆယ်’ အမည်ရှိ ရွာအနီး တွင် ဖြတ်ပြီး ဆုတ်ခွာသွားခြင်း ဖြစ်သည်။ ကျွန်ုတ်တို့လည်း ကျည်များများ စားစား မရှိတော့သည့်အပြင် နောက်ထပ်လည်း ကျည်လာရောက် ပေးပို့ခြင်း မရှိသဖြင့် ဒိုက်ဦးမြို့မှ ဆုတ်ခွာလာခဲ့သည်။ ကျွန်ုတ်တို့သည် ငါးထပ်ကြီး

ခေါင်းကမ်းဘေးတွင် ပြန်၍ စခန်းချသည်။ အချို့ တပ်ဖွဲ့မှာ 'ပြန်တံဆာ'မြို့၊ တွင် သွားရောက် စခန်းချသည်။

ထိုအချိန်တွင် ကျွန်တော်တို့ 'စလ်ဝင်း' တပ်ဖွဲ့သည် မော်တော်ကား လမ်းအား စောင့်ရွောက်ရန် တာဝန်ယူထားရသည်။ တောင်ငူသားများကမူ မီးရထားလမ်းကို တာဝန်ယူ စောင့်ရွောက်ရသည်။ ဤညာင်လေးပင် တိုက်ပဲ တွင် ကျွန်တော်တို့ ဆုတ်ကြရသဖြင့် နေရာဒေသများကို ထိန်းသိမ်းစောင့် ရွောက်ရန် ကျွန်ခဲ့သည် အမိက တပ်ဖွဲ့များမှာ ဖာပွန်သားများ ပါဝင်သည် 'စလ်ဝင်း' တပ်ဖွဲ့နှင့် တောင်ငူသားများ ပါဝင်သည့် တပ်ဖွဲ့နှစ်ဖွဲ့သာ ဖြစ်ကြသည်။ မြေပြန်သားများ ပါဝင်သည့် အခြားတပ်ဖွဲ့များမှ ဖရိုဒရဲ ဆုတ်ခွာကြကာ စစ်သားများလည်း ပြုကွဲပျောက်ဆုံးကုန်ကြသည်။ နောက်ပိုင်း လနှင့် ချီကြာပြီးမှသာ ငှင်းတို့ ပြန်ရောက်လာကြသည်။

ကျွန်တော်တို့ 'ငါးထပ်ကြီး' တွင် တာဝန်ကျစဉ် တပ်ဖွဲ့တစ်ဖွဲ့လုံး ထမင်းဟင်းချက်စားရန် အိုးနှစ်လုံးသာ ရှိသည်။ ဤအိုးနှစ်လုံးဖြင့် ထမင်းကို ချက်ပြီး ထမင်းကျက်သောအခါ ထမင်းများကို ပေတရာကားလမ်းမပေါ်မှုပင် လောင်းချထားရှိသည်။ ပေတရာကားလမ်းမကို ကျွန်တော်တို့ ရေဖြင့်စင်ကြယ် စွာ ဆေးကြောပါသည်။ အခင်းအဖြစ် ဘာသစ်ရွှက်မှ ရှာ၍မရပါ။ နေ့စဉ်နေ့ တိုင်း ယခုကဲ့သို့ ပြုလုပ်ကာ ကျွန်တော်တို့ ထမင်းစားသောက်ကြရသည်။ နောက်ပိုင်းတွင် အခြားတပ်ဖွဲ့များက ကျွန်တော်တို့နေရာကို အစားထိုး ရောက်လာသဖြင့် ကျွန်တော်တို့သည် ညာင်လေးပင်မြို့ပေါ်၌ ပြန်၍ ပြန်၍ အနား ယူခွင့်ရလေသည်။

ညာင်လေးပင်မြို့ပေါ်တွင် အနားယူကြစဉ် ကျွန်တော်တို့ တပ်ဖွဲ့ အတွက် လူတစ်ဦးလျှင် တစ်နေ့ စားရန် ဟင်းဖိုးငွေ ပြားငါးဆယ် ရရှိသည်။ ဤနေရာတွင် ခေါင်းဆောင်အချို့ ရှိုးသားဖြောင့်မတ်မှု မရှိသည်ကို တွေ့ရသည်။ ရိက္ခာငွေ ပြားငါးဆယ် ရသော်လည်း တချို့ဆိုလျှင် တစ်နေ့လျှင် နှစ်ဆယ့်ငါးပြားနှစ်ဦး (တစ်မတ်)သာ စားကြရသည်။ ဤကဲ့သို့ လုပ်နေသည်ကို တွေ့ရှိရာတွင် ကျွန်တော် ယခုကဲ့သို့ စဉ်းစားမိသည်။ ဤတပ်မှုဗ္ဗားသည် မှန်ကန်မှု မရှိချော်။ ကျွန်တော်သာ တပ်မှုဗ္ဗားဖြစ်လာခဲ့လျှင် ဤကဲ့သို့ မလုပ်ဟု သန္တိကြာန်ချထားလိုက်သည်။

တစ်ခါတစ်ရဲ ကျွန်တော်တို့ လက်ဖက်ရည် သောက်ချင်ကြသည်။

ထိအချိန်တွင် နှီးဆီသကြားနှင့် ဖျော်သည့် လက်ဖက်ရည်အခါးသည် တစ်ခွက် လျှင် တစ်ပဲသာ ပေးရသည်။ ထန်းလျက်နှင့် ဖျော်သည့် လက်ဖက်ရည်အခါးမှာ မူ နှစ်ပြားသာ ကျသည်။ ကျွန်တော်တို့တွင် ပိုက်ဆံမရှိသဖြင့် ထန်းလျက်ဖြင့် ဖျော်သော လက်ဖက်ရည်အခါးကိုသာ ဝယ်သောက်ကြရပါသည်။ ပိုက်ဆံ တစ်ပဲ ရှိလျှင် မူနှစ်ချပ်ပါ ဝယ်စားနိုင်ပါသေးသည်။

တစ်ခါတစ်ရုံ လက်ဖက်ရည်အခါး သောက်ချင်သော်လည်း ပိုက်ဆံ တစ်ပြား တစ်ချပ်မျှ မရှိချော်။ ထိအခါ စစ်ပိုလ်တစ်ပိုးဦးထဲသို့ သွားပြီး ပိုက်ဆံကို တောင်းရပါသည်။ သို့သော် သူတို့က ပိုက်ဆံမရှိဟုဆိုပြီး မပေးဘဲနေသည်။ မိန်းကလေးများနှင့် တပူးပူး တတဲ့တဲ့ နေတတ်သည့် စစ်ပိုလ်များသည် အမြတ်လိုက် ဆရာမလေးများကို ကားနှင့်တင်ပြီး လက်ဖက်ရည်အခါးနှင့် မူနှစ်တို့ဖြင့် ကျွေးမွေးပြုစုလေသည်။ သို့သော် ဤစစ်ပိုလ်များသည် ကျွန်တော်တို့ ပိုက်ဆံတောင်းရာ၌ ကျွန်တော်တို့ကိုတော့ မပေးပါ။

ဤကဲ့သို့သော စစ်ပိုလ်များသည် ငှါးနှင့်အတူ မိန်းကလေးများနှင့် ရှိသောအခါကျေမှသာ ကျွန်တော်တို့က ထိုစစ်ပိုလ်ထဲသို့ သွားပြီး ပိုက်ဆံတောင်းသည်။ မိန်းကလေးရှုံးတွင် သူအား အလေးပြုပြီး မူနှစ်ဝယ်စားချင်သည် ပြောမှ သာ သူက ချက်ချင်းပင် ပိုက်ဆံထုတ်ပေးလေတော့သည်။ မိန်းကလေးများများ ရှိသည့်အချိန်တွင် စစ်ပိုလ်ထဲသွားပြီး ပိုက်ဆံတောင်းပါက တောင်းတိုင်းရလေသည်။ ကျွန်တော် ပိုက်ဆံလိုအပ်လျှင် ဤလို အချိန်အခါမျိုးကို တောင်းကြပြီး တောင်းရပါသည်။ တောင်းသည့်အကြိမ်တိုင်းလည်း ရပါသည်။

တစ်မိုးတွင်းလုံး ကျွန်တော်တို့ တပ်ဖွဲ့သည် ညောင်လေးပင်မြို့မှာပင် တာဝန်ကျေလျက် ရှိသည်။ နောက်တစ်နှစ် ၁၉၅၀ ဧပြီးအချိန် မတ်လ ရောက်မှ ကျွန်တော်တို့ 'စဲလ်ဝင်း' တပ်ဖွဲ့အား ဘီးလင်း၊ ကျိုက်ထိုဘက်သို့ ပြောင်းရွှေ တာဝန်ချေလေသည်။

ကျွန်တော်တို့သည် ရထားကိုစီးပြီး 'မာဒါဂ်' သို့ သွားရပါသည်။ ထို့နောက် ကျွန်တော်တို့ စစ်တောင်းမြှစ်ကို ဖြတ်ကူးပြီးနောက် ရွှေကျော်မြို့၊ ထဲတွင် ဝင်ရောက်ကြသည်။ ရွှေကျော်မြို့၏ ကျွန်တော်တို့ တပ်ဖွဲ့ လေးရက် အနားယူ နေထိုင်ခဲ့သည်။ ငှါးနောက် ကျွန်တော်တို့သည် စစ်တောင်းမြှစ် ကမ်းပါးတစ်လျှောက် ဆင်းလာကြပြီး 'ဒုံးရေစ်' ကွင်းဆိပ်' သို့ ရောက်ရှိသည်။ ထိုမှတစ်ဖန် ခနီးဆက်ကာ 'လောပ်ကြီး' သို့ ရောက်သည်။ ဤလမ်းခနီးအတွက်

ကျွန်တော်တို့ လမ်းတွင် သုံးညာဖိပ်ခဲ့ရသည်။ နောက်ဆုံး ကျွန်တော်တို့ (၁၀) ရက်ခန့် အနားယူသည်။ ကျွန်တော်တို့သည် ကျိုက်တို့မြို့ကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ကြရမည် ဖြစ်သည်။ ကျိုက်တို့မြို့ကို ကျွန်တော်တို့ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက် တိုက်ခိုက်ခဲ့ပါသည်။ သို့ရာတွင် ကျွန်တော်တို့ မတိုက်နိုင်ခဲ့ပါ။ ဆုတ်ခွာခဲ့ရသည်။ ကျွန်တော်တို့တွင် လက်နက်ခဲယမ်း နည်းနေသောကြောင့် ဖြစ်သည်။ သို့ရာတွင် ကျွန်တော်တို့သည် ဆက်လက်ပြီး ကျိုက်ကော်အနီးအနားမှာပင် စခန်းချေနေထိုင်ကာ ရန်သူအား အခါအားလျှော် စွာ ပြောက်ကျားတိုက်ပွဲဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့လေသည်။

လက်နက်ကိုင် တော်လျှန်ရေး စတင်စဉ်က မြို့ပြမားအား တိုက်ခိုက် သိမ်းပိုက်ရာတွင် အမိကအားဖြင့် (UMP) တပ်များနှင့် (Karen Rifles) တပ်များသာ ဖြစ်သည်။ (KNDO)တပ်များ သိမ်းပိုက်တိုက်ခိုက်ခြင်း မဟုတ်ပါ။ သို့သော် မြို့မားအား သိမ်းပိုက်ပြီးနောက်တွင် ဤတပ်များသည် ဖယ်ထုတ်ခြင်း ခံရသည်။ (KNDO) သာတွင် ကျယ်လျက်ရှိသည်။ (KNDO) ခေါင်းဆောင်ဆို သူများသည် စစ်ရေးတွင် ဘာများနားမလည်ဘဲလျက် အချို့တပ်ရင်းမှုမှု၊ တပ် မဟာမှုမှု၊ စသည်များ တက်ဖြစ်နေကြသည်။ လုပ်ငန်းကိုလည်း အရမ်းထင် သလို လုပ်ကြသည်။ ရှိထားပြီးသား အစိုးရအမှုထမ်းဟောင်းများ လုပ်ငန်း ကျမ်းကျင်သူများမှာ အမျိုးချစ်သူများ ဖြစ်ကြပါသည်။ သို့ရာတွင် သူတို့ကို မသုံးကြပါ။ သူတို့လည်း ဤအတိုင်း လက်ပိုက်ကြည့်နေရသည်။ အုပ်ချုပ်ရေး ဘက်တွင် ပရမ်းပတာ ဖြစ်ကုန်သည်။

ကျောင်းဆရာလုပ်ခဲသူလည်း တပ်မဟာမှုမှု တက်လုပ်သည်။ သို့သော် စစ်တပ်ကို မည်ကဲ့သို့ အုပ်ချုပ်ရမည်ကို နားမလည်ကြချေ။ ကျွန်တော်တို့ ညောင်လေးပင်မှာနေစဉ် ရန်သူဘက်က စစ်တပ်တွင်လည်း ကရင်၊ ကချင် ချင်း စစ်သားများ ရှိကြသည်။ သူတို့သည် ကျွန်တော်တို့ကို မတိုက်ချင်ကြပေ။ သူတို့သည် ကျွန်တော်တို့နှင့် လာရောက်ပူးပေါင်းလိုကြသည်။ သူတို့ထဲမှ ကိုယ်စားလှယ် နှစ်ယောက် စေလွှတ်ပြီး ကျွန်တော်တို့နှင့် လာရောက် ဆွေးနွေး ပေါ့ပါသည်။

ယင်းအချိန်၌ ညောင်လေးပင်မြို့တွင် စစ်ရေးတာဝန်ခံမှာ အောင်စိန် ဖြစ်ပါသည်။ ထိုသူနှစ်ဦးက အောင်စိန်ကို ယခုလို ပြောပါသည်။

“ဗုံးအစိုးရက သူတို့ကို လစာအဖြစ် တစ်လ ကျပ် (၅၀) ပေးပါ

တယ်။ ခင်ဗျားတိုကို ကျွန်တော်တိုက ဒီလောက်တော့ မတောင်းလိပါ။ တစ်လ (၃၀)ကျပ် ကူညီပါ။ ကျွန်တော်တို့မှာ အိမ်ထောင်တွေရှိနေလိုပါ။ ခင်ဗျားတို့အတူ ပူးပေါင်း ဆောင်ရွက်မယ်"

ဤသည်ကို အောင်စိန် လက်မခံပါ။ အောင်စိန်က ကျပ်တို့ (KNDO) တွေကို လခ မပေးနိုင်ပါဟု အကြောင်းပြကာ ပါယ်ချလိုက်သည်။ သူတိုက အောင်စိန်ကို တောင်းပန်ပါသေးသည်။ ကျွန်တော်တို့ အမြဲတောင်း နေမှာ မဟုတ်ပါ။ နှစ်လ၊ သုံးလလောက်ပဲ ပေးပါ။ တော်ပါပြီ။ သို့ရာတွင် အောင်စိန် လက်မခံခဲ့ပါ။ ယင်းကြောင့် သူတို့လည်း လာရောက် ပူးပေါင်းခြင်း ကို လက်လျော့လိုက်တော့သည်။

ဤကဲ့သို့ ဖြစ်သောကြောင့် ကျွန်တော်တို့ အင်အားဖြစ်လာရမည် အရာများသည် အလဟသု ဖြစ်သွားသည်။ ဤကိစ္စမှာ ကျွန်တော်တို့ ပေးသင့် ပါသည်။ ထိုအခါးတွင် တောင်ငွေနှင့် ညောင်လေးပင်အကြား ရထားများ နေတိုင်း တစ်နေ့လုံး ပြီးဆွဲနေသည်။ ဝင်ငွေမနည်းပါ။ ပေးရင် ရပါသည်။ ထိုကြောင့် လုပ်ငန်းနားမလည်သူတွေက တက်ပြီး ခေါင်းဆောင်လုပ်ကြသဖြင့် ဤကဲ့သို့ ဖြစ်ရပ်မှာ မဆန်းပါ။

ဟပွန်ဘက်တွင်လည်း ဤအတိုင်းဖြစ်ခဲ့သည်။ ဟပွန်တွင် တပ်ရင်းများ ဖြစ်လာသူမှာ 'ဝေးလ်ခေ' ဖြစ်သည်။ သူသည် ကျောင်းဆရာတစ်ဦး ဖြစ်သည်။ တပ်ရင်းများသာ ဖြစ်လာသည် စစ်သင်တန်း တက်ခဲ့ဖူးသူ မဟုတ်ပါ။ စစ်ရေး စစ်ရာကို နားလည်သူ အလျဉ်းမဟုတ်ပေး။ ထိုနည်းအတိုင်းပင် တပ်ခဲ့မှုး၊ တပ်စုံမှုး၊ တပ်စိတ်မှုး အသီးသီး ဖြစ်လာသူများလည်း ဘာမူနားမလည်ကြချေ။ စစ်ရေး ပြင်းထန်လာသောအခါ သူတို့ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေသည်။ ထင်တိုင်းကြကြလေတော့သည်။

ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ရာထူးခန့်ကြသူများသည် တိုက်ပွဲ ပြင်းထန်သည့်အခိုန် ထိခိုက်သောကြေး ဒေါက်ဆုံး တာဝန်မှ ရွှေ့ငွားသွားကြကုန် သည်။ ဤကဲ့သို့ လုပ်ငန်းတာဝန်ကို ပစ်စလက်ခတ် လုပ်သူများ အတော်များ ခဲ့ပါသည်။ တောင်ငွေတွင် ဖြစ်ခေ ဟပွန်တွင်ဖြစ်ခေ မဆင်မခြင် သတ်ဖြတ်မှု အတော်များခဲ့သည်။ အထက်ခေါင်းဆောင်ဆိုသူများကလည်း စည်းကမ်း အတိုင်း ခေါင်းဆောင်မှု မပေးနိုင်ပေး။ အများရှိသူများကို ပညာပေး ဆုံးမမှု

မရှိပေါ်။ ဤအတိုင်း လက်ပိုက်ကြည့်နေကြသည်။ ဘာကိုမျှ အရေးယူ  
ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။

\* \* \*

(၆)

## တော်လှန်ရေးနှင့် ပတ်သက်သည့် ကျွန်ုပ်၏ ခံယူချက်

ကျွန်တော်သည် တော်လှန်ရေးလုပ်ရာတွင် အကောင်းဆုံးလုပ်မည်ဟု ဆုံးဖြတ်ထားပါသည်။ မမှန်သည့် အရာများကို ဆန့်ကျင်မည်။ တော်လှန်ရေး ဟူသည် အမှားကို ဆန့်ကျင်၊ အမှန်ကို တည်ဆောက်ဟု နားလည်ပါသည်။

ကျွန်တော် တော်လှန်ရေးထဲ ပါဝင်ပြီးနောက် တပ်စ္စများအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။ တပ်စ္စများ တစ်ယောက်အဖြစ် ကျွန်တော်ကိုင် သည့် တပ်စ္စကို တင်းကျပ်စွာ စည်းကမ်းကိုင်ထားပါသည်။

နေရာတစ်နေရာရာ ရောက်တိုင်း ကျွန်တော် ရဲဘော်များကို တွင်းကောင်းကောင်း တူးကြရန် အမိန့်ပေးသည်။ ကျွန်တော်ကိုယ်တိုင်လည်း တွင်းတူးပါသည်။ အချို့က ပြောချင်ပါသည်။ မလိုပါဘူးကွာ “စစ်ထဲဝင်တာဟာ သေဖို့ မဟုတ်ပါ၊ စစ်ထဲဝင်တာဟာ ရန်သူကို အနိုင်တိုက်ဖို့ပဲ” ဟု ကျွန်တော် အမြဲချေပြောဆို ပညာပေးသည်။

ကျွန်တော်မှာ အခြားသဘောထားတစ်ခုလည်း ရှုပါသေးသည်။ စစ်တပ်မှာ စစ်သားဖြစ်စေ၊ စစ်စိုလ်ဖြစ်စေ အားလုံး တန်းတူမှု ရှိရမည်။ စစ်တပ် တစ်တပ်နှင့် တစ်တပ် မတူညီမှု ကွာဟမှု မရှိစေရ။ တော်လှန်ရေး စခါစက ကရင့်လက်နက်ကိုင် တပ်များအား KAF ဟု ခေါ်ပါသည်။ ၁၉၅၄

ခုနှစ်ကျေမှု KAFကို KPLAနှင့် KPGFဟု ပြောင်းလဲ ဖွံ့စည်းလိုက်သည်။ အထက်ခေါင်းဆောင်များက (KPLA) ကို ဦးစားပေးရန် ဆုံးဖြတ်သည်။ အကောင်းဆုံး လက်နက်ကို တပ်ဆင်ပေးရမည်။ ထောက်ပဲမှု (ရီကွာနှင့် အဝတ်အစား နှစ်စုံ ထုတ်ပေးရမည်။ KPLAကို ဦးစားပေး စီစဉ်ပြီးမှ KPGF အတွက် နောက်ပိုင်းတွင် စီစဉ်ရမည်။ ဤပေါ်လစီသည် မသင့်တော်ဟု ကျွန်တော် ယူဆသည်။ KPLA ဖြစ်ခေါ်ပေးရမည်။ သူတို့အတွက် ကျွန်တော်တို့ အတူတူ စစ်တိုက်ကြသူသူသည်းဖြစ်သည်။ သူတို့အတွက် ကျွန်တော်တို့ အတူတူ စီစဉ်ပေးသင့်ပါသည်။ ဤစစ်တပ် နှစ်တပ်သည် တန်းတူရည်တူ အလုပ်လုပ်နိုင်ရန် ဖြစ်သည်။

အစကန်းတွင် KPLA တပ်ရင်းမှုးအဖြစ် အထက်က ဗိုလ်ရွှေဆိုင်း အား တာဝန်ပေးပါသည်။ ဗိုလ်ရွှေဆိုင်း တပ်ရင်းမှုးအဖြစ် ဆောင်ရွက်ရာ နှစ်လ၊ သုံးလခန့်ကြာပြီးသောအခါ ကျွန်တော်ထဲလာပြီး အခုလို ပြောပါသည်။ ပြန်ကိုင်မယလေး။ ခင်ဗျား KPLA ကိုင်ရင် ခင်ဗျားအတွက် ဦးစားပေး စီစဉ်လိမ့်မယ တစ်နှစ်မှာ ယူနိုးဖောင်း နှစ်စုံရကြမယ်”

ကျွန်တော် ယခုလို ဗိုလ်ရွှေဆိုင်းကို ပြန်ပြောပါသည်။ “KPLA ကိုင်ဆိုလည်း ရပါတယ်။ သို့သော် အထက်ခေါင်းဆောင်တွေရဲ့ လုပ်ပုံကို ကျွန်တော် သဘောမတူနိုင်ပါ။ KPGF နဲ့ အတူတူ အလုပ်တွဲလုပ်ကြမယ်။ ရသမျှပစ္စည်းတွေကို အတူတူ ရဖို့လိုတယ်။ ခွဲခြား ခွဲခြားလုပ်တာ မကောင်းပါ။ ခွဲခြားခွဲခြားလုပ်ရင် မညီညာတ်မှုတွေ ဖြစ်လာနိုင်ပါတယ်”

ကျွန်တော် KPLA တပ်ရင်းမှုးး ဖြစ်လာသည့်အခါ ကျွန်တော် ပြောခဲ့သလို တိတိကျကျ လုပ်ခဲ့ပါသည်။ KPGF နှင့် တန်းတူရည်တူ ဆက်ဆံခဲ့သည်။ ထို့ကြောင့်လည်း လုပ်ငန်းတွင် အဆင်ပြုမှု ရှိခဲ့သည်။ နောက်ပိုင်း ကျွန်တော် ဇုနယ်မှုး Zone Commander ဖြစ်လာပါသည်။ တပ်မဟာ (၆)၊ တပ်မဟာ (၇)နှင့် တပ်ရင်း (၂၀)တို့ကို ကွင်ကဲရသည်။

ဤကဲ့သို့ တန်းတူရေးကို အခြေခံပြီး နားလည်မှုဖြင့် လက်တွဲလုပ် ဆောင်ခဲ့ကြသောကြောင့် စုစည်းမှု ရှိကာ ရန်သူကိုလည်း တိုက်ခိုက်နိုင်ခဲ့သည်။ ကျွန်တော်နှင့် ကျွန်တော် တပ်ဖွဲ့များသည် ခရိုင်သုံးခုအတွင်း လှည့်လည် သွားလာကာ ရန်သူကို တိုက်ခဲ့သည်။ ကျွန်တော် ‘စေးဒေး’ ကို ပြန်ပြီး စစ်တိုက်ပြီးနောက် အောက်ဘက်သုံး ဆင်းလာသည်။ ဤကဲ့သို့ ဆင်းလာစဉ် လမ်းတွင်

ပြောကြဆိုကြသည်မှာ တနေးဟော၊ ကျိုက်ပေါင် စသည့်နယ်မြေများတွင် ဝင်ရောက်ရန် မလွယ်ကူးကြောင်း၊ အုပ်ချုပ်ရေးပိုင်းက စည်းရွှေးရေး လုပ်ငန်း အတွက် ကွဲးဆင်းရာတွင် ရန်သူမှ လိုက်လုပစ်ခတ်သဖြင့် ကိုယ်လွှတ်ရန်း ပြေးလာကြရသည်။

ဤနယ်မြေကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်နှင့် ပါလာသည့် တပ်မျှများ အတူတကွ ဆွေးနွေးတိုင်ပင်ကြသည်။ ထို့နောက် မြို့နယ်အတွင်း ကော်မတီဝင်များကို ဖိတ်ခေါ်ကာ အခုလို ပြောပြသည်။

မြို့နယ်အတွင်း ကျေးရွာလူကြီးများအားလုံးထံကို စာရေးပါ။ ဤနေ့

ဤရက်မှာ အားလုံး အစည်းအဝေး လာရောက်ကြရမည်။ နံနက် ၁၀နာရီ ကျိုက်ပေါင်ကို အရောက်လာကြရမည်။ ဤဖိတ်ကြားစာထဲတွင် ရန်သူမသိစေ နှင့် ဟူ၍၍လည်း ထည့်ရေးပါ။ ငါးနောက် နှစ်ဖြင့် ရွာလူကြီးများအား ဒီစာကို ရန်သူအား ခီးပြရန် မှာကြားပါသည်။ ကျွန်တော် ပြောသည့်အတိုင်း မြို့နယ် ခေါင်းဆောင်နှင့် ရွာလူကြီးများ လုပ်ပါသည်။

နေ့ရက်သတ်မှတ်သည့်အတိုင်း 'ကြက်တူရွေး' ရွာကနေပြီး မိုးချုပ် သောအခါ ကျွန်တော်တို့ တပ်ဖွဲ့သည် ကျိုက်ပေါင်သို့ ချို့တက်ကြသည်။ ကျိုက်ပေါင် ရောက်သောအခါ ကျွန်တော် ရဲသော်အားလုံး ရွာအနီးအနား၌သာ အိပ်ရန်နှင့် မြေကြီးပေါ်၍သာ အိပ်ရန် အမိန့်ပေးလိုက်သည်။ ရန်သူများ ရောက်လာပါက နေရာရှာနေစရာမလိုဘဲ တစ်ခါတည်း ရန်သူကို ပစ်ခတ်နိုင် ရန်အတွက် ဖြစ်ပါသည်။

မနက်မိုးလုံးမီ (၅) နာရီအချိန်တွင် ရန်သူရောက်လာတော့သည်။ ရန်သူကို နှစ်နာရီခန့်ကြာအောင် ကျွန်တော်တို့ ခုခံတိုက်ခိုက်ခဲ့သည်။ ရန်သူသည် ကျွန်တော်တို့နေရာကို သိမ်းပိုက်၍ မရပါ။ ရန်သူတွင် ထိခိုက်ဒဏ်ရာရ မှု အလွန်များသဖြင့် ရန်သူသည် ဆုတ်ခွာကြရလေတော့သည်။ ရန်သူသည် ပရမ်းပတာ ဆုတ်ခွာကြရသဖြင့် လက်နက်အတော်များများ ကျွန်ရစ်ခဲ့သည်။ ရန်သူထိခိုက်မှု မည်မျှများသည်ကို ကျွန်တော်တို့ အတိအကျ မပြောနိုင် သော်လည်း ရန်သူများ အကျော်ဆုံးနှင့် ဒဏ်ရာရှုများသည်ကို ကျွန်တော်တို့ သိသည်။ ရန်သူစစ်သား သုံးယောက်ကို အရှင်ဖမ်းမိပါသည်။ ရန်သူလက်နက် စုစုပေါင်း (၃၃)လက်ကို သိမ်းဆည်းရမိလိုက်သည်။

(၅)

## Light Brigade တွင် တပ်ခွဲများတစ်ဦးအဖြစ် ပထမဦးဆုံး တာဝန်ယူခဲ့ခြင်

၁၉၂၀ ခုနှစ်အတွင်းကဖြစ်သည်။ ခြေမြန်တပ်မဟာ Light Brigade ၏ တပ်မဟာများ ပိုလ်များချုပ် 'တာကပေါ်'က တပ်အင်အားကို တိုးချေရန် အတွက် တပ်ရင်း (၄)ကို ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်သည်။ ပိုလ်နားမူးအား တပ်ရင်းများအဖြစ် တာဝန်ယူရန် ရွှေးချယ်လိုက်သည်။ ပိုလ်များချုပ် 'တာကပေါ်'က ပိုလ်နားမူးအား ကျွန်ုတ်ကို ဤတပ်ရင်း (၄)ထွင် ထည့်သွင်းရန် မှာကြားခဲ့သည်။

ပိုလ်နားများလည်း ညွှန်ကြားသည့်အတိုင်း ကျွန်ုတ်ကို ခေါ်သည်။ ကျွန်ုတ်လည်း တပ်ရင်း (၄)တွင် အတူတက္ကလုပ်ရန် လက်ခံလိုက်သည်။ ထိုနောက် ကျွန်ုတ်သည် လိုင်းဘွဲ့မြို့ကိုသွားပြီး တပ်သားသစ်ကို သိမ်းသွင်း လေသည်။ စုစုပေါင်း အယောက် (၇၀) ရရှိသည်။

ဤအချိန်တွင် ဆရာတော်ဒွင်က ကျွန်ုတ် တပ်ခွဲများတစ်ယောက် ဖြစ်သင့်သည်ဟု အကြောင်းပေးသည်။ ပိုလ်များချုပ် တာကပေါ်က ကျွန်ုတ်ပညာ အရည်အချင်း မည်မျှရှိကြောင်း ဆရာတော်ဒွင်အား မေးမြန်းစုစုပေါင်း လေသည်။ သို့ရာတွင် နောက်ဆုံး ကျွန်ုတ်အား တပ်ခွဲများအဖြစ် ဆောင်ရွက်ရန် သဘောတူလိုက်သည်။

တပ်မဟာမူး၊ ဗိုလ်မှူးချုပ် တာကပေါ်က ကျွန်တော့ကို တပ်ခွဲမူး အဖြစ် တာဝန်ပေးပြီး ကျွန်တော့တပ်ခွဲအတွက် လက်နက် (၂၂)လက် ထုတ်ပေးပါသည်။ အမေရိကန်ရိုင်ဖယ် (၅)လက်၊ စတင်းသေနတ် (၂)လက်၊ ကျပန်ပြောင်းရှည် (၁၈)လက် စုစုပေါင်း (၂၂)လက် ပင်ဖြစ်သည်။

ဤတပ်သားသစ်များအား လှိုင်းဘွဲ့ စစ်သင်တန်းတွင်းမှာပင် လေ့ကျင့်ပေးပါသည်။ ဒါ လသင်တန်း ဖြစ်သည်။ သင်တန်းပြီးဆုံးပြီးနောက် ကျွန်တော်တို့ တပ်ခွဲသည် ပိတေသကောင်စွန်းတွင် စခန်းထိုင်ရန် တာဝန်ကျသည်။ ဤစခန်းတွင် ဗိုလ်နေမင်းနှင့် သူ့တပ်ခွဲက တာဝန်ယူထားခြင်း ဖြစ်သည်။ ဗိုလ်နေမင်း၏ တပ်ခွဲနေရာတွင် ကျွန်တော်တို့ အစားထိုး ဝင်ရောက်ရန်ဖြစ်သည်။

ကျွန်တော်တို့တပ်ခွဲမှာ အင်အား (၇၀)သာ ရှိသည်။ လက်နက်က (၂၂)လက် ရှိသည်။ ဗိုလ်နေမင်းမှာမူ အင်အား ၁၀၀ ကော်နှင့် လက်နက်အပြည့်အစုံ ရှိသည့် တပ်ခွဲဖြစ်သည်။ ယင်းကြောင့် ကျွန်တော်တို့ ဝင်ရောက်အစားထိုးစက ကျွန်တော်တို့ စစ်သားများ အနီးအနားဆွဲသို့ သွားရောက်လည်ပတ်ရာမှ ဆွဲသားများ ပြောစကား ဆိုစကားများကို ကြားရသည်။ ဆွဲသားများက

“ဒီတပ်ဖွဲ့ကတော့ စွန်မှာမဟုတ်ပါဘူး။ လူကလည်း နည်းတယ်။ လက်နက် ကလည်း အပြည့်အစုံ မရှိပြန်။ ယခင် တပ်ဖွဲ့တုန်းက လူ ၁၀၀ ကော် တယ်။ လက်နက်လည်း အပြည့်အစုံ ရှိတယ်။ ဒါတောင် ရန်သူလာရင်ထွက်ပြီးတာပဲ ဒီတပ်ကျတော့ ရန်သူလာရင် ဘယ်လိုလုပ်မလဲ။ စောင့်ကြည့်သေးတာပေါ့” ဟု ပြောဆိုနေကြကြောင်း ကျွန်တော့ ရဲဘော်များက ကျွန်တော့ကို ပြန်လာပြောပြီလေသည်။

ကျွန်တော်က ကျွန်တော့ရဲ့ ရဲဘော်များအား ယခုလို ပြန်ပြောပါသည်။ “ကိစ္စမရှိဘူး ဘယ်လိုပဲပြောပြော စိတ်အားကယ်စရာ မလိုပါ။ ငါတို့ လက်တွေ့နဲ့ ပြကြတာပေါ့”

လက်တွေ့ပြနိုင်ရေးအတွက် ကျွန်တော်တို့ ပြင်ဆင်မှု လုပ်ကြပါသည်။ ကျွန်တော့ရဲဘော်များအား ကတုတ်ကျင်း ကောင်းကောင်းတဲ့ဆိုင်းပါသည်။ ခိုင်ခိုင်ခဲ့ခဲ့ တည်ဆောက်သည်။ ဆက်သွယ်ရေး ပြောင်းကိုပါ တဲ့ပါသည်။ ကျွန်တော်တို့ ကတုတ်ကျင်း (၃)ခု တဲ့သည်။ ကတုတ်ကျင်း တစ်ကျင်း လျှင် သေနတ် (၃)လက်စီ ထားရှိသည်။ ကျွန်တော်တပ်ခွဲရုံးမှာလည်း သေနတ် (၃)လက်ထားသည်။ ကျွန်တော်ကိုယ်တိုင် သေနတ်ရှည်ကို မကိုင်ပါ။

အတိုက်လက်သာ ကိုင်သည်။ ခြောက်လုံးပြုးဖြစ်သည်။

ကျွန်တော်တို့ ဤစခန်းတွင် စခန်းချေနေထိုင်ပြီး နှစ်လအကြာတွင် ရန်သူဖောက်ပြန်ရေး စေတူးတို့အဖွဲ့ ကျွန်တော်တို့ကို လာရောက်တို့ကိုဆိုက် သည်။ ကျွန်တော်တို့ အပြင်းအထန် ခုခံတို့ကိုဆိုက်သည်။ တို့ကိုပွဲတစ်နာရီ ကျော်ကြာသည်။ ဤကရင်ဖောက်ပြန်ရေးများသည် ထိခိုက်ကျေဆုံးမှုများစွာ ဖြင့် ကစ်စွဲကလျား ဆုတ်ခွာသွားကြလေသည်။ ရန်သူထံမှ မဂ္ဂဇင်းများနှင့် ခဲယမ်းမီးကော်များကို ရရှိသည်။ ကျွန်တော်တို့တွင် ထိခိုက်ဒဏ်ရာရမူ လုံးဝ မရှိပါ။

ဤအချိန်ကစပြီး ရွာသားများက ကျွန်တော်တို့အပေါ် အယုံအကြည် ရှိလာသည်။ မိုးကျွေချိန်ရောက်သောအခါ ကျွန်တော်တို့က ဤကရင်ဖောက်ပြန် ရေးများကို 'ပတ်' ရွာတွင် သွားရောက် တို့ကိုဆိုက်သည်။ ဗိုလ်ကြီး စေကြားတပ် နှင့် ပူးပေါင်းပြီး သွားရောက်တို့ကိုဆိုက်ခြင်း ဖြစ်သည်။ ဤတို့ကိုပွဲတွင် ဖောက်ပြန်ရေးများ အကြီးအကျယ် ထိခိုက်ဒဏ်ရာရပြီး ထွက်ပြေးကုန်ကြ သည်။ ရန်သူထံမှ ကျွန်တော်တို့ လက်နက် အလက် (၃၀) ရသည်။ စက် သေနတ် (၂)လက် ပါသည်။ ရန်သူထံမှ သိမ်းပိုက်ရရှိသည့် လက်နက်များ ကို ကျွန်တော်တို့နှင့် ဗိုလ်ကြီးစေကြားတို့ အညီအမျှ ခွဲဝေကြသည်။

နောက်ပိုင်းတွင် နယ်မြေတိုးချေရေးအတွက် ကျွန်တော်တို့ လှည့်လည် တို့ကိုဆိုက်သည်။ 'နဘူး'မြို့နယ်အတွင်းတွင် ကျွန်တော်တို့ လှုပ်ရှားတို့ကိုဆို သည်။ 'နဘူး'ကိုလည်း ဝင်ရောက် တို့ကိုဆိုက်သည်။ ဤတို့ကိုပွဲတွင် စေဘာဦးကြီးကို သတ်ခဲ့သူ 'နိုင်အောင်ထွန်း' သေဆုံးသွားသည်။ ရန်သူထံမှ လက်နက် (၃)လက် ရရှိသည်။

ဤနေရာသည် ဥက္ကဋ္ဌ စေဘာဦးကြီး သေဆုံးသွားပြီးနောက်ပိုင်း ရန်သူ ဖဆပလ အစိုးရက အားလားစေးကို တာဝန်ပေးကာ ကရင့်တော်လှုန်ရေး ကို ဆန်ကျင်ရန်အတွက် လူစွဲပြီး သစ္စာရှိ ကရင်အဖွဲ့ကို ဖွဲ့စည်းစေသည်။ ငှင့်တို့ကို ရန်သူက လက်နက်အပြည့်အစုံ တပ်ဆင်ပေးသည်။ စုစုပေါင်း လက်နက် (၂၀၀)ခန့် ရှိသည်။

ဤဖောက်ပြန်ရေး 'သစ္စာရှိကရင်' တို့ကို ဦးစီးကွပ်ကဲကြသူများမှာ နိုင်အောင်ထွန်းနှင့် အားလားစေးတို့ ဖြစ်ကြသည်။ 'တို့ကော့ကိုး' ရွာကို အခြေခံ ထားသည်။ ဤဖောက်ပြန်ရေးများကို ကျွန်တော်တို့က တစ်ဖက်တွင် တို့က်ရင်း

အခြားတစ်ဖက်တွင် သူတိုကို ပြန်စည်းရုံးသည်။ ထိုးဆွားရွှာမှာမူ မောင်အဲကြီးစီးသည်။

ကျွန်တော်က မောင်အဲဆီ စာရေးသည်။ ကျွန်တော်တို့ဆီ ပြန်လာရန် တိုက်တွန်းသည်။ သူ ကျွန်တော်ကို စာပြန်ပါသည်။ သူ အမှားလုပ်ခဲ့သည် အတွက် ဥက္ကဋ္ဌဗြို့ စောဘုံးကြီး ကျဆုံးခဲ့ပြီး ထို့ကြောင့် သူ မပြန်ရတော့ပါ။ ကျွန်တော် နောက်ထပ် စာတစ်စောင် မောင်အဲဆီ ရေးပါသည်။ ကျွန်တော် က ယခုလို ...

"မောင်အဲ... ငါတို့ အခု စစ်တိုက်တာ စောဘုံးကြီး တစ်ယောက် တည်းအတွက် မဟုတ်ပါ။ တစ်မျိုးသားလုံးအတွက် တိုက်တာဖြစ်တယ် ပြန်လာပါ။ ဥက္ကဋ္ဌဗြို့ စောဘုံးကြီးသေပြီး ဖြစ်ပေမဲ့ မင်းတို့အမှားကို မြင်ပြီး နောင်တရကာ အမှားကို ဝန်ခံရင် ပြီးတာပဲ"

နောက်ဆုံး မောင်အဲသည် ကျွန်တော်တို့ထံ ပြန်လာပြီး လက်နက်ချ သည်။ သူတို့အားလုံး အယောက် (၃၀) နှစ်သည်။ လက်နက်များလည်း ပါလာသည်။ အခုလို့ လက်နက်ချလာကြသောကြောင့် သူတို့ကို ကျွန်တော်တို့က ရွှေးချယ်ခွင့်ပေးထားပါသည်။ တော်လှန်ရေး ဆက်လုပ်ချင်သူများကို လုပ်ခွင့်ပေးသည်။ မလုပ်လိုပါက ဒီမိတွင်အေးအေးအေးအေး ပြန်နေနိုင်သည်။ အများစုက ထွက်ပါသည်။ ဒီမ်ကိုပြန်ပြီး လူထုတစ်ယောက်အဖြစ် နေထိုင်ကြသည်။ တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်လာသူ အနည်းစု ဖြစ်ပါသည်။

ယခုကုံးသို့ ကျွန်တော်တို့ လှည့်လည်တိုက်ခိုက်ပြီး 'နိမြို့' တွင် ယာယိစခန်းချနေသည် အချိန်မှာ 'ဖောက်ပြန်ရေး သစ္စာရှိ ကရင်' များသည် ရန်သူကို အကြောင်းကြားပြီး ရန်သူနဲ့အတူ ကျွန်တော်တို့ကို လာရောက် တိုက်ခိုက်ကြသည်။ သို့ရာတွင် ကျွန်တော်တို့ကို အနိုင်မတိုက်နိုင်ပါ။ ဤတိုက်ပွဲတွင် ရန်သူ (၈)ယောက် သေဆုံးပြီး (၉)ယောက် ၁၅၈ရာရရှိသွားသည်။ ရန်သူသည် သေကြောက်ရာရမူ များပြားသဖြင့် စိတ်ဓာတ်များ တရှုန်ထိုး ကျဆင်းသွားကြလေသည်။

### 'နဘူး' တိုက်ပွဲ၏ အောင်မြင်မှု

နောက်ပိုင်း ကျွန်တော်တို့သည် 'နဘူး'တွင် သွားရောက်နေရာယူကြသည်။ ခံကတုတ်များကို ကောင်းမွန်ခိုင်ခဲ့စွာ တည်ဆောက်ပြီး ကျွန်တော်တို့

စခန်းချေနေထိုင်သည်။ ကျွန်တော်တို့ ယခုကဲ့သို့ နေထိုင်ရာ (၁၀)ရက်ခန်း အကြာ  
တွင် ရန်သူတပ်ရင်း (၇)တပ်ဖွဲ့က ကျွန်တော်တို့ကို လာရောက်  
တိုက်ခိုက်လေတော့သည်။ ကျွန်တော်တို့လည်း ရန်သူကို ပြင်းပြင်းထန်ထန်  
ပြန်လည်ခုခံတိုက်ခိုက်လေတော့သည်။ တစ်နေ့လုံး တိုက်ပွဲဖြစ်ပွားခဲ့သည်။  
ရန်သူက ကျွန်တော်တို့နေရာကို သိမ်းပိုက်ရန် ကြိုးစားသည်။ သို့သော် ရန်သူ  
တက်၍မရပါ။ ရန်သူသည် ကျွန်တော်တို့ကို မတိုက်နိုင်သဖြင့် နောက်ဆုတ်  
လိုက်သည်။ 'နိုက္ခိတေး' ရွာတွင် ရန်သူသည် ကိုယ်ရှိန်သတ်အနားယူသည်။

**ဤနားတိုက်ပွဲတွင် ကျွန်တော်တို့မှာ အင်အား (၅၀)သာ ရှိသည်။**  
ရန်သူက တပ်ခွဲအင်အား အပြည့်ဖြစ်သည်။ လူ ၁၀၀ ကျော်ပါသည်။ ရန်သူ  
က အကြိုတ်အနယ် ထိုးစစ်ဆင် တိုက်ခိုက်ပါသည်။ သို့သော် ကျွန်တော်တို့ကို  
အနိုင်မတိုက်နိုင်ပါ။

**ညနေ (၄)နာရီထိုးချိန် ရောက်သောအခါ ကျွန်တော်တို့ထဲက လူ**  
(၁၀) ယောက်ကို ရွှေးထဲတ်ကာ လျှို့ဝှက်စွာ တိုက်ပွဲခွင့်မှ ထွက်ခွာစေသည်။  
'နိုတဪပွဲ'ကို စေလွှာတ်လိုက်သည်။ ထိုမှုတစ်ဆင့် ရန်သူကို နောက်ကျောကနေ  
လှည့်ပတ်ပြီး တိုက်ရန်အတွက် ဖြစ်သည်။ ကျွန်တော်တို့ ဤရဲဘော် (၁၀)ဦး  
သည် ထွက်ခွာသွားပြီးနောက် 'နိုတဪပွဲ'ကို ရောက်သောအခါ 'ကဆောဝါး'  
တပ်မဟာမှ တပ်ဖွဲ့ယောက်တပ်ဖွဲ့ အင်အား (၁၀)ယောက်ခန့်နှင့် တွေ့ဆုံးသည်။

**ဤတပ်ဖွဲ့နှစ်ဖွဲ့တို့သည် ပူးပေါင်းလိုက်ကြပြီး စစ်အင်အား (၂၀)ခန့်**  
ရှိလာသည်။ ရှင်းတို့သည် လှည့်ပတ်ကာ ရန်သူ နောက်ကျောဘက်မှ နေ၍  
လျှပ်တစ်ပြက် ဝင်ရောက်တိုက်ခိုက်လေသည်။

**ရန်သူသည် မမျှော်လင့်ဘဲ ဤကဲ့သို့ အတိုက်ခံလိုက်ရသဖြင့်**  
ဘာလုပ်ရမှန်း မသိ ဖြစ်လာသည်။ ထိုကြောင့် ရန်သူတပ်မှာ ပြီကွဲသွားကာ  
ဦးတည်ရာ ထွက်ပြီးကြတော့သည်။ ရန်သူထံမှ ကျွန်တော်တို့ ခဲယမ်းမီး  
ကျောက်၊ စိန်ပြောင်းကျည် (၃၀) အပါအဝင် ကျည် (၃,၀၀၀)ကျော်ကို သိမ်းပိုက်  
ရရှိသည်။ စိန်ပြောင်းလက်နက်ကြီး၏ ပြောင်းကိုလည်း ရရှိလိုက်သည်။ သို့ရာ  
တွင် စိန်ပြောင်း၏ အောက်ခြေအံကိုမှု မရလိုက်ပေ။ ရန်သူ၏ တပ်ကြော်  
တစ်ဦးနှင့် စစ်သားတစ်ဦးတို့၏ အလောင်းသည် စစ်မြေပြင်တွင် ကျွန်ရစ်ခဲ့  
သည်။ ဤကဲ့သို့ ရန်သူကို ကျွန်တော်တို့ အနိုင်တိုက်ခိုက်သဖြင့် စောဘူးကြီးကို  
လုပ်ကြုံသတ်ဖြတ်ခဲ့သည့် ဖောက်ပြန်ရေးသမားတို့သည် တစ်သုတေသန်းတစ်သုတေ

ကျွန်တော်တို့ထဲ ပြန်လာ လက်နက်ချကာ ကျွန်တော်တို့နှင့် ပူးပေါင်းလေသည်။

ထို့ကြောင့် ကျွန်တော်တို့ တပ်ခွဲလည်း အင်အားများလာသည်။ အင်အား (၁၇၀) အထိ ဖြစ်လာသည်။ ဤတပ်ခွဲကို စွဲ့ဝင်ကာ လက်နက် (၂၅)လက်သာ ရှိခဲ့ရာမှ ယခုဆိုလျှင် လူတိုင်းစေ လက်နက် (၁၇၀)ကို တပ်ဆင် နိုင်ပြီး ဖြစ်သည်။ ရန်သူတိုက်ရာတွင် လူထု၏ အားပေးကူညီမှု ပါဝင်ခြင်း ကြောင့်လည်း ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်ခံယူချက်မှာ တော်လှန်ရေးလုပ်ရာတွင် မကောင်းမှု မှန်သမျှ တရားမျှတမှု မရှိသည့် အရာမှန်သမျှ ဆန့်ကျင်သွားရန် ဖြစ်သည်။ လူထုဆန့်ကျင်ရေး လုပ်ရပ်များကို လုံးဝရှောင်ကြည်ရမည်။ တပ်ထဲ တွင် စည်းကမ်းချိုးဖောက်သူ၊ လူထုဆန့်ကျင်ရေး အမှား ကျူးလွန်သူများကို ကျွန်တော် ပြတ်ပြတ်သားသား အရေးယူခဲ့သည်။ သတ်စရာ ရှိလျှင်လည်း သတ်ပါသည်။ ကျွန်တော်သည် ရွာတစ်ရွာကို ရောက်တိုင်း ရွာလူကြီးနှင့် တွေ့ဆုံးနေ့သည်။ ပြဿနာများကို ကူညီဖြေရှင်းပေးသည်။ ဤနည်းဖြင့် ကျေးရွာလူထု၏ ယဉ်ကြည်လေးစားမှုကို ကျွန်တော်တို့ ရယူခဲ့ခြင်း ဖြစ်သည်။

\* \* \*

(၆)

## မြတ်စီးပလိန်း၏ အာပွန်လူထုအပေါ် နည်းမျိုးစုံ ပိန္ဒိယာနိုင်ကျင့်မှု

၁၉၅၄-၅၅ ခုနှစ်အတွင်းမှာ ဖြစ်သည်။ ကျွန်တော်သည် အေးအခရိုင်တွင် တာဝန်ကျသဖြင့် ဤခရိုင်အတွင်းမှာပင် လူညွှန်လည် သွားလာကာ ရန်သူအား ပြောက်ကျားစစ်ပွဲဖြင့် တိုက်ခိုက်လျက် ရှိသည်။ ကျွန်တော်တို့သည် ကော့ကရိတ် မြှေတိ ကားလမ်းတွင် ဖြစ်ရေး၊ ထိလုံနှင့် လိုင်းပွဲ ကားလမ်းတွင် ဖြစ်ရေး၊ ပြောက်ကျားကြီး၊ ပြောက်ကျားလတ်၊ ပြောက်ကျားငယ် တိုက်ပွဲများကို ဆင်နဲ့ကြသည်။ အာပွန်၊ ကမမောင်း ကားလမ်းသို့လည်း သွားရောက် တိုက်ခိုက်ပါသည်။

ကျွန်တော်တို့ ရန်သူကို ကော့ကရိတ်၊ မြှေတိကားလမ်း၊ အလယ်ပိုလ်တဲ့တွင် တိုက်ခိုက်သည့်အခါ ရန်သူသေနတ် သုံးလက် သိမ်းပိုက်ရရှိသည်။ ‘လမ်းခွဲ’ တိုက်ပွဲတွင် ရန်သူလက်နတ် (၂၁) လက် သိမ်းပိုက်ရရှိပြန်ပါသည်။

စစ်မြေပြင်မှာပင် ကျွန်တော်သည် ရန်သူလက်နက်၊ ကိုယ်လက်နက် ဖြစ်လာရေးကို ဆောင်ရွက်သည်။ ရန်သူလက်နက်များကိုလည်း ဤနည်းဖြင့် သိမ်းပိုက်ရရှိသဖြင့် ကျွန်တော်ကိုင်သည့် တပ်ဖွဲ့သည် တဖြည်းဖြည်းချင်း ကြီးထွားလာသည်။ စစ်သားအရည်အတွက်

တိုးများလာသည်။ လက်နက်အပြည့်အစုံ တပ်ဆင်နိုင်သည် ထိလိုကားလမ်းပေါ်  
တွင် ကျွန်တော်တို့ ဆင်နဲ့သည့် တိုက်ပွဲမှာ ရန်သူလက်နက် (၁၃)လက်  
သိမ်းပိုက်ရရှိပါသည်။

ဤကဲ့သို့ ကျွန်တော်တို့ လိုက်လဲတိုက်ခိုက်နေစဉ် ဟာပွန်ခရှိနိုင်ထဲမှာမူ  
ဗိုလ်စီးပလိန်းတို့ တပ်သည် ဗိုလ်ကျေရမ်းကားလျက် ရှိနေသည်။ ဗိုလ်စီးပလိန်း  
သည် သူလူများကို ယွန်းစလင်းမြစ်ကြောင်း တစ်လျောက်တွင် ချထားကာ  
ပြည်သူလူထူးအပေါ် ဗိုလ်ကျေရမ်းကားလျက် ရှိသည်။ ယွန်းစလင်းမြစ်  
တစ်လျောက်ရှိ ကျေးရွာများအပေါ်ထင်သလို အနိုင်ကျင့် လုယက်လျက် ရှိ  
သည်။ ထိုကြောင့် ရွာသူရွာသား ပြည်သူလူလူထူးမှာမူ မခံမရပ်နိုင်ဘဲ  
အလွန်ငြိုး တွားလျက် ရှိသည်။ စီးပလိန်းသည် ရွာသားများ၏ ကြက်၊ ဝက်၊  
ဘဲများကို ပိုက်ဆံမပေးဘဲ အလကား လုယက်ယူငွေစားသောက်ရှုံးမက ကျွဲ့  
နွားများအထိ လုယက်ယူငွေကြသည်။ မယ်ညျှထား အုံသောထာ ရွာမှုစပြီး  
ကမမောင်း၊ ဘော်သို့ထာနှင့် ထိုးဖို့ခိုး ကျေးရွာများအထိ စီးပလိန်းတပ်များ  
သည် ရွာသားများအပေါ် ထင်သလိုကြကာ အနိုင်ကျင့် လုယက်စားသောက်  
နေသည်။ အလကား လုယက်ယူငွေ စားသောက်ရှုံးမကပေါ် ရွာသားများ၏  
ကျွဲ့နွားများကို လုယူသိမ်းပိုက်ကာ ရွာသားများအား နယ်စပ်သို့ မောင်းသွားစေ  
ပြီး ပြည်ပနိုင်ငံသို့ ရောင်းစားစေသည်။ ရရှိသည့် ပိုက်ဆံများကို ရွာသားများ  
အား တစ်ပြားတစ်ကျင့်မျှ မပေးဘဲ အားလုံး သိမ်းယူလိုက်ကြသည်။

စီးပလိန်း၏ လုပ်ရပ်များကြောင့် ပြည်သူလူလူထူးတို့သည် အကြီးအ  
ကျယ် ဒုက္ခရောက်လျက် ရှိသည်။ ဤကဲ့သို့ ဖြစ်ပျက်နေသည်ကို ရန်သူဘက်မှ  
သိရှိသွားသည်။ ရန်သူသည် ဤအခြေအနေကို အမြတ်ထူတ်လေတော့သည်။  
ရန်သူသည် စီးပလိန်းတပ်များအား ပြန်လည်တိုက်ခိုက်ရန် ကျေးရွာလူလူအား  
လက်နက်ထူတ်ပေးလေသည်။ စီးပလိန်းတပ်ကို တိုက်ခိုက်ရှုံးမက၊ ကော်သူးလေ  
အား ပြန်လည်ဆန့်ကျင့်တိုက်ခိုက်ရေးအတွက် ဖြစ်ပါသည်။ ထိုကြောင့်  
ဗိုလ်ကြီး 'သတ်တော့'နှင့် ဗိုလ်ကြီး 'စောဆက်' တို့သည် ယွန်းစလင်းမြစ်ကမ်း  
တစ်လျောက် နယ်မြတ်တွင် စည်းရုံးရေးဆင်းရာ၌ လူထူက လိုက်လဲပစ်ခတ်သ  
ဖြင့် ငှုံးတို့ ထွက်ပြီးလာကြရသည်။ စီးပလိန်း၏ ရမ်းကားမှာ လူထူအပေါ်  
ဗိုလ်ကျေအနိုင်ကျင့်မှုကြောင့် ဤနယ်မြတ်ကို ကရင်တော်လှန်ရေးမှ ကိုင်တွယ်၍  
မရတော့ချေ။

ထိအချိန်တွင် ဟပွန်ခရိုင်ဥက္ကာဌဗျာ ပို့ဖူးဆားး ဖြစ်သည်။ သူ လည်း ယခုကဲ့သို့ ဖြစ်လာနေသည်ကို ဘာမျှမတတ်နိုင်ဘဲ လက်ပိုက်ကြည့် နေရသည်။ ထိုကြောင့် ဖူးဆားးနှင့် ဆရာလင်းကွန်တို့ နှစ်ယောက်က ယခုကဲ့သို့ ကျွန်တော်ထံ စာရေးအကြောင်းကြားလာပါသည်။

“မိုလ်ကြီးစောဘိုမြဲ ခင်ဗျား . . .

ခင်ဗျားရဲ့ နယ်မြေအတွင်းရှိ ပြည်သူလူထများကို မစောင့်ရှောက် တော့သူးလား။ အည်သည်တပ်များက ကျွန်တော်တို့ နယ်မြေအတွင်း ရောက်ရှိ လာပြီး ကျွန်တော်တို့ရဲ့ ပြည်သူတွေကို နည်းမျိုးစုံ နိုင်စက်နေပါတယ်။ ခင်ဗျား ကိုယ့်မွေးရပ်မြေမှ ပြည်သူတွေကို ပြန်လည်ပြီး စောင့်ရှောက်လှည့်ပါပြီး”

ဤစာကို ရရှိသောအခါ ဟပွန်ခရိုင်အတွင်း ပြန်ပြီး စစ်တိုက်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်အခါတွင် ကျွန်တော်တို့ ပဟိုစစ်ငှာန ချုပ် (GHQ)မှာ ‘ထိုဖိုးပါဒ်’ ရွာ၍ပင် ရှိသည်။ ကျွန်တော်သည် မိုလ်ချုပ်မင်း မောင်ကို ‘ထိုဝိုးဒ်’ ရွာ၍ သွားရောက်တွေ့ဆုံးကာ ဟပွန်ခရိုင်အတွင်း ပြန်ပြီး အလုပ်လုပ်ရန် ခွင့်ပန်လေသည်။

ထိုအခါ မိုလ်ချုပ်မင်းမောင်က . . .

“ကောင်းပါပြီ။ ခင်ဗျား ယွန်းစလင်းမြစ်ကမ်းနံဘေး နယ်မြေမှာပဲ စခန်းချေနေရာယူရင် ကောင်းမယ်” ဟု ပြောသည်။ ထိုကြောင့် ကျွန်တော်လည်း ချက်ချင်းပင် ဟပွန်ခရိုင်အတွင်းသို့ ကျွန်တော်တပ်ကို ရွှေ့ပြောင်းစေသည်။

(၇)

## ဟာပွန်ခရိုင်အတွင်း ပထမဦးဆုံးအကြိမ် ရန်သူချေမှန်းရေး တိုက်ပွဲဆင့်စွဲခြင်း

ကျွန်တော် ပိုလ်ချုပ်မင်းမောင်ကို သွားရောက်တွေ့ဆုံးပြီးနောက်  
ကျွန်တော်နှင့် ကျွန်တော်တပ်ဖွဲ့တို့သည် ချက်ချင်းပြောင်းရွှေ့ပါသည်။  
ကျွန်တော်တို့သည် တာဟိုးလိုက္ခာသို့ ညနေ (၄)နာရီအချိန်တွင် ရောက်ရှိသည်။  
ကျွန်တော်တို့ ရောက်ပြီး မကြာပါ။ ရန်သူတပ်တစ်တပ် 'လောဖလပ်ထာ' ရွာတွင်  
ရောက်လာကြောင်း သတင်းရရှိသည်။ သတင်းအရ ဤရန်သူတပ်ဖွဲ့ သည်  
ယခုည် 'လောဖလပ်ထာ' ရွာ၌ပင် အိပ်ကြေသည်ဟု သိရှိရသည်။

ဤရန်သူတပ်အား ရွာထဲမှာပင် သွားရောက် ပစ်ခတ်ရန် ကျွန်တော်  
ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ရွာလူကြီးက ကျွန်တော်ကို တားမြစ်ကာ အခုလို  
ပြောပါသည်။

"ရွာထဲမှာတော့ သွားမပစ်ပါနဲ့ ဒီရန်သူတပ်ဖွဲ့ဟာ မနက်ဖြန် ရွာကို  
သွားလိမ့်မယ်။ ဒါကြောင့် မင်းတို့ လမ်းမှာပဲ စောင့်ပစ်ရင် ပိုပြီးကောင်း ပါလိမ့်  
မယ်"

ရွာလူကြီး၏ အကြံပေးချက်ကို ကျွန်တော်တို့ လက်ခံလိုက်သည်။  
ကျွန်တော် အချိန်ဆိုင်းမနေတော့ပါ။ ချက်ချင်းပင် ရန်သူလာမည့်လမ်းကို  
ကျွန်တော်တို့ သွားရောက်လေ့လာသည်။ ဤလမ်းတွင် လမ်းပေါ်တည့်တည့်

လမ်းခုလပ် တစ်နေရာတွင် လယ်ကွက်တစ်ခု ရှိသည်ကို တွေ့ရသည်။ လယ်ကွက်မှာ အရှည် ကိုက် (၂၀၀)ခန့် ရှိသည်။ ဤလယ်ကွက်၏ ဘေးပတ် ပတ်လည်မှာ ချွဲနှုတ်ပေါင်းများဖြင့် ဖုံးကွယ်လျက် ရှိသည်ကို တွေ့ရသည်။

ဤလယ်ကွက်နေရာ၌ပင် ရန်သူအား စောင့်ပစ်ရန် ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြသည်။ ထိုအခါ ဗုံးလေးလုံးဆက် မြေပဒေသာဖုံးကို လယ်ကွက် အလယ်တည့်တည့် လမ်းပေါ်တွင် ကျွန်တော်တို့ ထောင်လိုက်သည်။ ငှါးနောက် လယ်ကွက်ဘေးပတ်ပတ်လည်၌ ချုပ်များတွင် ကျွန်တော်တို့ ရဲဘော်များသည် ကင်းပုံးဝပ်ကာ ရန်သူကို စောင့်နေကြသည်။

မိုးလင်းလာသောအခါ မော်လင့်သည့်အတိုင်း ရန်သူတပ်ဖွဲ့သည် ရောက်ရှိလာသည်။ ရန်သူဖုံးလိုလ်သည် ဤလယ်ကွက်ကို တွေ့သောအခါ တစ်ခါ တည်း မဖြတ်ပါ။ ပထမဥုံးဆုံး လူ(၄)ယောက်ကို ဖြတ်စေသည်။ ကျွန်လူများ သည် လယ်ကွက်အစတွင် စောင့်ကြည့်နေကြသည်။ အရပ်သား လမ်းပြတစ်ဦး အပါအဝင် ယင်းလူ (၄)ယောက်သည် လယ်ကွက်ကို လမ်းကြောင်း အတိုင်း ကျော်ဖြတ်ရန် လျှောက်လာကြလေသည်။

ဤလူ (၄)ယောက်သည် ကျွန်တော်တို့ ထောင်ထားသည့် ပဒေသာဖုံး နေရာသို့ ရောက်ရှိကြသောအခါ ကျွန်တော်တို့သည် ဗုံးများကို ဖောက်ခွဲလိုက် သည်။ ဤလူ (၄)ယောက်သည် ပွဲချင်းပြီး သေဆုံးကုန်သည်။

ဤကဲ့သို့ ဖြစ်သော်လည်း ကျွန်တော်တို့အားလုံး တိတ်ဆိတ်စွာ ဆက်၍ နေကြသည်။ ဘာသံမျှ ထွက်မပေါ်လာပေါ်။ ဤကဲ့သို့ တိတ်ဆိတ်စွာ နေကြရာတွင် (၅)မိနစ်ခန့် ကြောသောအချိန်တွင် ရန်သူစစ်ပိုလ်သည် ကျယ်လောင်သည် အသံဖြင့် ငှါး၏ တပ်ဖွဲ့ကို ယခုကဲ့သို့ အမိန့်ပေးလေသည်။

“ပြောက်ကျားပဲ... ပြောက်ကျားပဲ... တက်တက်”

ထိုအခါ ရန်သူကြေးစားတပ်များသည် မဆင်ခြင်ဘဲ စုပြုကာ လယ်ကွက်ထဲသို့ ဝင်ရောက်ကြလေသည်။ ရန်သူအားလုံးသည် ကွင်းထဲ၌ စုပြုရောက်သွားသည့်အခါ ကျွန်တော်သည် ကျွန်တော်တို့ ရဲဘော်များကို ဤရန်သူများ အား စုပြုပြီး တရာဝပ် ပစ်ခတ်ရန် အမိန့်ပေးလေတော့သည်။

သေနတ်သံများသည် သုံးဖက် သုံးတန် ထွက်လာပြီး ရန်သူစစ်သား များ ရှိရာသို့ စုပြုရောက်ရှိလေသည်။ ရန်သူသည် ဘာမျှ မတတ်နိုင်တော့ချော်။ ရန်သူများသည် အလောင်းချင်းထပ်ကာ လယ်ကွက်ထဲတွင် အတုံးအရုံး သေကုန်

သည်။ ရန်သူစစ်သားအခါး၊ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့သည်။ သို့သော အနည်းစုဖြစ်သည်။ အများစုများ လယ်ကွေးထံ့ပင် သေဆုံးကုန်သည်။ ကျွန်တော် တို့ စစ်မြေပြင်ကို ရှင်းလင်းသောအခါ အောက်ပါအတိုင်း တွေ့ရသည်။

ရန်သူအလောင်း (၆၀)ကို ရရှိသည်။ နောက်ပိုင်းတွင် ရန်သူစစ်သား (၃၀)ခန့် လွတ်မြောက်ထွက်ပြေးနိုင်ခဲ့ကြောင်း သိရှိရသည်။ သေဆုံးသည့် ရန်သူများထံမှ လက်နက်အားလုံးကို ကျွန်တော်တို့ သိမ်းပိုက်ရရှိခဲ့သည်။

ဤတိုက်ပွဲတွင် ရန်သူထံမှ သိမ်းပိုက်ရရှိသည့် လက်နက်စုစုပေါင်း (၅၅) လက် ဖြစ်သည်။ ခဲယမ်းမီးကော် အမြောက်အမြားကိုလည်း သိမ်းပိုက် ရရှိပါသည်။ ရရှိသည့် လက်နက်များထဲတွင် (၃)လက်မ စိန်ပြောင်း၏ ခြေထိုင် နှင့် ဖင်ခု ပါဝင်သည်။ သေနတ်ပြောင်းကိုမူ ကျွန်တော်တို့ မရလိုက်ပေ။ လွတ်မြောက် ထွက်ပြေးနိုင်ခဲ့သည့် ရန်သူစစ်သား တစ်ယောက်ယောက်က ယူဆောင်သွားခြင်း ဖြစ်နိုင်သည်။ စိန်ပြောင်းဆန် ၃၈ လုံးကိုလည်း ရရှိသည်။

ဤချေမှန်းရေး စစ်ပွဲ ပြီးဆုံးသည်နောက်ပိုင်း ဤခရိုင်အတွင်း ရန်သူ တပ် လူပ်ရှားမူ လျှော့နည်းလာတော့သည်။ ထိုကြောင့် ကျွန်တော်တို့သည် ရန်သူနောက်ကို လိုက်ပြီး ရန်သူလက်နက်ကို ကိုင်ကြသည့် ရွှာသားများအား စတင်စည်းရုံးလေသည်။ ထိုရွှာသားများအား ယခုကဲ့သို့ စာရေးပေးပါသည်။

“ပိုလ်စီးပလိန်းက ခင်ဗျားတိုကို ပိုလ်ကျအနိုင်ကျင့်တာကို သိရှိရတဲ့ အတွက် ကျွန်တော် စိတ်မကောင်းပါ။ ဒါကြောင့် ကျွန်တော် အခု ဒီခရိုင်ကို ပြန်လာခဲ့ရခြင်း ဖြစ်တယ်။ ကျွန်တော်တို့ ပြန်လာရတဲ့ အကြောင်းရင်းမှာ ခင်ဗျားတိုကို ပြန်၍ ကာကွယ်စေနေရောက်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ ကျွန်တော်တို့ဆိုကို ပြန်လာကြပါ။ ရန်သူနဲ့ ပူးပေါင်း ဆောင်ရွက်တာ မလုပ်ပါနဲ့တော့”

သူတို့သည် ကျွန်တော်ကို စာပြန်ပါသည်။ သို့ရာတွင် ယခုကဲ့သို့ ရေးပါသည်။

“ကျွန်တော်တို့ချည်း လက်နက်မဲ့ ပြန်လာရင်တော့ ပြန်ရဲပါတယ်။ သေနတ်ကိုပါ ယူလာဖို့ဆိုရင် ကျွန်တော်တို့ မလုပ်ရပါ။ ဒါကို လုပ်ရင် ရန်သူ က ကျွန်တော်တို့ မိသားစုများကို အကျပ်ကိုင်လိမ့်မယ်။ သတ်ဖြတ်တာတော် လုပ်နိုင်ပါတယ် သူတို့ရဲ့ နာမည်တွေကို ရန်သူက ယူထားပြီးဖြစ်တယ်”

သူတို့တာကို ကျွန်တော် ရရှိသောအခါ ယခုကဲ့သို့ ကျွန်တော် စဉ်းစား

မိပါသည်။ ဤလူများသည် ရန်သူထံမှ ထွက်ခွာလာရင် တော်လောက်ပါပြီ။ ငှင်းတို့သည် ရန်သူအင်အား မဖြစ်ရေးသာ အမိကဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ငှင်းတို့ကို ယခုကဲ့သို့ ချက်ချင်းအကြောင်းကြားပြန်ပါသည်။

“ပြန်သာ ပြန်လာပါ သေနတ်မပါလည်း ကိစ္စမရှိပါ”

သူတို့အားလုံး ပြန်လာကြပြီး ကော်သူးလေအင်အား ဖြစ်လာတော့

သည်။

\* \* \*

(၈)

## ရန်သူလက်နက် ကိုယ့်လက်နက်

ကျွန်တော်တို့ ဟပွန်ခရိုင်တွင် တစ်နှစ်ပတ်လုံး လူပ်ရှားခဲ့စဉ် ကျွန်တော်တို့၏ တပ်ဖွဲ့ဌာနချုပ်ကို 'လောဖလပ်ထာ'၌ပင် ထားရှုပါသည်။ ရန်သူများကို ဟပွန်၊ ကမမောင်းကားလမ်းတစ်လျှောက်တွင် လိုက်လဲချေမှုန်းပါသည်။

'ခူလာခီး'တွင် ကျွန်တော်တို့ ရန်သူကို အောင့်ပစ်ရာ၌ ရန်သူမြင်း (၃)ကောင်နှင့် သေနတ် (၅)လက်ကို သိမ်းပိုက်ရရှုပါသည်။ ကျွန်တော်တို့သည် ရန်သူကို 'တဟီးလူ' ကြိုးပိုင်းမှာလည်း အောင့်ပစ်ခဲ့သည်။ ဤတိုက်ဖွဲ့တွင် ရန်သူစစ်ပိုလ် စီးဖရေး အပါအဝင် ရန်သူကြေးသားစစ်သား စုစုပေါင်း (၁၅) ယောက် သေဆုံးခဲ့သည်။ စီးဖရေးသည် ကရင်တစ်ယောက်ဖြစ်သည်။ ရန်သူ ထမ့် လက်နက် (၉၁၅)လက်ကို သိမ်းပိုက်ရရှုလေသည်။

ကျွန်တော်တို့သည် ရန်သူအား လိုက်လဲတိုက်ခိုက်ရာတွင် ရန်သူကို နားခွင့်မပြုဘဲ ရန်သူရှုရာ အရပ်တိုင်း ကျွန်တော်တို့ သွားရောက် တိုက်ခိုက် သည်။ ရန်သူ၏ ထိခိုက်ဒဏ်ရာရမူလည်း များပြားလွန်းသဖြင့် ကျွန်တော်တို့နှင့် မရင်ဆိုင် လိုတော့ပေါ်။ ကျွန်တော်တို့ထဲ လူလွှတ်ပြီး လျှို့ဝှက်ဆက်သွယ်လာသည်။ ကျွန်တော်ကိုယ်တိုင် ရန်သူလူကို 'အားလို့' တောထဲ၌ သွားရောက် တွေ့ဆုံး သည်။ လာရောက် ဆက်သွယ်သည့် ရန်သူများက ကျွန်တော်တို့အား အခုလို ပြောပါသည်။

"ကျွန်တော်တို့ကို မပစ်ပါနဲ့၊ ကျွန်တော်တို့ကို မိုင်းမထောင်ပါနဲ့ ကျွန်တော်တို့လည်း ခင်ဗျားတို့ကို မလုပ်ဘူး ခင်ဗျားတို့ကို ကျဉ်ဆန်ရောင်းပေးပါ မယ်" ဆို၍ ကျွန်တော်တို့ လက်ခံလိုက်သည်။ သူတို့ကလည်း ကျွန်တော်တို့ကို ကျဉ်ဆန် အများအပြား ရောင်းပေးပါသည်။ ရန်သူစစ်တပ်အသစ် ရောက်လာ ပါလျှင်သူတို့က ကျွန်တော်တို့ကို အသိပေး အကြောင်းကြားသည်။ ထိုတပ် အား သွားရောက်တိုက်ခိုက်ရန် ပြောသည်။ ငှင်းတို့ လာရောင်းပေးသည့် ကျဉ်ဆန် စုစုပေါင်းမှာ သုံးသောင်းကျော်ရှိ၍ များလွန်းသဖြင့် ကျွန်တော်တို့ ဝယ်ရန် ပိုက်ဆုံး မတတ်နိုင်တော့ပါ။

နောက်ပိုင်း ကျွန်တော် တပ်မဟာ (၁) တပ်မဟာမှုး ပို့လိုစိုးကို အကြောင်းကြားပါသည်။ သူလည်း ဤကျဉ်များကို ဝယ်ပါသည်။ ဤကဲ့သို့ ကျွန်တော်တို့ထံ ကျဉ်ဆန်ကို လာရောင်းပေးသည့် ရန်သူတပ်ရင်းမှာ လှုပ်ရှား တပ်ရင်း အမှတ် (၉)ပောင် ဖြစ်သည်။

ကျဉ်ဆန်များကို နှီးရောင်းပေးသည့် ရန်သူတပ်ရင်းသည် ငှင်းတို့ အတွင်း နားလည်မှု ယူကာ ဝေတားမျှစား လုပ်ကြသူများ ဖြစ်သည်။ တပ်ရင်းမှုး အပါအဝင် ဤကဲ့သို့ လုပ်ခြင်းပောင် ဖြစ်သည်။

နောက်ပိုင်းတွင် အထက်မှုနော်၍ တပ်ရင်းအား လာရောက် စစ်ဆေး ရန် ဖြစ်လာသည်။ ဤကဲ့သို့ လာရောက် စစ်ဆေးပါက ပြုခဲ့သမျှ အပြစ်များ ပေါ်သွားတော့မည်ဖြစ်၍ ဤတပ်ရင်းသည် အပြစ်မှ ရောင်ကွင်းနှင့်ရန်အတွက် ငှင်းတို့ထဲမှ လူ(၅)ယောက်ကို ထွက်ပြေးစေသည်။ သူတို့ကို ကျွန်တော်တို့ထံ လာရောက်လက်နက်ချေစေသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် ရှိသမျှ အပြစ်များ ကို ဤလူ (၅)ယောက်အပေါ် ပုံချရန် ဖြစ်သည်။ ဤနည်းဖြင့် ငှင်းတို့ တပ်ရင်းသည် အပြစ်မှ လုံးဝ ရောင်ကွင်းနှင့်လေတော့သည်။

ဤအဖြစ်အပျက်များ ပြီးဆုံးသည့်နောက် ကျွန်တော်တို့ တပ်ဖွဲ့သည် ရန်သူကို 'ကဟီးလူ' ဤပိုင်းတွင် စောင့်ပစ်သည်။ တက်လာသည့် ရန်သူမှာ 'ဂို့ခါးတပ်' တပ်ရင်း (၄)' ဖြစ်သည်။ ဤတိုက်ပွဲတွင် ရန်သူ (၆)ယောက် ကျသည်။ ရန်သူစစ်သား (၁၂) ယောက်ကို ကျွန်တော်တို့ အရှင်ဖော်မိခဲ့သည်။ ရန်သူတော် ထွက်ပြေးလွှတ်မြောက်ခဲ့သည်။ ဤလွှတ်မြောက်သွားသည့် ရန်သူ များထဲတွင် ကရင်စစ်ပိုလ်တစ်ယောက်လည်း ပါသည်။ ရန်သူလက်နက် (၁၉) လက်ကို သိမ်းပိုက်ရရှိသည်။

ဤရန်သူတပ်ဖွဲ့သည် ယခုကဲ့သို့ တက်လာရှု၍ သမ္မာကျမ်းစာနှင့် ဓမ္မသီချင်းစာအုပ်များကိုပါ ကားတတ်စီးတိုက် ယူလာပါသည်။ ရွာသားများ အား ဖြားယောင်းသည့် အနေဖြင့် ဝေပေးရန် ဖြစ်သည်။ ဤကျမ်းစာနှင့် ဓမ္မသီချင်းစာအုပ် အားလုံးကို ကျွန်တော်တို့ သိမ်းပိုက်ရနိုပါသည်။ သို့သော ကျွန်တော်တို့ မယူပါ။ ထိုအချိန်တွင် ကျွန်တော်သည် ခရစ်ယာန်တစ်ယောက် မဖြစ်သေးပါ။

ကျွန်တော်တို့ ယခုကဲ့သို့ ဖာပွန်ခရိုင် တောင်ဘက်ပိုင်းနယ်မြေတွင် လူပ်ရှားရှု၍ မြောက်ပိုင်းနယ်မြေတွင် လူပ်ရှားသည့် တပ်မရှိချော်။ ထို့ကြောင့် 'စေးဇေး' သူ့တွင်းသည် ရန်သူလက်ထဲသို့ ကျရောက်သွားရပြန်သည်။ ထို့ကြောင့် ကျွန်တော်တို့လည်း မြောက်ဘက်သို့ ချိတ်ကြရပြန်သည်။ မြောက်ပိုင်းနယ်မြေအတွင်း ရန်သူများအား လိုက်လဲချေမှုန်းတိုက်ခိုက်သည်။ 'စေးဇေး'နှင့် 'ဖွေဂေါ်' ဂွင်များတွင် ကျွန်တော်တို့ မနားမနေ သွားလာလူပ်ရှားကာ ရန်သူကို ရှာဖွေတိုက်ခိုက်ခဲ့သည်။ ပြောက်ကျားစစ်ပွဲ သို့မဟုတ် မိုင်းစစ်ပွဲများကို နေ့စဉ် အဆက်မပြတ် ပြုလုပ်ခဲ့သည်။ ရန်သူများသည် ထိခိုက်ဒဏ်ရာရမူ များလွှန်းသဖြင့် ဤစေးဇေးနှင့် ဖွေဂေါ်ဂွင်များတွင် မနေရဲကြတော့ပေါ် ထို့ကြောင့် ရှင်းတို့သည် ထိုနယ်မြေမှ ဆုတ်ခွာသွားကြလေတော့သည်။

\* \* \*

(၉)

## လက်နက်ချသည့်နည်းဖြင့် ကျွန်ုပ် စမ်းသပ်ခဲ့ခြင်း

၁၉၅၄ ခုနှစ်အတွင်း ဖြစ်ပါသည်။ ကျွန်ုတော်တို့ အရှေ့တိုင်းကြာအင်းဘက်တွင် တပ်ရင်းမျှူး ထွန်းမြှုပ်း ရန်သူထံ လက်နက်ချသွားသည်။ ဟားအံဘက်မှာလည်း Light Brigade မှ တပ်ရင်းမျှူး စံအောင် လက်နက်ချသွားသည်။ တပ်ရင်း (၁)မှာမူ သုံး၊ လေးယောက်တစ်စုံ၊ တစ်ခါတစ်ရုံ ၁၀၂၂၊ ၃၀ အထိ ရန်သူထံ အုပ်စုလိုက် လက်နက်ချသွားသည်ကို တွေ့ရသည်။ ဤလက်နက်ချများသည် ရန်သူကို ခေါ်လာပြီး ကျွန်ုတော်တို့ကို ပြန်၍ တိုက်ခိုက်သည်။

ထိုအချိန်တွင် ဟားအံခိုင်အတွင်း အရေအတွက် အများဆုံး ကျွန်ုရစ်သည့် တပ်မှာ ကျွန်ုတော်တို့ တပ်ရင်း (၄)ပင် ဖြစ်သည်။ ကျွန်ုတော်တို့ တပ်ရင်းအခြေခံနယ်မြေမှာ ပိုင်ကျိုးမြှို့နယ် ဖြစ်သည်။

ယခုလို ဖြစ်နေချိန်တွင် ရန်သူတပ်ရင်းမျှူး 'ယဉ်အေး' နှင့် ငှုံး၏ တပ်ဖွဲ့သည် ပိုင်ကျိုးရွာသို့ ရောက်ရှိလာပြီး ကျွန်ုတော်တို့ထံသို့ စာရေးလာသည်။ စာထဲတွင် ယခုလို ရေးထားပါသည်။

"အခု ကရင်ပြည်နယ်ကို ပေးလိုက်ပြီးဖြစ်တယ်။ ဒါပေမဲ့ ပြည်နယ်ကို စောင့်ရှောက်ဖို့ တပ်မရှိပါ။ ဒါကြောင့် ခင်ဗျားတို့ ကျေပတိဆီပြန်လာပြီး

ပူးပေါင်းလုပ်ပါ။ ပြည့်နယ်လုပြံရေးတာဝန်ကို ခင်ဗျားတို့ လက်ထဲ အပ်မယ်။ ဒါပြီးရင် ကျွန်တော်တို့ စမှာတပ်တွေဟာ ရန်ကုန်မှာပဲ ပြန်နေမယ်။ ခင်ဗျားတို့က စမှာတပ်ကို တွေ့ချင်ရင် ရန်ကုန်ကို သွားမှ တွေ့ရလိမယ်”

ရန်သူစာကို ရရှိသောအခါ ကျွန်တော်တို့တပ်ရင်း (၄) ခေါင်းဆောင် များသည် အစဉ်းအဝေးထိုင်ကာ ဆွေးနွေးတိုင်ပင်ကြသည်။ နောက်ဆုံးတွင် ရန်သူပြောကြားချက် ဟုတ်မဟုတ် သိရှိနိုင်ရန်အတွက် လက်တွေ့ စမ်းသပ် ကြည့်ရန် သဘောတူ ဆုံးဖြတ်လိုက်ကြသည်။ ရန်သူက ကမ်းလှမ်းထားသလို ကျွန်တော်တို့ သွားကြမည်။ ဟိုကျေမှု အခြေအနေ မမှန်ပါက ပြန်တက်လာပြီး ရန်သူကို ဆက်တိုက်မည်။

ဤကဲ့သို့ စမ်းသပ်မှု ပြုလုပ်ရန် ကျွန်တော်တို့ အစီအစဉ်ကို စလိုက် ကြသည်။ ပထမဦးဆုံး ကျွန်တော်တို့တပ်၏ မိသားစု အိမ်ထောင်များကို ကျောက်ခိုင်ရွှေတွင် ခေါ်၍ စုထားလိုက်သည်။ ဤအိမ်ထောင်သည်များကို စောင့်ရွှေ့က်ရန် ပိုလ်ကြီး ကွယ်လားအား တာဝန်ပေးပြီး ထားခဲ့သည်။ ကျွန်တော်တို့သည် စစ်သားအယောက် (၄၀)ကျော်ကို ရွှေ့ထုတ်ပြီး သူတို့ကို အကောင်းဆုံး လက်နက်များနှင့် 'ပိတ္တ' ရွှေတွင် နေရစ်ခဲ့စေသည်။

ယခုကဲ့သို့ စီစဉ်ပြီးနောက် ကျွန်တော်တို့အားလုံး အင်အား (၁၅၀) ကျော်သည် 'မောကို' ရွှေသို့ ပိုလ်ယဉ်အေးနှင့် တွေ့ဆုံးရန် ခရီးထွက်ခဲ့သည် 'မောကို' ရွှေကို ရောက်ပြီးနောက် မကြာခင်မှာပင် ပိုလ်ကြီးနားမျှူး ကတော် နှင့် တပ်သားအိမ်ထောင်သည် အချို့သည် ကျွန်တော်တို့ ရှိရာသို့ မမျှော်လင့် ဘဲ ရောက်ရှိလာကြသည်။ သူတို့ကို တွေ့သောအခါ ကျွန်တော်တို့ အုံအားသင့် ကြရသည်။

သူတို့ကို ကျွန်တော် ယခုလို ပြောသည်... “ခင်ဗျားတို့ ဘာဖြစ်လို့ ကျွန်တော်တို့နောက်ကို လိုက်လာရတာလဲ။ အခြေအနေမဟန်ရင် ကျွန်တော် ပြန်လာမယ်လို့ ပြောထားတယ် မဟုတ်လား”

သူတို့က ကျွန်မတို့ မနေရဲတော့ပါ။ ပိုလ်ကြီးနှုံးနှုံးတို့ လူတို့က် ကျွန်မတို့ကို လာရောက် ဓားပြတိုက် လုယက်နေတယ်။ ကျွန်မတို့ကိုလည်း သတ်မယ် တကဲက လုပ်နေတယ်”

ကျွန်တော်က “ခင်ဗျားတို့ လုပ်တာတွေ မှားကုန်ပြီ ဒါပေမဲ့ ဘာမှ မတတ်နိုင်တော့ဘူး”

ရန်သူ့စစ်ပိုလ်က အခုလို ကျွန်တော်တို့ လူအမြောက်အမြား စုရုံး ရောက်ရှိခြင်းကို တွေ့သောအခါ သူ လန့်သွားပုံပေါ်သည်။ မူလအစီအစဉ်မှာ ၇၅ 'မောကို' ရွာ၌ အိပ်ကြဖို့ ဖြစ်သည်။ ရန်သူ့စစ်ပိုလ်သည် ကျွန်တော်ထဲ လာပြီး အခုလို ပြောသည်။

"ကျွန်တော်တို့ အားအံ့မှာ သွားအိပ်ကြဖို့ ကားရောက်လာပြီ"

ကျွန်တော်က "ခင်ဗျားက မောကိုမှာပဲ အိပ်မယ်ပြောလို့ ရွာသား တွေ ကျွန်တော်တို့အတွက် ထမင်းချက်ပေးပြီးပြီ"

ရန်သူ့စစ်ပိုလ်က "ကိစ္စမရှိပါ အားအံ့မှာပဲ သွားတာကြတာပေါ့။ ဟိုမှာ ကျွန်တော် စီစဉ်ထားပြီးပြီ"

ကျွန်တော်တို့ လူများလွန်းသည့်အတွက် သူ ထိတ်လန့်စီးရိမ်သည်ကို ကျွန်တော် ခန့်မှုန်းမိသည်။ ထိုကြောင့် အားအံ့သွားဖို့သာ လောကြီးနေခြင်း ဖြစ်သည်။

ကျွန်တော်တို့ အားအံ့ကို ည (၁)နာရီ အချိန်တွင် ရောက်သည်။ မိုးချုပ်ပါပြီ၊ အားအံ့မှာ အိပ်သည့် ပထမဦးဆုံး ညမှာပင် မော်လမြိုင်မှ ရန်သူ ရောတပ်သတော်သည် အားအံ့သို့ စစ်သားအပြည့်ဖြင့် ရောက်ရှိလာပြီး မြို့ပြင် တွင် စခန်းချကာ ကျွန်တော်တို့ကို ဂိုင်းထားလိုက်သည်။

နောက်တစ်နှစ် မနက်တွင် ကျွန်တော်စစ်သားများက ကျွန်တော်ထဲ ရောက်လာပြီး အခုလို သတင်းပိုသည်။ "ပိုလ်ကြီး ကျွန်တော်တို့ကို ပမာတပ်တွေ ဂိုင်းထားကုန်ပြီ။ ဘယ်လိုလုပ်ကြမလဲ"

ကျွန်တော်က "မပူပါနဲ့ ကြည့်စီစဉ်မယ်" ခကေအကြာတွင် ရန်သူ ပိုလ် 'ယဉ်အေး'က လွှတ်လိုက်သဖြင့် ကျွန်တော်ထဲသို့ ပိုလ်လေးတစ်ယောက် ရောက်လာသည်။

သူက "ကျေးဇူးပြုပြီး လူထုအမြင်ကောင်းအောင် ခကေလေး လောက်တော့ လက်နက်ချုပါ"

ကျွန်တော်က "ခင်ဗျားတို့ စာရေးတုန်းကတော့ တစ်မျိုး၊ လာပူးပေါင်း ရင် ကရင်ပြည့် ပြန်အပ်မယ်ဆို အခုတော့ လက်နက်ချုခိုင်းနေတယ် ဒါ... ဘာသော့လ"

ရန်သူ့စစ်ပိုလ်က "မပူပါနဲ့ ခကေလေးပါ၊ လူထုအမြင်ကောင်းအောင် လက်နက်ချုပြီး ဓာတ်ပုံရှိက်မယ်။ ဒါပြီးရင် လက်နက်တွေကို ပြန်ပေးမယ်"

လက်နက်ချပဲ အခမ်းအနား ပြုလုပ်စဉ် ရန်သူစစ်စိုလ်သည် ကျွန်တော်အား မိမိခွန်း ပြောခိုင်းသည်။ ကျွန်တော်ကလည်း သူတို့ ကျွန်တော် တိုကို ယုံကြည်ပြီး လက်နက်များကို ပြန်ပေးရန်အတွက် ယခုလိုထပြီး ပြောလိုက်ပါသည်။

“ကျွန်တော်တို့ဟာ အစိုးရကို တော်လှန်ခဲ့တာ ဖြစ်တယ်။ အခု ကျွန်တော် ဒီကို ရောက်လာတော့ ဗမ္ဗာတပ်မတော်၊ တပ်မျှူးကြီးတွေက ကျွန်တော်တိုကို တကယ့် ညီအစ်ကိုအရင်းလို ဆက်ဆံတာကို တွေ့ရလို များစွာ အားရကျေနပ်မိတယ်။

ကျွန်တော်တို့ အခုဖြစ်ပွားနေတဲ့ ပြဿနာဟာ ပြည်တွင်းရေး ပြဿ နာဖြစ်တယ်။ ဒီပြဿနာကို ညီအစ်ကိုအချင်းချင်း တွေ့ဆုံးဖြေရှင်းရင် ရပါတယ်။ တွေ့ဆုံးဖြေရှင်းကြဖို့ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေဟာ ဒီလိုမလုပ်ဘဲ တရာတ်ဖြူ၍တွေ့ကို ခေါ်လာတယ်။ ဒါကို ကျွန်တော်တို့ သဘော မတူနိုင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့ ပြဿနာဟာ အချင်းချင်းပဲ ဖြေရှင်းသင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခုလို ဒီလိုရောက်လာတာ ဖြစ်တယ်။

ကျွန်တော် ကော်သူးလေမှာ အတူနေခဲ့တုန်းက ကျရောက်တဲ့ တာဝန် ကို တိတိကျကျ လုပ်ဆောင်ခဲ့တယ်။ အစိုးရတပ်ကို ရဲရဲပဲ တိုက်ခဲ့တယ်။ အခုတော့ အစိုးရဘက်ကို ရောက်လာပြီး အစိုးရကို ပြန်ပြီး အကျိုးပြုသွားမှာပဲ။ ကျရောက်တဲ့ တာဝန်ကို အကောင်းဆုံး လုပ်သွားပါမယ်”

ယခုလိုပြောလိုက်သဖြင့် ရန်သူစစ်စိုလ်သည် အလွန်သဘောကျသွားသည်။

သူက... “ခင်ဗျား ပြောတာသိပ်ကောင်းတယ်” နောက်တစ်နေ့ ရောက်သောအခါ ရန်သူတပ်ရင်းမျှူးထဲမှ ကျွန်တော်တို့ သေနတ်များကို ပြန်တောင်းသည်။ ရန်သူတပ်ရင်းမျှူးက...

“ကျွန်တော်တို့ ဌာနချုပ်မှာ အမိန့်ရှုံးထားတယ်။ လက်နက်ချတွေကို အော်တို့မက်တစ်သေနတ်တွေ ပြန်မပေးရဘူး။ ရှိုင်ဖယ်သေနတ်ပဲ တပ်ဆင်ရ မယ်တဲ့”

ကျွန်တော်က “အခု ကော်သူးလေတွေဟာ လက်နက်ကောင်းတယ် ကျွန်တော်တို့ကတော့ အစိုးရကို ကောင်းကောင်းအကျိုးပြုချင်တာပဲ။ ဒီလို

အကျိုးပြနိုင်ဖို့ ခင်ဗျားတိုက သဘောမတူဘူး။ အားမပေးဘူးဆိုရင်လည်း  
လက်နက်ကို ပြန်မပေးပါနဲ့ ကျွန်တော်တို့လည်း စစ်သားမလုပ်ဘူး အရပ်သား  
နှီးနှီးပဲ လုပ်တာ ကောင်းပါတယ်”

ကျွန်တော် အခုလိုပြောလိုက်သောအခါ ရန်သူစစ်ပိုလ်က ဤကိစ္စနှင့်  
ပတ်သက်ပြီး ဌာနချုပ်ကို မေးပေးပါမယ်ဟု ပြန်ပြောပြောလေသည်။

နှုတ်ရက်ခန့်ကြာပြီးနောက် ရန်သူစစ်ပိုလ်သည် ကျွန်တော်ထံ  
ရောက်လာပြီး ယခုကဲ့သို့ ပြောပြောလေသည်။

“ဌာနချုပ်က ခင်ဗျားကို လက်နက်အားလုံးပြန်ပေးဖို့ အမိန့်ရပြီး  
လို့ ပြောပါသေးတယ်။ ဘိုမြဲဟာ အရှေ့တိုင်းက ကရင်ဖြစ်တယ်။ နှီးသားတယ်  
အရှေ့တိုင်းကို ပျက်စီးအောင် လာလုပ်တာက မြစ်ဝကွန်းပေါ်က ကရင်  
တွေဖြစ်တယ်”

ရန်သူသည် ကျွန်တော်ကို ပိုပြီး ယုံကြည်လာရန်အတွက် ကျွန်တော်  
က ဆက်ပြီး ရန်သူစစ်ပိုလ်အား ကျွန်တော်နှင့် ကျွန်တော်ရဲဘော်များက  
မော်လမြိုင်မြို့သို့ သွားရောက်လည်ပတ် ကြည့်ရှုလိုကြောင်း ပြောပြုပါသည်။

နောက်တစ်နောက် ရန်သူသည် ကျွန်တော်တိုကို မော်လမြိုင်မြို့သို့  
ခေါ်သွားလေသည်။ ကျွန်တော်တိုကို တပ်ဝင်းအတွင်း၌ပင် တဲခိုရန် ထားရှိ  
သည်။ မော်လမြိုင်မြို့တွင် ဧည့်သည်အဖြစ် ရောက်ရှိနေစဉ် ရန်သူသည်  
ကျွန်တော်တို့အား စစ်တပ်နှင့် ပတ်သက်ပြီး လိုက်လုပ်ပြသပါသည်။ တိုက်  
သဘော်များ၊ သချုပ်ကာကားများ၊ ရေငြပ်သဘော် အပါအဝင် လက်နက် ကြီး  
အမျိုးမျိုးတိုကို လိုက်လုပ်ပြသခြင်းဖြစ်သည်။ သူတို့က ဤလက်နက်များနှင့်  
ပတ်သက်ပြီး မိတ်ဆက်ပြသည်။ မိတ်ဆက်ရာတွင် သူတို့က ခင်ဗျားတို့  
အင်မတန်ကိုကောင်းကြောင်း၊ ခင်ဗျားတို့ ပြန်ရောက်လာသည့်မှာ အချိန်မီ  
ဖြစ်ကြောင်း သို့မဟုတ်ပါက ဤလက်နက်ကြီးများ၏ ဒဏ်ကို ခင်ဗျားတို့  
လှလှကြီး ခံရမည်ဖြစ်ကြောင်း ထည့်၍ ပြောပါသည်။

ယခုလို မိတ်ဆက်ပြီးနောက် ကျွန်တော်တို့ ရဲဘော်တွေကိုလည်း  
ယခုလို ပြန်၍မေးမြန်းပါသည်။

“ခင်ဗျားတို့ အခုလို လာရောက်လည်ပတ်ကြည့်ရှုတော့ ဒါတွေကို  
တွေ့နေရတယ်။ ဒါကို ခင်ဗျားတို့ ဘယ်လို ခံစားကြရသလဲ” ကျွန်တော်တို့  
ရဲဘော်တွေကလည်း ပြန်၍ လိမ္မာပါးနပ်စွာ ဖြေကြသည်။

“ကျွန်တော်တို့ အခုလို လည်ပတ်ကြည့်ရှုခွင့်ရလို့ ဝမ်းသာတယ်။ အခုလို လက်နက်ကြီးတွေအကြောင်းကို သိရှိရတဲ့အတွက်လည်း ကျွန်တော်တို့ အင်မတန် ကံကောင်းပါတယ်။ ကျွန်တော်တို့သာ ဒီနေရာကို မရောက်လာဘူး ဆိုရင် ဒီလက်နက်ကြီးတွေရဲ့ ဒက်ကို ကောင်းကောင်းခဲ့ကြရမှာပေါ့”

ကျွန်တော်တို့ လူညွှန်လည်ကြည့်ရှုပြီးနောက် တည်းခိုသည့်နေရာသို့ ပြန်ရောက်ပြီး ကိုယ့်လူတွေချည်း ရှိနေသည့်အချိန်တွင် ကျွန်တော်က ကျွန်တော် ရဲဘော်တွေကို ယခုလို ပြောပြပါသည်။

“မင်းတို့ ရန်သူ့လက်နက်ကောင်းတွေ တွေ့ရလို့ အထင်မကြီးနဲ့ ဒီရန်သူရဲ့ လက်နက်ကြီးတွေကို တို့အထင်ကြီးဖို့ မလိုဘူး။ ရန်သူဆီရှိရင် ကျွေပ်တို့လည်း ရှိအောင် လုပ်နိုင်ပါတယ်။ ရှိအောင်လုပ်မယ်။ ဘာမှ ကြောက် စရာမလိုပါဘူး”

ကျွန်တော်တို့လူညွှန်လည်ကြည့်ရှုခြင်း ပြီးဆုံးသည့်အခါ ရန်သူတပ်မဟာများသည် ကျွန်တော်တို့ကို ညစာစားပွဲဖြင့် တည်ခင်းခေါ်ခဲ့သည်။ ကျွန်တော်တို့ ထမင်းစားနေခိုက် ကြေးနှစ်းစာတစ်စောင် ရောက်လာသည်။ ကြေးနှစ်းစာများ ဘိုမြေအား နေရပ်သို့ အမြန်ပြန်ပို့ရန် တောင်းဆိုယားသည်။ ဘိုမြေ မရှိခိုက် ယင်းဒေသတွင် ဓားပြမား သောင်းကျွန်းလျက် ရှိသည်။ အတော် ဆိုးသွမ်းနေပါသည်ဟု ဆိုသည်။

ရန်သူတပ်မဟာများက ကျွန်တော်အား ယခုလို ထပ်၍ ပြောပါသည်။

“ခင်ဗျားအမြန်ပြန်ဖို့ တောင်းနေကြပြီး ခင်ဗျားပြန်ရင် အကောင်းဆုံး လုပ်ပါ”

နောက်တစ်နေ့များပင် ရန်သူစစ်ပို့လ်သည် ကျွန်တော်တို့တပ်ဖွဲ့ကို ကရှုတူးသို့ ပို့လိုက်တော့သည်။ ရေတပ်သဘောနှင့် ပို့ပါသည်။ သဘောပေါ်တွင် ရန်သူစစ်ပို့လ်က ကျွန်တော်ကို ယခုလို ပြောပါသည်။

“ခင်ဗျားဟာ သူပုန်ဖြစ်ပေမဲ့ သမိုင်းကောင်းတယ်။ ကျွန်တော်တို့ ခင်ဗျားနဲ့ ပတ်သက်ပြီး ထောက်လျမ်းရေးသတင်းတွေ ရတယ်။ ပုလိပ်ချုံမှာ လည်း ကောင်းတဲ့မှတ်တမ်း ရှိတယ်”

ကျွန်တော်တို့ ကရှုတူးတွင် တစ်ညွှန်ပါဝင်သည်။ နောက်တစ်နေ့ ခရီးတွေက်သည်။ မြေပတဲကို ရောက်လာသည်။ မြေပတဲမှာပင် ကျွန်တော်တို့ စခန်း

ခုသည်။ မြေပတဲတွင် ကျွန်တော်တို့ နှစ်ရက်နားပြီးနောက် ဗိုလ်ကြီး ‘တာကပေါ်’ ထံ အရောက်ပြန်သွားတော့သည်။

ကျွန်တော်တို့ ပြန်ပြီး တော့ခိုက္ခာင်း ရန်သူသိသောအခါ ရန်သူ သည် ယုံကြည်ရသည် စစ်ပိုလ်တစ်ယောက်ကို စေလွှာတို့ ကျွန်တော်ကို ပြန်လာရန် ခေါ်စေသည်။ စာတစ်စောင်နှင့်အတူ ဓာတ်ပုံတစ်ပုံကိုလည်း ပိုလိုက်ပါသည်။ ကျွန်တော်တို့နှင့်အတူ ရှိက်ထားသည့် ဓာတ်ပုံဖြစ်သည်။ စာထဲတွင် ယခုလိုရေးထားပါသည်။

“ခင်ဗျား အခုလိုပြန်ပြီး တော့ခိုတာ ခင်ဗျားအပြစ် မရှိပါဘူး။ ကျွန်တော်တို့ ရဲသော်တွေရဲ အပြစ်ပါပဲ။ ကျွန်တော်တို့ ရဲသော်တွေက ပြေပြေ လည်လည် မဆက်ဆံတတ်လို့ အခုလို ဖြစ်ရတာပါ။ ခင်ဗျား ပြန်လာပါ”

သူတို့နှင့်အတူတကွ ရှိက်ထားသည့် ဓာတ်ပုံ၏ နောက်ကျောတွင် ယခုလို ရေးထားလိုက်ပါသေးသည်။ “ကျွန်တော်၏ ကတိသစ္ာသည် ထာဝ စဉ် တည်မြှုပ်လျက် ရှိသည်”

ဤရန်သူစစ်ပိုလ်သည် ကျွန်တော်ထံ စာ ၃ စောင်အထိ ရေးခဲ့ပါ သည်။ သူတို့ အခုလို ကျွန်တော်တို့ကို ပြန်ခေါ်နေစဉ် ကျွန်တော်တို့ကို မတိုက်ပါ။ နောက်ဆုံး ကျွန်တော်ကပဲ ရန်သူကို ပြန်၍ အကြောင်းကြားပါ သည်။

“ကျွန်တော်ကို ပြန်မခေါ်ပါနဲ့တော့ လက်နက်ကိုချေရတာ တစ်ခါ ဆို တော်ပါပြီ နှစ်ခါတော့ မချေပါရစေနဲ့ ခင်ဗျားတို့ တိုက်ချင်ရင်ရပြီ”

ယခုလို ရန်သူကို အကြောင်းကြားပြီး နောက်တစ်နေ့မှာပင် ရန်သူ နှင့် ကျွန်တော်တို့ အကြား တိုက်ပွဲပြန်လည် စတင်ဖြစ်ပွားတော့သည်။ ယခု ကဲ့သို့ ရန်သူ၏ သဘောထားကို သိရှိရန်အတွက် ကျွန်တော်တို့ စမ်းသပ်ခဲ့ရာ တွင် စုစုပေါင်း ၁၅ ရက်သာ ကြာမြှင့်ခဲ့ပါသည်။ ဤကဲ့သို့ အချိန်လွန်မြောက် ပြီးသည့်နှင့် တစ်ပြီးငါ်က် ကျွန်တော်တို့ တပ်သည် ကော်သူးလေ စစ်သည်များ အဖြစ် ပုံမှန်ပြန်လည်နေထိုင်ကာ ရန်သူကို ဆက်လက် တိုက်ခိုက်လေတော့ သည်။

(၁၀)

## မိုလ်အေးမြိုင် လက်နက်ချသွားပဲ

ကရင်တော်လှန်ရေးထဲရှိ တပ်မဟာ (၅)၊ တပ်မဟာ (၆) နယ်မြေများ  
တွင် ယခင်အချိန်က ဓားပြတွေ၊ ပြန်ပေးသမား စတာတွေ ရှိခဲ့သည်။ အမျိုး  
သမီးများကို မူဖိန်းကျင့်စောက်သူများလည်း ရှိခဲ့သည်။

ဤကဲ့သို့ မကောင်းမူ ဒုစရိတ်များ ရှိခဲ့သော်လည်း တာဝန်ရှိ  
ခေါင်းဆောင်များသည် ဤအတိုင်း ကြည့်နေကြသည်။ ဘာမျှအရေးယူခြင်း  
မလုပ်ပါ။ ဤကဲ့သို့ ဖြစ်နေသည်ကို ကျွန်တော် ကြည့်၍ မရတော့သဖြင့်  
နောက်ဆုံးတွင် ကျွန်တော်ကိုယ်တိုင် စဟိုသို့ တက်သွားပြီး စဟိုခေါင်းဆောင်  
များအား ယခုကဲ့သို့ တင်ပြခဲ့သည်။

တပ်မဟာ(၅)၊ တပ်မဟာ(၆)၏ တပ်အချို့သည် ဓားပြတိက်ကြ  
သည်။ ခင်ဗျားတို့ခေါင်းဆောင်က ဒါတွေကို ပညာပေး၍ မရဘူးဆိုလျှင်  
ကျွန်တော် တိုက်မည်။ ကျွန်တော်ကိုသာ အမိန့်ပေးပါ။ ခုကဲ့သို့ ပွုင့်ပွင့်လင်းလင်း  
တင်ပြရာတွင် တာဝန်ရှိ စဟိုခေါင်းဆောင်အချို့က ကျွန်တော်ကို အခုလို  
ဖြေကြားပါသည်။

“စောဘို့မြှေရေး . . . ဒီလိုမလုပ်ပါနဲ့ ဒီလူတွေဟာ ငါတို့ လခပေးနိုင်  
တာ မဟုတ်ဘူး တော်လှန်ရေးကို စေတနာ့ဝန်ထမ်းလုပ်တဲ့ လူတွေပဲ  
အဂ်လိပ်ခေတ်တုန်းကလို သူတို့အပေါ်မှာ အရေးယူလို့ မရနိုင်ဘူး”

ယခုလိုဖြေကြားခြင်းသည် ကျွန်တော် ဘဝင်မကျပေါ် ၁၉၆၇ ခုနှစ် ကျွန်တော် ထုန်ယူမှု ဖြစ်လာသောအခါ ဤကဲ့သို့သော အမှုကိစ္စမျိုး မဖြစ် စေရန် အတွက် တားဆီးပိတ်ပင်ခဲ့သည်။ အရေးယူသင့်တာ အရေးယူ ဆောင်ရွက်ခဲ့သည်။

ပိုလ်အေးမြှင့်သည် အထက်တွင် ဖော်ပြသကဲ့သို့ လမ်းမလိုက်သည် တပ်မှုးတစ်ယောက် ဖြစ်ခဲ့သည်။ အထက်အမိန့်ကို နာခံခြင်း မရှိပါ။ ပဟိုက ပိုလ်ရွှေဆိုင်းအား တပ်မဟာမှုးအဖြစ် ခန့်အပ်တာဝန်ပေးသောအခါ ပိုလ်အေး မြှင့်က လက်မခံပါ။ အကြီးအကျယ် မကျေမန်ပ် ဖြစ်သည်။ ပိုလ်ရွှေဆိုင်းနှင့် ဖူးတော့နော်ကို သတ်မယ် ဖြတ်မယ်အထိ ရမ်းကားလာသည်။

ထိုကြောင့် ကျွန်တော်သည် တပ်အင်အား (၈၀၀)ခန့်ကို စုစုည်းပြီး သူထဲသို့ သွားသည်။ သူကို ယခုလို ပြောသည်။

“ခင်ဗျား ဘာဖြစ်လို့ ဆိုးသွမ်းရမ်းကားချင်တာလဲ၊ ပိုလ်ရွှေဆိုင်းကို တပ်မဟာမှုးအဖြစ် ရွှေးချယ်တင်မြောက်ထားတာ ပဟိုက လုပ်တာဖြစ်တယ်။ ပဟိုရဲ့ လုပ်ဆောင်မှုကို ခင်ဗျား နာခံသင့်ပါတယ်”

ပိုလ်အေးမြှင့်က “ခင်ဗျားကိုသာ တပ်မဟာမှုးအဖြစ် တင်သင့်တယ် ဘာဖြစ်လို့ စကောနားရွက်ပါကို တင်ရမှာလဲ”

ပိုလ်ရွှေဆိုင်းအား သူက စကောနားရွက်ပါဟု ခေါ်ခြင်းဖြစ်သည်။ သူ မကျေနှစ်ပါ။

ကျွန်တော်က “ပဟိုက စိစဉ်တာကို ခင်ဗျားနာခံရမှာပဲ မနာခံလို့ မဖြစ်ဘူး”

ကျွန်တော် သူကို နှစ်ကြိမ်၊ သုံးကြိမ် ခေါ်ဆွေးနွေးခဲ့သည်။ သူ လက်မခံပါ။ နောက်ခုံး သူအား ဖမ်းဆီးမည်ဟု စဉ်းစားလိုက်သည်။ သို့ရာ တွင် ပိုလ်မှုးမူတူးက သဘောမတူသဖြင့် ကျွန်တော် မဖမ်းတော့ပါ။ ပိုလ်မှုး မူတူး သဘောမတူသည်မှာ သူက လက်ခံပါမည်ဟု ဝန်ခံကတိ ပေးထားလို့ ဖြစ်သည်။ ယခုလို ကတိပေး ဝန်ခံသော်လည်း တကယ်တမ်းမှာ ပဟို၏ အမိန့်ကို နာခံလို၍ မဟုတ်ပါ။

ကျွန်တော်တို့က သူကို မဖမ်းတော့သည့်အတွက် သူသည် အခြား တစ်နေရာသို့ ထွက်သွားပြီး ကျွန်တော်တို့ထဲသို့ စာပြန်ရေးသည်။ သူက ပဟို၏ အမိန့်ကို လုံးဝမနာခံနိုင်ကြောင်း ရေးသားခြင်းဖြစ်သည်။ ယခုအချိန်တွင်

သူလည်း တစ်နေရာ၌ တော့ခိုနေပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။ ဤသည်မှာ သူက ကျွန်တော်တိုကို ဆန်ကျင်အာခံနေပြဟု ဆိုလိုခြင်းပင် ဖြစ်သည်။ ယင်းကြောင့် ကျွန်တော်လည်း သူအား လိုက်လဲတိုက်ခိုက်ရန် အမိန့် ထုတ်လိုက်လေသည်။

သူကို ကျွန်တော်တိုက တပ်အင်အား (၈၀၀)နှင့် လိုက်လဲ ရှာဖွေ တိုက်ခိုက်သည်။ သူရှိနိုင်သည့် ဂွင်ကို ကျွန်တော်တို့ ခန့်မှန်းပြီး ဂိုင်းဝန်းပိတ်ဆို ကာ သူကို ကျွန်တော်တို့ မွေ့နောက်ရှာဖွေသည်။ သို့ရာတွင် သူနှင့် မတိုးမိပါ။ သူတို့နေခဲ့သည့် နေရာဟောင်းများကို သာ တွေ့ရသည်။ နောက်ဆုံး သူ၏တပ်ဖွဲ့တို့ ကျွန်တော်တိုက 'သိန်းပြော'ဟု ခေါ်သည့်နေရာတွင် ရင်ဆိုင် တိုးမိသည်။ သို့ရာတွင် သူတို့က ကျွန်တော်တိုကို ခုခံတိုက်ခိုက်ခြင်း မလုပ်ဘဲ တိမ်းရှောင်ထွက်ပြောကြသည်။ သူလူတစ်ယောက်ကို ကျွန်တော်တို့ အရှင် ဖမ်းဆီးမိသည်။

သို့ရာတွင် သူတို့လည်း ဤဂွင်အတွင်း၌ မနေနိုင်ကြတော့ချေ။ ထို ကြောင့် သူတို့သည် ဤဂွင်အတွင်းမှ ထွက်ခွာသွားပြီး ရန်သူရှိသောနေရာ အနီးတွင် သွားရောက်ခိုကပ် နေထိုင်လေသည်။ ပိုလ်အေးမြှင့်သည် ရန်သူနှင့် အဆက်အသွယ်ယူကာ ရန်သူအား သူတို့တပ်ကို မတိုက်ဘဲ ကျွန်တော်တို့ တပ်ကိုသာ တိုက်ရန် ဖြောင်းယူပြောဆိုလေသည်။ သူတို့က ရန်သူအား ပိုလ်မြှင့် သွားတိုက်ရန် တိုက်တွန်းလေသည်။ ပိုလ်မြှင့်တိုက်ပြီး အနိုင်ရသည့်နောက် တွင် သူတို့လက်နက်ချမည်ဟု ရန်သူကို ပြောဆိုသည်။

သူပြောသကဲ့သို့ ရန်သူလည်း ကျွန်တော်တို့ကို ထိုးစစ်ဆင် တိုက်ခိုက် လေသည်။ ရန်သူနှင့် ကျွန်တော်တို့တပ်ဖွဲ့သည် ဟိုးထာတွင် တိုက်ပွဲဖြစ်သည်။ မနက် ဤနာရီအချိန်တွင် တိုက်ပွဲစေသည်။ တစ်နေ့လုံး တိုက်ပွဲဖြစ်သည်။ နေဝါဒ မိုးချုပ်သည့်အထိ တိုက်ပွဲဖြစ်သည်။

ဤတိုက်ပွဲတွင် ရန်သူ ထိခိုက်ကျဆုံးမှု အတော်များသည်။ ရန်သူ သည် နောက်ဆုံးတွင် မတတ်နိုင်တော့ဘဲ နောက်ဆုံးကြရလေသည်။ ရန်သူ ဆုတ်ခွာသွားပြီးနောက် ပိုလ်အေးမြှင့်အား လက်နက်ချစေတော့သည်။

ပိုလ်အေးမြှင့် လက်နက်ချသွားရာတွင် နှုမြေတာသ ဖြစ်နေသူများ ရှိသေးသည်။ သူတို့က လက်နက်များ ရန်သူထံ ရောက်သွားသည်ဟု ဆိုကြသည်။ ကျွန်တော်က ထိသူများအား အပြတ်ရှင်းပြသည်။ ဤလက်နက်

များကို ကျွန်တော်တို့ နှဲမြောလို မဖြစ်ပါ။ အေးမြိုင်လို လူသည် ကျွန်တော်တို့  
ထဲတွင် ရှိနေသော်လည်း သူသည် ကျွန်တော်တို့၏ မိတ်ဆွေမဟုတ်ပေ။  
ရန်သူကဲသို့သာ ပြုမှုလှပ်ရှားခြင်း ဖြစ်သည်။

ကျွန်တော်တို့နှင့်အတူ တစ်ရက်ပို၍ နေလေလေ ကျွန်တော်တို့  
ပြည်သူတွေ တစ်ရက် ပို၍ ဗုဏ္ဏရောက်ရလေလေသာ ဖြစ်မည်။ ထို့ကြောင့်  
အေးမြိုင်လိုလူ ရန်သူထံ ပြန်ရောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

\* \* \*

(၁၁)

## ညောင်လေးပင်ခရှင် တပ်မဟာ(၃) နယ်မြေ အတွင်း သွားရောက်တိုက်ခိုက်ခြင်း

ဖွံ့ဖြိုးနှင့် စေးအေးတို့တွင် ရန်သူ ရှင်းသွားပြီး ဖြစ်သဖြင့် ကျွန်တော်  
တို့ ညောင်လေးပင်ခရှင်၊ တပ်မဟာ (၃) နယ်မြေသို့ ကူးသွားကြသည်။  
ကျွန်တော်တို့ တပ်ဖွဲ့နှင့် တပ်မဟာ (၃) တပ်မှ အင်အားအချို့ ပူးပေါင်းကာ  
နယ်မြေအတွင်း လုညွှေလည်၍ ပြောက်ကျားစစ်ပွဲကို ဆင်နဲ့ကြသည်။

ကျွန်တော်တို့ ကျွဲ့ခြံတွင် ရန်သူကို ဝင်ရောက် တိုက်ခိုက်သည်။  
ရန်သူထဲမှ သေနတ် (၁၂)လက် သိမ်းပိုက် ရရှိသည်။ တစ်ခါပြန်လှည့်ပြီး  
ရွှေတိရွာတွင် ရန်သူကို တိုက်ပြန်သည်။ ဤတိုက်ပွဲတွင် ကျွန်တော်တို့ ရန်သူ  
လက်နက် (၄)လက်ကို သိမ်းပိုက်ရရှိခဲ့ပြန်သည်။

ကဲခဲခို့ ကားလမ်းပေါ်တွင် ရန်သူအား ချေဗြှန်းရန် စစ်ပွဲတစ်ပွဲကို  
တိုက်ရန် ကျွန်တော်တို့ စီစဉ်ကြသည်။ ကျွန်တော်တို့နှင့် တပ်မဟာ (၃)  
လူအချို့ ပူးပေါင်းပြီး ကဲခဲခို့ ကားလမ်းအတိုင်း ကျွန်တော်တို့ ရော်တွေကို  
တန်းစီချထားကာ ရန်သူအလာကို စောင့်နေကြသည်။ ကျွန်တော်တို့ ကင်းချ  
စောင့်နေသည်မှာ ၃ ရက်နှင့် ၃ ညေပင် ရှိခဲ့ပြီး ဖြစ်သည်။ ရန်သူ ရောက်မလာ  
ပေ။ နောက်တစ်နေ့သည် တန်းစွေ့နေ့နေ့ဖြစ်သည်။ ဥပုဒ်နေ့ဖြစ်သဖြင့် ဘုရား  
ရှိခိုးကြသည်။ ထိုကြောင့် တပ်မဟာ (၃) လူအချို့က သူတို့ မစောင့်နိုင်ကြ  
တော့ဘဲ ပြန်ကြသည်။

တပ်မဟာ (၃)၏ တပ်မှုများက တန်ခိုက်နေ့ ဥပုဒ်နေ့ ဖြစ်သဖြင့် စစ်တိုက်ရာတွင် အထိအခိုက်များပါက အပြစ်တင်ခြင်း ခံရမည်ကို ထိုးရိမ်သည် ဟု ပြောကြသည်။

ကျွန်တော်က . . “ခင်ဗျားတို့ ပြန်ချင်လည်း ပြန်ပေါ့၊ ကျွန်တော်တော့ ရန်သူလာတဲ့အထိ စောင့်မယ်။ ဒါမော်တော်ကားလမ်း ဖြစ်တယ်။ ရန်သူ မှုချာလာမှာပဲ လူများ အပြစ်တင်လည်း တင်ပါစေ ကျွန်တော်တို့ တိုက်ဖြစ်အောင် တိုက်မယ်”

တပ်မဟာ(၃) စစ်ဓိုလ်အချို့ကလည်း အခုလို ဆိုလာပြန်သည်။

“ခင်ဗျား မပြန်ရင် ကျွန်တော်တို့လည်း မပြန်ပါ။ ခင်ဗျားနဲ့အတူ ရှိမယ် လူတာချို့တော့ ပြန်ကြလိမ့်မယ်”

ကျွန်တော်တို့ ရဲဘော်တွေကို နေရာအတော်များများမှာ နေရာချထား ခဲ့ပြီး ဖြစ်သည်။ လူအချို့ ပြန်သွားသဖြင့် နေရာအချို့တွင် လူမရှိတော့ပေါ့။

### တန်ခိုက်နေ့ မနက် (၉)နာရီ

ရန်သူကားသံကို ကျွန်တော်တို့ ကြားရပြီး ရန်သူ စစ်ကားတစ်စီး ကျွန်တော်တို့ဆီ ဦးတည်လာနေသည်။ စစ်သားအပြည့်ပါလာ၏။ (၃၂)ယောက် ရှိသည်။ ကျွန်တော်တို့ တိတ်ဆိတ်ပြုမ်သက်စွာ နေကြသည်။ တဖြည့်ဖြည့်နှင့် ရန်သူကားသည် ကျွန်တော်တို့ထဲ နီးကပ်လာသည်။ ရန်သူကားသည် ကျွန်တော်တို့ ရှိရာနေရာ ရောက်သည်နှင့် တစ်ပြိုင်နက် ကျွန်တော်တို့တွင် ရှိသမျှ ပီးအားဖြင့် ငုပြပြီး ရန်သူကားကို ပစ်ခတ်လေတော့သည်။ ရန်သူကားသည် ချက်ချင်း ထိုးရပ်သွားသည်။ ကားပေါ်ရှိ ရန်သူစစ်သားအားလုံးလည်း ကျည်သင့်ပြီး သေဆုံးကုန်သည် တစ်ယောက်မှ မလွှတ်ပါ။

ကျွန်တော်တို့ ရန်သူလက်နက် ခဲယမ်းအားလုံးနှင့် ကြေးနန်းပိုစက်ကြီး တစ်လုံးပါ ရရှိသည်။ ရရှိသည့် လက်နက်များကို တပ်မဟာ (၃)နှင့် မျှမျှတာတွဲဝေယူကြသည်။

တစ်နွေလုံး ကျွန်တော်တို့တပ်ဖွဲ့သည် တပ်မဟာ (၃) နယ်မြေတွင် လူညွှန် လည် တိုက်ခိုက်ခဲ့သည်။ မေလကုန်ခါနီး မိုးကျလာပြီဖြစ်သဖြင့် ကျွန်တော်တို့ အားဖို့ အရိုင်သာက်သို့ ပြန်ကူးသွားကာ ‘လူသောခို့တွင် စခန်းချ အနားယူလေသည်။’

(၁၂)

## တောင်ဗူးခရိုင် တပ်မဟာ (၂) နယ်မြေတွင် ‘ပျူးစောထီး’ များအား သွားရောက်ရှင်းလင်းခြင်း

နောက်တစ်နှစ် နွေရာသီ ရောက်လာပြန်သောအခါ ကျွန်တော်နှင့် ကျွန်တော်တပ်ဖွဲ့သည် တပ်မဟာ (၂) နယ်မြေ တောင်ဗူးခရိုင်ဘက်သို့ ချိတက် သွားကြသည်။ ကျွန်တော်တို့ တပ်မဟာ (၂) ဌာနချုပ်ကို ရောက်ရှိသောအခါ တပ်မဟာ (၂) တပ်မဟာမှူး၊ ဗိုလ်မှူးဘောနေက ဂင်း၏ နယ်မြေအတွင်းရှိ ‘ပျူးစောထီး’ တို့၏ အခြေအနေကို ပြောပြသည်။ ‘ပျူးစောထီး’ ဗိုလ်မှာ ဗိုလ်အားဘီ ဖြစ်ကြောင်း သူက ဗိုလ်အားဘီကို မေးလွှင်ရကြောင်း တင်ပြသည်။

“သူယည် ကျွန်တော်ကို လာတွေ့ရဲတယ်” ဗိုလ်ဘောနေက ဆိုသည်။ သို့ဖြင့် ကျွန်တော်နှင့် ဗိုလ်ဘောနေ ရှားစီးဖို့ရှာသို့ သွားပြီးစခန်းချလေသည်။ ကျွန်တော်က ဗိုလ်ဘောနေအား ဗိုလ်အားဘီ လာရောက်ရန် ခေါ်ခိုင်းလိုက် သည်။ ဗိုလ်အားဘီလည်း မကြာခင် ရောက်လာပါသည်။

ကျွန်တော်က ဗိုလ်ဘောနေအား ယခုလို ပြောလိုက်သည်။

“ဒီလူကို ပြန်မလွှတ်တော့နဲ့”

ဗိုလ်ဘောနေ “သူကို ကျွန်တော်တို့ ယုံရပါတယ် မလိုပါဘူး”

ကျွန်တော်.. “ခင်ဗျားက သူကို ယုံရပါတယ်လို့ ပြောပေမဲ့ သူဟာ

ရန်သူလူဖြစ်တယ်။ သူဟာ အမျိုးကိုချစ်ပေမဲ့ ရန်သူခိုင်းတာကိုတော့ လုပ်ရ မှာပဲ”

ထိုနောက် ကျွန်တော် ဗိုလ်အားဘီဘက်သို့ လှည့်ပြီး . . .

“အခု ခင်ဗျားကို ကျွန်တော်တို့ ဖမ်းလိုက်ပြီ ခိုင်းတာကို လုပ်ပါ။ ခင်ဗျားလူတွေကို စာရေးမှာပါ။ ပမားတပ်မတော် ရွားစီးဖို့တွင် ရောက်ကြောင်း၊ သူတို့နဲ့ စစ်ကြောင်းလိုက်ရမည့် အကြောင်းရေးပါ။ စခန်းမှာ လူ(၁၀)ယောက်ပဲ ချိန်ထားပါ။ အကုန်လုံး ဒီကို လာခိုင်းပါ”

ကျွန်တော် ပြောသည့်အတိုင်း ဗိုလ်အားဘီလည်း သူလူတွေထံ စာရေး ပါသည်။ အချိန် သိပ်မကြောလိုက်ပါ။ ဗိုလ်အောင်ပွင့် ဦးစီးသည့် ပျူးစောထိုးတပ် အင်အား (၄၀)ခန့်သည် ကျွန်တော်တို့ထံ ရောက်ရှိလာသည်။ သူတို့ထံသို့ ရေးသည့် စာအတိုင်းလည်း ကျွန်တော်တို့ကို ရန်သူတပ်ဟုသာ ထင်မှတ်ကြ သည်။ ကျွန်တော်တို့ကလည်း မရောက်လာခင် ကျွန်တော်တို့ တပ်ကို ရန်သူ တပ်ကဲသို့ ထင်ယောင်ထင်မှားဖြစ်အောင် စနစ်တကျ ပြင်ဆင်ထားလိုက်သည်။ သူတို့ရောက်လာသည့်နှင့် တစ်ပြိုင်နက် ကျွန်တော်တို့ လာရောက်အလေးပြုကြ သည်။ ထိုအခါ သူတို့အားလုံးကို လက်နက်ချကြရန် အမိန့်ပေးလိုက်သည်။ သူတို့ လက်နက်အားလုံးကို ကျွန်တော်တို့ သိမ်းပိုက်ပြီးသောအခါ ကျွန်တော် က ဗိုလ်အားဘီကို ဆက်၍ အမိန့်ပေးပါသည်။

“ရေလျှောကျွန်တဲ့ ခင်ဗျားလူတွေဆီသွားပါ”

ဗိုလ်အားဘီနှင့်အတူ ကျွန်တော်တို့ ရဲသော်တွေပါသွားသည်။ ရေလျှောက်သည့် ဗိုလ်အားဘီ၏ ပျူးစောထိုး လက်ကျွန်တပ်ဖွဲ့ဝင်အားလုံးကို လက်နက် ဖြေတိနိုင်ခဲ့သည်။ ရန်သူ ပျူးစောထိုးသည် အင်အားစုစုပေါင်း (၆၀)ခန့် ရှိသည်။ သူတို့အားလုံး ကျွန်တော်တို့နောက်ကို လိုက်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွင် ဝင်ရောက်လုပ်ကိုင်ကြသည်။ ဗိုလ်အားဘီသည် သေသည့်အထိ တော်လှန်ရေးကို လုပ်သွားသည်။

(၁၃)

ရန်သူကို တိုက်ခိုက်ချေမှန်းပြီးမနာက်  
ဟာအံခရိုင်အတွင် လူထဲစည်းရုံးရေးလုပ်ငန်းများကို  
ဆောင်ရွက်ခြင်း

ကျွန်တော် တောင်ဌာနရုံးမှ ပြန်လာပြီးနောက် စေးဒေးတွင် ရန်သူ  
တပ်များလည်း မရှိတော့ပါ။ ထို့ကြောင့် ကျွန်တော်တို့ ဟာအံခရိုင်ဘက်သို့  
ပြန်သွားကြသည်။ ကျွန်တော်တို့ပြာနချုပ်ကို တမော်တွင် ထားရှုသည်။

အချိန်မကြေလိုက်ပါ။ 'ဝါကလေကလား' ရွာအနီးတွင် ကျွန်တော်  
တို့နှင့် ရန်သူတိုက်ပွဲဖြစ်လေသည်။ ဤတိုက်ပွဲတွင် ရန်သူ (၁၀)ယောက်ထက်  
မနည်း သေဆုံးသည်။ ကျွန်တော်တို့လည်း (၆)ယောက် ကျေဆုံးသည်။  
ကျေဆုံးသူများထဲတွင် တပ်များ (၂)ဦး၊ ပိုလ်ကြောရွက်နှင့် ပိုလ်စိုးအောင်တို့  
ပါဝင်သည်။ သို့ရာတွင် ဤတိုက်ပွဲမှာ ရန်သူလက်နက် (၁၂)လက်ကို သိမ်းပိုက်  
ရရှိသည်။

ကျွန်တော်တို့တွင် ထိခိုက်ကျေဆုံးမှု များပြားလွန်းသောကြောင့် ဖြစ်  
သည်။ သို့မဟုတ်ပါက ကျွန်တော်တို့ ယခုထက်ပိုပြီး ရန်သူလက်နက်များကို  
ရရှိမှာဖြစ်သည်။ ဤတိုက်ပွဲပြီးဆုံးပြီးနောက် ကျွန်တော်တို့သည် ပြည်သူလူထဲ  
ထဲ လုညွှေလည်သွားရောက်ပြီး လူထဲစည်းရုံးရေး လုပ်ငန်းကို စပါတော့သည်။

ဤစည်းရုံးရေးလုပ်ငန်းအတွက် နယ်ဘက်ဆိုင်ရာ (KNU) ခေါင်း

ဆောင်များလည်း ကျွန်တော်တို့နှင့်အတူ ပါဝင်ပြီး တစ်ရွာပြီးတစ်ရွာ သွားရောက်ကာ လူထုအစည်းအဝေးကို ကျင်းပလေသည်။ ဤကဲ့သို့ စည်းရုံးရေးလုပ်ငန်းများကို လုပ်ခဲ့ကြသည့် ကျေးရွာများထဲတွင် ပလောက်ကို၊ နော်ဒဲ၊ လတ်နော်မှစပြီး ယာကျေးရွာအထိ ပါဝင်လျက်ရှိသည်။ ကျွန်တော်တို့နှင့်အတူ လိုက်ပါကြသည့် နယ်ဘက်ဆိုင်ရာ KNU ခေါင်းဆောင်များထဲတွင် ခရိုင်ဥက္ကဋ္ဌဗုဏ်ပိုင် ပဋိတာပလာ၊ ပဋိဘသင်၊ ပဋိမောင်နှင့် ပဋိဖားလောလူးပါတို့ ပါဝင်ကြသည်။

ကျေးရွာလူထုများကလည်း ယခုကဲ့သို့ ကျွန်တော်တို့နှင့် တွေ့ဆုံးနေ့းကြရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ ဝက်သတ်၊ နွားသတ်ကာ ကျွန်တော်တို့ တပ်ဖွဲ့အား ဟင်းကောင်းများဖြင့် ဧည့်ခဲ့ကျေးမွေးကြသည်။ လူထုအစည်းအဝေး ကျင်းပရာတွင် ခေါင်းဆောင်များသည် တစ်ယောက်ပြီး တစ်ယောက် ဟောပြောကြပါသည်။ အစည်းအဝေးမှာ ညဉ်သန်းခေါင် (၁၂)နာရီ အချိန်ရောက်မှ ပြီးဆုံးသွားသည်။ အစည်းအဝေးတွင် ကျွန်တော်က ကျေးရွာလူထုကို ယခုကဲ့သို့ ပြောဆိုခဲ့သည်။

“ခင်ဗျားတို့က ကျွန်တော်တို့ကို ကြက်သားဟင်း၊ ဝက်သားဟင်းစတဲ့ ဟင်းကောင်းတွေ့နဲ့ ကျေးမွေးတဲ့အတွက် ခင်ဗျားတို့ကို ကျွန်တော် အထူးကျေးလူတင်ပါတယ်။ ခင်ဗျားတို့ကို ကျေးလူးဆပ်ဖို့အတွက် ကျွန်တော်တို့မှာတော့ ဘာမှ မရှိပါ။ ဒါပေမဲ့ ခင်ဗျားတို့ ကျေးမွေးဧည့်ခဲ့ခဲ့တဲ့ စားကောင်းသောက်ဖွှာယ် အတွက် ကျွန်တော်တို့တစ်တွေ တိုက်ပွဲမှာပဲ ဆပ်ပါမယ်။ ကျွန်တော်တို့ကို ရန်သူက လာတိုက်မယ်ဆိုရင် ရန်သူဆုတ်သွားတဲ့အထိ ကျွန်တော်တို့ ခုခံတိုက်ခိုက်သွားမယ်။ လိုအပ်ပါက ကျွန်တော်တို့ အသက်ပေးဖို့ ဝန်မလေးပါ။ ခင်ဗျားတို့ ပြုစုကျေးမွေးခဲ့သမျှ ကုန်ကျေစရိတ် ကျေသည်အထိ ကျွန်တော်တို့လုပ်သွားမယ်”

ထိုညာတွင် ကျွန်တော်တို့ သန်းခေါင်ကျော်မှ အိပ်ကြရသော်လည်း ကျွန်တော်တို့ အစောကြီးထကြသည်။ မနက် (၄)နာရီခန့် ဖြစ်သည်။ အစောကြီး ထွက်သွားရန် ဆုံးဖြတ်ထားသည်။ အခြားရွာတစ်ရွာသို့ သွားရောက်ပြီး လူထု စည်းရုံးရေးလုပ်ငန်းကို ဆက်လက်လုပ်ကြရန် ဖြစ်သည်။ ကျွန်တော်တို့ ရွာမှ ထွက်ခွာစအချိန်သည် မိုးကောင်းကောင်းမလင်းသေးပေါ့ မနက် (၅)နာရီ အချိန်ခန့် ဖြစ်သည်။

ရန်သူနှင့် တိုက်ပွဲဖြစ်လေပြီ

ရွှေဆုံးတွင် ချိတက်လျက်ရှိသည့် ရဲဘော်များက ကျွန်တော်တို့ထဲ  
သတင်းပိုလာသည်။

“ကျွန်တော်တို့ဆီ ဦးတည်ပြီး တပ်ဖွဲ့တစ်ဖွဲ့ ချိတက်လာနေတယ်။  
ကရင်တပ်လား၊ ဓမ္မတပ်လား မသဲက္ခာ”

ကျွန်တော်က ယခုကုံးသို့ အမိန့်ပေး လိုက်သည်။

“ဒါ ကရင်တပ်မဖြစ်နိုင်ဘူး၊ ဓမ္မတပ်ပ ဖြစ်ရမယ် ပစ်သာပစ်ပါ”

ထိုအခါ သေနတ်သဲ ထွက်လေတော့သည်။ ကျွန်တော်တို့ တပ်ဖွဲ့  
ရန်သူနှင့် တစ်နေ့လုံး တိုက်ပွဲဖြစ်ခဲ့သည်။

မွန်းလွှာ (၁)နာရီ အချိန်ရောက်သောအခါ ကျွန်တော်တပ်ရင်းမျှ၊  
ဗိုလ်ထော်းမင်း ဗိုလ်တွင် ပြင်းထန်စွာ ဒက်ရာရလေသည်။ ကျွန်တော်က သူကို  
ပလောက်ကို ရွှာသို့ ပြန်ပို့စေသည်။ သို့ရာတွင် သူက ကျွန်တော်ကို ယခုလို  
ပြောလာသည်။

“ဗိုလ်ကြီး ခင်ဗျားကိုယ်တိုင် ကျွန်တော်ကို ပြန်ပို့ပါ ကျွန်တော် မတတ်  
နိုင်တော့ပါ”

ယင်းကြောင့် သူဆန္ဒကို လိုက်လျောကာ ကျွန်တော်ကိုယ်တိုင်  
လိုက်ပို့ရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ဒက်ရာမှာ ပြင်းထန်လွန်းသဖြင့်  
လမ်းခုလတ်မှာပင် ဗိုလ်ထော်းမင်း ကျဆုံးသွားလေသည်။

ထိုအခါ သူအလောင်းအား ကျွန်တော် ရဲဘော်တွေကိုသာ ပို့ပေြး  
ကျွန်တော်ကူမှ ဦးလှည့်ကာ စစ်မေ့ပြင်သို့ ပြန်လာခဲ့သည်။

ရန်သူအား နောက်ထပ် တစ်ပြန် တိုက်ခိုက်သည်။ မကြောလှပါ။  
ညနေ (၂)နာရီထိုးချိန်တွင် ရန်သူစစ်သားအချို့၊ စတင်ဆုတ်စွာ ထွက်ပြေးလေ  
သည်။ ကျွန်တော်တို့ ဂိုင်းမိသဖြင့် လက်နက်ချ အည့်ခံသည့် ရန်သူ (၁၄)  
ယောက်ကို ကျွန်တော်တို့ အရှင်ဖမ်းမိသည်။ စစ်မေ့ပြင်တွင် ဒက်ရာရပြီး  
မသေသေးသည့် ရန်သူစစ်သား အချို့လည်းရှိသည်။ ထိုကြောင့် စစ်မေ့ပြင်ကို  
နောက်ဆုံး ရှင်းလင်းသည့်အခါ ဒက်ရာရ၍ ခြေကျိုးပြီး စစ်မေ့ပြင်တွင် ကျွန်ရစ်  
ခဲ့သည့် ရန်သူစစ်သား တစ်ယောက်က ကျွန်တော်တို့ တပ်ကြပ်ကြီး ပဖိုးကို  
ပစ်ခတ်လိုက်ရာ တပ်ကြပ်ကြီး ပဖိုးသည် စစ်မေ့ပြင်တွင် ကျဆုံးလေတော့  
သည်။ တိုက်ပွဲအလွန်ပြင်းထန်ပါသည်။ ရန်သူအလောင်း (၂၀)ကျော် စစ်မေ့  
ပြင်တွင် ကျွန်ရစ်ခဲ့သည်။ ရန်သူထံမှ ကျွန်တော်တို့ လက်နက် အလက်ပေါင်း

(၄၀)ကျော် သမီးဆည်းရမိပါသည်။ ကျွန်တော်တို့ ဘက်မှ (၂)ယောက် ကျဆုံး ခဲ့သည်။ မိုလ်ကြီး ထော်းမင်းနှင့် တပ်ကြပ်ကြီး ပုံးတို့ ဖြစ်ပါသည်။

ဤတိုက်ပွဲသည် လယ်ကွင်းရှိ ပပါးတောဘွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ ရှုံးစွက်အလွန် များပါသည်။ ထို့ကြောင့် အချို့ သေနတ်များမှာ ရန်သူစစ်သား များက ရှုံးစွက်ထို့ မြှုပ်နှံသို့ကြတယ်ဟာ ခဲ့သည်။ ထို့ကြောင့် ရန်သူ လက်နက် အားလုံးကို ကျွန်တော်တို့ မရလိုက်ပါ။ သို့ရာဘွင် နောက်ပိုင်း၌ ရွာသားများ သေနတ် (၅)လက်ထပ်မဲ တွေ့ရှုံးသည်။ ထိုသေနတ်များကို ကျွန်တော်တို့ထဲ လာရောက်အပ်နှုံးကြသည့် ရွာသားများအား သေနတ် (၁)လက်အတွက် ငွေကျပ် (၃၀၀) ဆုချေသည်။

\* \* \*

(၁၄)

## GOC ထော့မပါ ကျွန်တော်တို့အား လာဓရာက်ဓတ္ထ.ဆုံးခြင်း

တော်လှန်ရေးနှင့် ပတ်သက်ပြီး ကျွန်တော် ခံယူပါသည်။ တော်လှန်ရေးလုပ်ရာတွင် အကောင်းဆုံး လုပ်ကြရမည်။ လူထုဆန့်ကျင်ရေး အလုပ်ကို အလျဉ်းမလုပ်ရ။ ကျွန်တော် ရဲဘော်များကိုလည်း ဤအတိုင်း ဆုံးမခဲ့သည်။ လူထုဆန့်ကျင်ရေး လုပ်ရပ်ကို ကျွန်တော် လုံးဝ ခွင့်မပြုခဲ့ပါ။ သူတို့လည်း မလုပ်ကြပါ။

GOC ထော့မပါရဲ့ မူလနာမည်မှာ အောင်စိန် ဖြစ်သည်။ သူကို မူးဆိုး ကော်ကစာ ဟန်တာသာမွေးက GOC အဖြစ် တာဝန်ပေးခန့်အပ်ခြင်း ဖြစ်သည်။ သူ GOC ဖြစ်လာသည်နှင့် တစ်ပြိုင်နက် တပ်မဟာ (၃) တပ်မဟာ(၅) နှင့် တပ်မဟာ (၇)သို့ ဆင်းလာသည်။

ထော့မပါသည် ကျွန်တော်တို့ တပ်မဟာ (၇) ဌာနချုပ်ရှိရာ ကျော်တလေးနိုဘို့ ရောက်လာသည့်အခါ တပ်မဟာမှုဗ္ဗိုလ်အဲလ်မိုက ကျွန်တော်ထံ အောက်ပါအတိုင်း စာရေးအကြောင်းကြားသည်။

မိုလ်မြေ ခင်ဗျား . . .

ခင်ဗျား ဆရာ GOC ရောက်လာပြီ။ သူ ခင်ဗျားကို တွေ့ချင်တယ် အမြန်လာပါ။

ကျွန်တော်စာ ရလျှင်ရခြင်း ထွက်လာခဲ့ပါသည်။ ကျွန်တော်တပ်မဟာ ဌာနချုပ်ရှိရာ ကော်တလေးခိုက် ရောက်သော အိမ်တစ်အိမ်၌ ဧည့်သည်အဖြစ် တက်နေသည်။ ကျွန်တော် ရောက်လာပြီး ပါလာသည့် အိပ်ကို ထားရှစ်ကာ ချက်ချင်းပင် GOC ထံသို့ သွားရောက် တွေ့ဆုံးရန် သူ တည်ခိုသည့် နေအိမ်သို့ ကျွန်တော် ဆင်းသွားလေသည်။

ကျွန်တော် GOC တည်းခိုသည့် နေအိမ်သို့ ရောက်သောအခါ အိမ်ပတ်ပတ်လည်တွင် စစ်သားများ စောင့်ကြပ်ထားသည်ကို တွေ့ရလေ သည်။ အိမ်ခြေဝင်းအတွင်းသို့ ဝင်မည်အလုပ်တွင် အစောင့်စစ်သားများက ကျွန်တော်အား သေနတ်ဖြင့် ချိန်ချွဲယူပြီး အခုလို မေးပါသည်။

“ခင်ဗျား ဘယ်သွားမလဲ”

“ကျွန်တော် GOC ကို သွားတွေ့မယ်။ သူ ကျွန်တော်ကို မှာတယ်” အစောင့်စစ်သားက “ခင်ဗျားမသွားရဘူး”

ကျွန်တော် “မသွားရဘူးဆိုရင်လည်း ပြန်ဖိုပဲပေါ့”

ကျွန်တော် ပြောပြီး ဦးလှည့်ကာ ကျွန်တော်တည်းခိုသည့် အိမ်သို့ ပြန်လာတော့သည်။ GOC ကို နောက်ထပ် သွားရောက်တွေ့ဆုံးခြင်း မပြုတော့ဟု ဆုံးဖြတ်လိုက်သည်။

ည(၁၀)နာရီအချိန်တွင် တပ်မဟာများ ဗိုလ်အဲလ်မိုက လူလွှတ်ပြီး ကျွန်တော်ကို လာခေါ်သည်။ GOC မှ တွေ့ချင်ကြောင်းနှင့် အခုချက်ချင်း လိုက်သွားပါရန် မှာကြားသည်။ ကျွန်တော်လည်း ချက်ချင်းပင် GOC နှင့် တွေ့ရန် ဆင်းသွားသည်။

ကျွန်တော်က “ကျွန်တော် လာပါတယ်။ ဒါပေမဲ့ ခင်ဗျားလူတွေက ကျွန်တော်ကို သေနတ်နဲ့ချိန်ပြီး သွားခွင့်မပေးဘူး။ ဒါကြောင့် ကျွန်တော် ပြန်သွားတယ်”

GOC က “ဒီလိုလုပ်မှ သူများ ကျပ်တိုကို ကြောက်မယ်”

ကျွန်တော်က “တော်လှန်ရေးသမားပဲ၊ သူများ ကျွန်တော်တိုကို ကြောက်ဖို့ မလိုပါ။ ကျွန်တော်တိုကို ချစ်ဖိုပဲ”

GOC က “ခင်ဗျား လက်ဖက်ရည်သောက်မလား”

ကျွန်တော်က “မလိုပါဘူး”

GOC က “ကလေးတွေ အိပ်ကုန်ပြီ ဒါကြောင့် သူတိုကို အန္ောင့်

အယှက် မပေးလိုဘူး ခင်ဗျားဟို လက်ဖက်ရည်ကြမ်း တစ်ခွက်တိုက်မယ်”

ပြောပြောဆိုဆို GOC သည် ဖန်ခွက်ထဲသို့ အရည်တစ်ခုကို လောင်း ထည့်သည်။ လက်ဖက်ရည်ဟု ထင်ရသည်။ သို့ရာတွင် ကျွန်တော် သောက် ကြည့်သောအခါ လက်ဖက်ရည်မဟုတ်ဘူး အရက်မှန်း သိလာသည်။

GOC က “အရင်က ဒီလိုအရက်မျိုး မသောက်ရဘူး”

အခုလိုပြောပြီးနောက် သူက KNUအပေါ် မကျေမန်ပုံ ဖြစ်သည် များကို ပြောဆိုလေတော့သည်။

GOC က “ဒီပါတီတွေဟာ မျက်စိတစ်ဖက်ကို ထိုးဖောက်ပစ် သင့်တယ်”

သူ ပြောသည့် စကားများသည် ကျွန်တော့နားထဲ အဝင်မတည့်ပေါ်။ သို့ရာတွင် သူကို ကျွန်တော် ဘာမျှ ပြန်မပြောပါ။ ညဉ်နက်လေပြီ။ ထို့ကြောင့် ကျွန်တော်က...

“ကျွန်တော် ပြန်အပိုင်တော့မယ်”

သူက ပြန်ခွင့်ပြုသဖြင့် ကျွန်တော် ပြန်အပိုင်တော့သည်။

နောက်တစ်နေ့တွင် GOC သည် တပ်မဟာအတွင်းရှိ တပ်မှူးအေးလုံး ကို ခေါ်ပြီး အခုလို ပြောဆိုဆွေးနွေးသည်။

“ကျွန်တော်က GOC ဖြစ်တယ်။ ခင်ဗျားတို့ကို အခုလို ပြောချင်ပါ တယ်။ တော်လှန်ရေးလုပ်တဲ့နေရာမှာ ရှိုးရှိုးအအကြီးလုပ်လို့ မဖြစ်ပါ။ တော်လှန်ရေးမှာ နိုင်ငံရေးမှာ ပြုအဖွဲ့ တစ်ခွဲထားရမယ်။ တပ်ရင်းတပ်ရင်းမှာ ဓားပြတိုက်ဖို့အတွက် တပ်စုတစ်စု သီးသန့်ထားဖို့လိုတယ်။ ဒီအဖွဲ့ထဲပါတဲ့ လူတွေကို တပ်ရင်း စာရင်းစာထဲမှာ နာမည်တွေ ထုတ်ပစ်ကြရမယ်။ ဒီလူတွေ ဟာ ဓားပြတိုက်သည်ဖြစ်စေ လူတွေကို သတ်မ္မာနသည် ဖြစ်စေ မပြောရဘူး။ ခင်ဗျားတို့က ပြည်သူကို အခုလို ရှင်းပြကြရမယ်။ ဒီလူတွေဟာ ကျပ်တို့နဲ့ မဆိုင်ဘူး ဒါပေမဲ့ သူတို့ ဓားပြတိုက်လို့ ရတဲ့ငွေ့တွေ တပ်မဟာကို ပြန်လာပေးရမယ်”

ထောမပါသည် အထက်ပါအတိုင်း ပြောပြီးနောက် အစည်းအဝေး တက်ရောက်သည့် တပ်မှူးများအေး ယခုလို မေးပါသည်။

“ကျွန်တော် အကြံပြုတာကို ခင်ဗျားတို့ လက်ခံနိုင်ရဲ့လား”

အစည်းအဝေး တက်ရောက်သူ တပ်မှူးကလည်း သူတို့ လက်ခံနိုင်

ပါသည်ဟု ပြန်လည်ဖြေကြားကြသည်။ သို့သော် ကျွန်တော်စိတ်ထဲမှာ ဒါကို  
လက်ခံရန် မဖြစ်နိုင်ပါ။ သို့သော် ကျွန်တော် ဘာမျှ မပြောပေ။ ထော်မဲ့ပါသည်  
အခုလို ဆက်ပြောပြန်သည်။

“ခင်ဗျားတို့ ခေါင်းဆောင်တွေဟာ လူထုထဲဆင်းတဲ့အခါ စားပွဲ  
ကုလားထိုင်ပါ ယူသွားကြရမယ်။ ခင်ဗျားတို့ ရောက်တဲ့နေရာမှာ စားပွဲ၊ ကုလား  
ထိုင်ကို ချုပြီး လူထုကို ခေါ်ခဲ့ ခင်ဗျားတို့မှာ ကျမ်းစာနဲ့ ဓမ္မသီချင်းစာအုပ်လည်း  
ပါရမယ်။ ဘုရားရှိခိုးသင့်ရင် ရှိခိုးရမယ်။ တရားဟောသင့်ရင်လည်း လူထုတွေ  
ကို ဘုရားစကား၊ တရားစကား ဟောရေ ပြောရမယ်။ ဒီလိုလုပ်မှ ခင်ဗျားတို့ကို  
ဒီလူတွေဟာ ဘုရားနဲ့ တရားနဲ့ ရှိကြသွားပဲလို့ မြင်မယ်”

ကျွန်တော် ကြားရသည်မှာ နားနှင့်မတည့်တော့ပေ။ ထို့ကြောင့်  
ကျွန်တော် ထိုနေရာမှာပင် ထပြီး ယခုလို ပြန်ပြောပါသည်။

“ဒီလိုလုပ်ဖို့ မလွယ်ပါ။ စားပွဲ၊ ကုလားထိုင်တွေကို မပြောနဲ့  
ကျွန်တော်တို့ အိပ်ကလေးတစ်လုံးတောင် အင်မတန်ပဲ”

GOC က “ဒါကို ခင်ဗျားတို့ ကိုယ်တိုင် လွယ်ဖို့ မဟုတ်ဘူး လူထုတွေ  
ကို ခေါ်ခိုင်းရမှာပေါ့”

ကျွန်တော်က ထပ်ပြီး အခုလို ပြတ်ပြတ်ပြောလိုက်သည်။

“ဒါဟာ ကျွန်တော်အတွက် မလွယ်ပါ။ လုပ်ချင်တဲ့လူ လုပ်ကြ။  
ကျွန်တော်တော့ မလုပ်နိုင်ဘူး” ဟု ပြောချလိုက်တော့သည်။

ကျွန်တော် စကားပြောပြီးနောက် အစည်းအဝေး ရုတ်သိမ်းလိုက်  
သည်။

နောက်တစ်နေ့တွင် တပ်မဟာမှ အစည်းအဝေးကို ထပ်မံ၍ခေါ်  
သည်။ တပ်မဟာတပ်များအားလုံး တက်ရောက်လာကြသည်။ GOC ထော့မဲ့ပါ  
လည်း ပါပါသည်။ တပ်မဟာများက ယခုကဲ့သို့ အစည်းအဝေးအဖွင့်စကားကို  
ပြောသည်။

“အခု GOC ကျွန်တော်တို့ကို ပြောခဲ့သလို ကျွန်တော်တို့လုပ်ကြမယ်။  
တပ်ရင်းတိုင်း တပ်စုတစ်စုကို ရွေးပြီး ဒီအလုပ်ကို လုပ်စေရမယ်။ ကျွန်တော်  
လည်း တပ်မဟာအနေနဲ့ တပ်စုတစ်စုကို ဒီအတွက် ဖွဲ့စည်းပြီး ညွှန်ကြားချက်  
အတိုင်း လုပ်သွားမယ်”

အစည်းအဝေးတွင် တပ်များအားလုံး လုပ်ကြဖို့ သဘောတူလိုက်ကြ

သည်။ ကန့်ကွက်မည့်သူ မရှိပါ။ ကျွန်တော်က ဒါဟာ မဖြစ်သင့်ဟု ယူဆသည်။ မဖြစ်ချေတော့။ ထို့ကြောင့် ကျွန်တော် မတတတတကာ အခုလို ခဲ့ရင့်ရင့် ပြောဆိုလိုက်သည်။

“ဒီအလုပ်ဟာ ခင်ဗျားတို့ လုပ်ချင်ရင်လုပ်ကြ ကျွန်တော်တော့ မလုပ် နိုင်ဘူး။ ကျွန်တော်တို့ တော်လှန်ရေးလုပ်တာ ဆိုးသွမ်းတဲ့ ရန်သူ၊ မတရားလုပ် တဲ့ ရန်သူ၊ ကျွန်တော်တို့ အမျိုးသားအပေါ် ဗိုလ်ကျေအနိုင်ကျင့်တဲ့ ရန်သူတွေ ကို ဆန့်ကျင်တော်လှန်တာ ဖြစ်တယ်။ မကောင်းတာကို ဆန့်ကျင်တာဖြစ်တယ်။ ကျွန်တော်တို့ လူမျိုးတွေ အဖိန္ဒိပ်ခံရလို့ လုပ်တာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က တစ်ဖန် ကျွန်တော်တို့ လူမျိုးတွေအပေါ် အခုလို ပြန်လုပ်တာ မသင့်ပါ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် လူမျိုးအတွက် လုပ်ကြမယ်လို့ ပြောတာ မဟုတ်ဘူးလား”

ကျွန်တော်က ဆက်လိုက်ပြီး . . .

“ကျွန်တော်တို့ ဓားပြသွားတိုက်ပြီး သေသွားမယ်။ လူတွေက ဒီလူ ဓားပြတိက်လို့ သေတာပလို့ ပြောမှာပဲ့။ ဒီလို့ သဘောမျိုး ကျွန်တော် မလိုချင်ပါ။ ကျွန်တော်ရဲဘော်တွေကိုလည်း ဒီလိုမျိုး မသေစေချင်ပါ”

နောက်ခုံး ကျွန်တော် ယခုလို ပြောလေသည်။

“ရှေးယခင်က ကျွန်တော်တို့ မိဘဘိုးဘွားတွေဟာ တော်လှန်ရေး မလုပ်ကြပါ။ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ကြတယ်။ ကျွန်တော် တို့ကျေမှ ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေးသမားလို့ ပြောပြီး ဓားပြတိက်စားတယ် ဆိုရင် ဒါမျိုး ကျွန်တော်တို့ မလုပ်ဘူး” ဟု ပြောချုလိုက်တော့သည်။

ကျွန်တော် ယခုကဲ့သို့ ပြောဆိုပြီးနောက် ထော့မဲပါသည် မတတတ ထပြီး အခုလို ပြောတော့သည်။

“ကျွန်တော်စကား နားမထောင်တဲ့လူကို ကျွန်တော် ရှင်းရမှာပဲ့။ ကျွန်တော်ကိုယ်တိုင် လုပ်စရာမလိုပါဘူး။ ကျွန်တော် မျက်စပ်ပစ်လိုက်ရှုံးနဲ့ ကျွန်တော်ကိုယ်စား လုပ်မဲ့လူတွေ ရှိတယ်”

ထော့မဲပါ ပြောပြီးနောက် ကျွန်တော်က ယခုလို ပြန်၍ ပြောလိုက် လေသည်။

“ခင်ဗျားလုပ်ချင်ရင် လုပ်ပါ ခင်ဗျားလုပ်တာမှန်ရင် ဖြေရေး မမှန်ရင်တော့ ကျွန်တော် လက်ခံမှာ မဟုတ်ပါ။ ကျွန်တော်တို့ဟာ တော်လှန်ရေးသမားတွေပဲ”

ထို့နောက် ကျွန်တော်သည် ပိရိယတ်ဘက်သို့ လှည်းပြီး

“ခင်ဗျားတို့ လုပ်ချင်ရင်လုပ်ကြ ကျွန်တော်တော့ မလုပ်ဘူး”

ဟု ခပ်မာမာ ပြောချလိုက် သည်။

ဤကဲ့သို့ ပြောလိုက်သဖြင့် GOC ၏ ကြိုးပမ်းမှုကို နောက်ဆုံးအစည်း  
အဝေးက လက်မခံတော့ပေ။



(၁၅)

## ကျွန်ုပ်အား လုပ်ကြံရန် လင်းထင်အား တာဝန်ပေးခြင်း

အစည်းအဝေး ပြီးသည့်နောက်ပိုင်း တပ်မဟာ ဌာနချုပ်မှ ကျွန်တော်  
ထွက်ခွာလာသည်။

ယောက်သိုးထာသိုး ပြန်သွားသည်။ လမ်းတွင် ကျွန်တော် လင်းထင်နှင့်  
ဆုံးသည်။ လင်းထင်က သူ့ထဲလိုက်လည်ရန် ဖိတ်ခေါ်သည်။ လင်းထင်  
ဖိတ်ခေါ်သည့်အတိုင်း ကျွန်တော် သွားသည်။ သို့ရာတွင် ကျွန်တော် သတိနှင့်  
နေသည်။ လင်းထင်ဆီ ရောက်သောအခါ သူက အရက်တစ်ပုံလင်းကို ချထား  
သည်။ မများပါ။ အရက်တစ်ပုံလင်းလောက်သာ ပုံလင်းထဲတွင် ရှိသည်။ သူက  
ကျွန်တော်သောက်ဖို့ အရက်တစ်ခွံက်နှင့် သူ သောက်ဖို့ တစ်ခွံက် လောင်းထည့်  
လိုက်သည်။

ကျွန်တော်တို့ နှစ်ယောက်စလုံး အနည်းငယ်စီ သောက်ကြသည်။  
ကျွန်တော်တို့ မမူးပါ။ ထိုအချိန်တွင် မူန်းလွှဲ (၃)နာရီခန့် ရှိသည်။

ဒီနောက် ကျွန်တော်က လင်းထင်အား ယခုလို ပြောသည်။

“မို့လ်ကြီး ကျွန်တော်ပြန်မယ် ကျွန်တော် ထမင်းဆာပြီ”

လင်းထင်က “မပြန်ပါနဲ့ ကျွန်တော်တို့နဲ့ အတူစားပါ”

ကျွန်တော်က “စားဆိုလည်း စားတာပေါ့”

ကျွန်တော်သည် ဤနေရာ၌ပင် ဆက်လက်ပြီး ထိုင်တောင့်နေသည်။ လင်းထင်သည် ကျွန်တော်နှင့် စကားမပြောတော့ပါ။ ည (၂)နာရီထိုးပြီး မိုးချုပ်ပြီး ဖြစ်သည်။ သို့ရာတွင် ထမင်းမဓားရသေးပါ။

ကျွန်တော် သူကို စောင့်မြှုစောင့်နေသည်။ ကျွန်တော်လည်း သူနှင့် စကား မပြောပါ။ ညည့်နက်လာလေပြီ။ လင်းထင်သည် စားပွဲပေါ်တွင် ခေါင်းကို င့်ထားလျက် တိတ်ဆိတ်စွာနေသည်။ တအောင့်မျှကြာသောအခါ သူသည် ဖယောင်းတိုင်တစ်တိုင် ထုတ်လာသည်။ ယင်းဖယောင်းတိုင်ကို မီးထွန်းကာ တစ်နေရာတွင် ထောင်ထားလိုက် သည်။

ငှုံးနောက် သူသည် ငှုံး၏ ပစ္စတိုက်ထုတ်ကာ ဖယောင်းတိုင်မီးကို သုံးချက်ပစ်သည်။ မီးပြိမ်းသွားသည်။ ထို့နောက် ကျွန်တော်ဘက်လှည့်ပြီး ယခုလို ပြောသည်။

“ခင်ဗျားပစ်လို့ ထိမလား”

ကျွန်တော်က “ဒီလောက်နီးတာ ပစ်လို့ ထိတာပေါ့”

လင်းထင်က “ခင်ဗျားပစ်ကြည့်မလား”

ကျွန်တော်က “မပစ်ဘူး အလကား ကျည်ကုန်မယ်”

လင်းထင်သည် ဆက်လက်ပြီး တိတ်ဆိတ်စွာ နေပြန်သည်။

ထို့နောက် သူက . . .

“ခင်ဗျား ကျွန်တော်ကို ပစ်ချင်သလား ပစ်ချင်ရင် ပစ်စမ်းပါ”

ကျွန်တော်က “ဘာဖြစ်လို့ ခင်ဗျားကို ပစ်ရမှာလဲ”

စကားစ ဆုံးသွားပြန်သည်။ သူ စကားမပြောတော့ပါ။ ခေါင်းင့်ပြီး နဖူးကို စားပွဲပြင်နှင့် ကပ်ထားလိုက်သည်။ ယခုကဲ့သို့ တိတ်ဆိတ်စွာ (၁၀)မိနစ်ခန့် မလူပ် မယုက်နေသည်။

လင်းထင် ယခုကဲ့သို့ ပြိုမ်းသက်စွာနေစဉ် ကျွန်တော်က သူကို သတိ ကြီးစွာ စောင့်ကြည့်လျက်ရှိသည်။ ကြည့်ရသည်မှာ သူသည် တစ်ခုခုကို လုပ်ချင်နေကြောင်း ပေါ်လွင်နေသည်။

ဒီလူ ငါကိုတော့ တစ်ခုခုလုပ်တော့မှာပဲလို့ ကျွန်တော်မိတ်ထဲတွင် တွေးမိလိုက်သည်။ ထို့ကြောင့် ကျွန်တော် ဆက်ပြီး သတိနှင့်နေကာ လင်းထင်၏ လူပ်ရှားမှုကို မျက်ချည်မပြတ် စောင့်ကြည့်နေတော့သည်။ တအောင့်မျှ အကြာတွင် သူသည် ပြန်စားကြို့ ခေါင်ထောင်လာပြီ ကျွန်တော်ကို ယခုလိုပြောလိုက်သည်။

“ခင်ဗျား ကျေပိကို မပစ်ရင် ခင်ဗျားကို ကျေပိပစ်မယ်”

ထိုကြောင့် ကျွန်တော်က သူထက်ဘီးအောင် သေနတ်ကို ဝင်လုလိုက်သည်။ ကျွန်တော် သေနတ်ကို ရလိုက်ပြီးဖြစ်သည်။ သူလည်း သေနတ်ကိုလူသည်။ သို့သော် သေနတ်သည် ကျွန်တော့လက်ထဲ ရောက်နေပြီးဖြစ်သည်။ ထိုကြောင့် သူသည် သေနတ်၏ ထိုပိုင်းကို လက်ဖြင့်ဆုပ်ကိုင်ထားလိုက်သည်။ ကျွန်တော်က သူကို သေနတ်နှင့် ချိန်ရွှယ်ရန် ကြိုးစားသည်။ သူက တွန်းဖယ်ပစ်လိုက်သည်။ ထိုကြောင့် သူကိုပစ်၍ မရပါ။

ကျွန်တော် စဉ်းစားလိုက်သည်။ ဒီလိုပဲ ကြာကြာဆက်လုပ်နေလို့တော့ မဖြစ်ပါ။ သူတပည့်တွေက သူကိုလာကူရင် ငါ အခက်တွေ့မှာပဲ ထိုကြောင့် မထူးတော့ဟု တွေ့ကာ သေနတ်ကျည်အားလုံးကို ပစ်ဖောက်လိုက်သည်။

သေနတ်သံဆက်တိုက် ထွေက်လာသောအခါ လင်းထင်သည် ထိုတ်ထိုတ်ပြာပြာ လက်လွှဲတ်ပြီး ထွေက်ပြီးလေတော့သည်။ ကျွန်တော်လည်း လင်းထင်နောက်ကို ပြီးလိုက်လေသည်။ ကျွန်တော် အိမ်အောက်သို့ ရောက်သောအခါ လင်းထင်၏ တပည့်နှစ်ယောက်သည် ကာဘိုင်သေနတ်ဖြင့် ချိန်ရွှယ်လိုက်သည်။ ကျွန်တော်လည်း လက်ထဲတွင်ရှိသည့် သေနတ်အတိဖြင့် သူတိုကို ပြန်ချိန်လိုက်သည်။

ထိုနောက် ထိုသူတိုကို ကျွန်တော် ဟောက်လိုက်သည်။

ဒီကိစ္စ မင်းတို့နဲ့ မဆိုင်ဘူး ဖယ်စမ်း။

အမှုန်မှာ ကျွန်တော့လက်ထဲရှိ သေနတ်တို့တွင် ကျည်မရှိတော့ခေါ်။ သူတို့သည် ကျွန်တော့ကို မပစ်ရလိုသာ။ ဒီနောက် ကျွန်တော်သည် အိမ်အပြင်သို့ ထွေက်ပြီးလိုက်သည်။ အလွန်မည်းမောင်သည်။ ဘာမျှမတွေ့ရ။ ထိုနောက် ကျွန်တော်သည် တစ်ခုခုနှင့်ခလုတ်တိုက်မိသဖြင့် မောက်လျက် လဲတော့သည်။ ကျွန်တော့ လက်ထဲရှိ သေနတ် လည်း လွှဲင့်စင်သွားသည်။ ကျွန်တော့သေနတ်ကို ဟိုစမ်း ဒီစမ်းကာ ရှာဖွေသေးသည် မတွေ့ပါ။

ကျွန်တော် စဉ်းစားမိသည်။ ငါ ဒီမှာပဲ အချိန်ကုန်လို့တော့ မဖြစ်။ သူတို့ ငါကို လာမိနိုင်ပြီး ဒုက္ခရောက်သွားနိုင်တယ်။ ထိုကြောင့် ကျွန်တော်သည် ချက်ချင်း ထွေက်ပြီးလေသည်။

ကျွန်တော့အား လိုက်လုပ်ရှာဖွေဖမ်းဆီးရန် လင်းထင် လူ (၄၀) လွတ်

လိုက်သည်။ ကျွန်တော် လမ်းဘေးတွင် ခြုံကွယ်ကာပုန်းနေသည်။ သူတို့ ကျွန်တော်ကို မတွေ့ပါ။ ကျွန်တော်လက်ထဲ သေနတ်သာရှိလျှင် သူတို့ အများကြီး သော်းမည်။

အခုလိုဖြစ်ရသည့် အကြောင်းကို ကျွန်တော် ပြန်၍ စဉ်းစားသုံးသပ် သည်။ ထော့မဲပါ လက်ချက်ပဲဖြစ်မယ်လို့ ကျွန်တော် ကောက်ချက်ချလိုက် သည်။ လင်းထင်သည် ကျွန်တော်ကို မသတ်ချင်ပါ။ ထော့မဲပါက သူကိုခိုင်းလို့ သာ အခုလို လုပ်ခြင်းဖြစ်သည်။

\* \* \*

(၁၆)

## ထော့မဲပါ ရာထူးမှ ဖြတ်ချစ်ရလေပြ

ထော့မဲပါ ခေါ် အောင်စိန်သည် လူကောင်းတစ်ယောက် မဟုတ်ပါ။ ကျွန်တော်တို့ကို လာရောက်တွေ့ဆုံးပြီးနောက် အပြန်တွင် လမ်းညွှန် မဟုတ်တာများကို လုပ်သွားလေသည်။ မဆိပ်သို့ ရောက်သောအခါ ရွာသူကြီး၏ ညီမအပျိန္ဒင် ပျော်ပါးရန် ရွာသူကြီးကို တောင်းသေးသည်။ မိန်းကလေးက သူကိုကြောက်ပြီး ညဉ်နက်သန်းခေါင် ထွက်ပြေးရသည်။ ဤအဖြစ်အပျက်အားလုံး နောက်မှ ကျွန်တော့အား ရွာသားများ ပြောပြ၍ သိရသည်။

တစ်ခါ ထော့မဲပါသည် မယ်ပရိသို့ ရောက်သောအခါ မဟုတ်မဟတ်တာတွေ ထၣ် လုပ်ပြန်သည်။ မယ်ပရိရွာတွင် အိပ်သည့် ညဉ် ရွာလူကြီးအား သူအတွက် မိန်းကလေးနှစ်ယောက် ရှာရှင်းသည်။ ထိုအပြင် သူတည်းသည့်အိမ်တွင် အိမ်ရှင်များအား အခြားအိမ်သို့ သွားအိပ်ကြရန် နှင့်ထုတ်လိုက်သေးသည်။

ထော့မဲပါက ရွာလူကြီးအားလည်း ယခုလိုပြောသည်။

“သူကြီး... ကျွန်တော့ရဲဘော်တွေ ပင်ပန်းလာတယ ဒါကြောင့် ထမင်း မချက်နှင့်ပါ သူတို့ကို အနားပေးချင်တယ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ ကို ထမင်းလာချက်ပေးဖို့ မိန်းကလေး နှစ်ယောက် ရှာပေးပါ”

ရွာလူကြီးလည်း သူကို မိန်းကလေး နှစ်ယောက် ခေါ်ပေးရလေ

သည်။ ဤမိန်းကလေးနှစ်ယောက်သည် ထမင်းဟင်းချက်ပေးပြီးနောက် ပြန်မည်အပြု ထော့မဲပါက သူတိုကို ခွင့်မပြုပေ။

ထော့မဲပါသည် ထမင်းစားသောက်ပြီးနောက် ဤမိန်းကလေး နှစ်ယောက်ကို သူအား နှင့်နှစ်ပေးရန် ခိုင်းသည်။ မိန်းကလေးများကလည်း ကြောက်ကြောက်နှင့် လုပ်ကြရသည်။ ညျဉ်နှက်သန်းခေါင် ရောက်သော အချိန် တွင် ထော့မဲပါက ဤမိန်းကလေး နှစ်ယောက်ကို တစ်လုညွှန်စီ စောက်သေး ပျော်ပါး လေတော့သည်။

ဤမိန်းကလေး နှစ်ယောက်အား နှုတ်ပိတ်သည့် အနေဖြင့် တစ်ယောက်လျှင် ထော့မဲပါက ငွေကျပ် (၂,၀၀၀)စီပေးသည်။ အိမ်ရှင် ယောက်ဗျားနှင့် မိန်းမကိုမှ ထုတ်ဖော်ပြောဆိုခြင်း မပြုရန်အတွက် ငွေကျပ် (၆၀၀)စီ ထုတ်ပေးသည်။

ထော့မဲပါ ယခုကဲ့သို့ လုပ်သော်လည်း ဖုံးကွယ်၍ မရပေ။ မကောင်းမှု မှန်သမျှ ဆိတ်ကွယ်ရာ မရှိ။ ရွာသူရှာသားများသည် ဤသတင်းကြောင့် လွန်စွာ မှု မိတ်ဆိုးခေါသထွက်ကြသည်။ သူတို့ ယခုလို ပြောကြဆိုကြသည်ကို ကြားကြ ရလေတော့သည်။

“ကျွန်တော်တို့ဆိုမှာ အရှေ့တိုင်းသားတွေ ခေါင်းဆောင်လုပ်ဖို့ မရှိ တော့ဘူးလား အခုလို အနောက်တိုင်းသားတွေက ကျွန်တော်တို့အပေါ် ခေါင်းဆောင်လုပ်တာ ကျွန်တော်တို့ကို အတော်ပဲ နာနာကျေည်းကျည်း လုပ်ပါ ကလား”

နောက်ပိုင်း လင်းထင်နဲ့ ကျွန်တော်အကြား ဖြစ်ပွားခဲ့သည့် ပြဿနာ အား ဖြေရှင်းရန် ပဟိုမှ ထော့မဲပါအား စေလွှတ်လိုက်ပြန်သည်။ ထော့မဲပါ ရောက်လာသောအခါ တပ်မဟာများ၊ ဗိုလ်အဲလ်မိုက ကျွန်တော်ထဲ စာရေး အကြောင်းကြားလေသည်။

“ဗိုလ်မြေရေး... GOC ရောက်လာဖိုး ပြဿနာကို ဖြေရှင်းဖို့ လာတယ် လို့ ဆိုတယ် ပြန်တက်လာပါ”

ကျွန်တော် ဗိုလ်အဲလ်ဗိုလ်သို့ အခုလို စာပြန်လိုက်သည်။

“တပ်မဟာများခေါင်းပျား... ”

ထော့မဲပါ တစ်ယောက်တည်း လာတာဖြစ်ရင်တော့ ကျွန်တော် မပြန်ပါ။ တွေ့ကြားခေါင်းဆောင်တွေလာမှ ကျွန်တော် ပြန်မယ်”

ကျွန်တော် ရေးသည့်စာကို ပိုလ်အဲလ်မိုက ထော့မဲပါအား သွားပြသည်။ ထော့မဲပါအား သွားပြသည်။ ထော့မဲပါသည် စာကိုဖတ်ပြီး ယခုလိုပြီးတွားပြောဆိုလေသည်။

“အေးလေ ဒီလူကျူပ်ကို GOC လိုတောင် မခေါ်ပါလား။ ထော့မဲပါလိုပဲ ခေါ်နေတယ်”

ထိုနောက် ထော့မဲပါက ကျွန်တော်ထံ ကြေးနှစ်းစာ ပေးပို့လိုက်သည်။

“ခင်ဗျား ပြန်မလာရင် ကျူပ် လာခဲ့မယ်”

ကျွန်တော်လည်း “လာချင်လာနိုင်ပါတယ်”

သူ လာမည်ကို ကျွန်တော် သိပြီးနောက် ကျွန်တော် ရဲဘော်များအား ခေါ်ပြီး ယခုကဲ့သို့ အမိန့်ပေးထားသည်။

“GOC လာလိမ့်မယ် ရောက်လာရင် တစ်ယောက်မှ အလေးမပြု ကြေး”

ကျွန်တော်သည် ရွာတွင်းရှိ အိမ်ထောင်အားလုံးကို ရွေးပြီး ကျွန်တော် ရဲဘော်များကို နေရာချေပေးလိုက်ပါသည်။ GOC ရောက်လာပါက နေရာ၏ အတွက် အိမ်စုတ်အိမ်ညွှတ်တစ်အိမ်ကိုသာ ချုန်ထားလိုက်သည်။

GOC ရောက်လာသောအခါ ကျွန်တော် အမိန့်ပေးထားသည့်အတိုင်း ဘယ်သူမှ သူအား အရှိအသေပေး အလေးပြုခြင်း မပြုပါ။ ကုတ်ကုတ်ကလေး ရောက်လာပြီး နေရာချေရန်အတွက်လည်း အိမ်ကောင်းတွေကို ရှာ၍ မတွေ့တော့ပါ။ သူတို့သည် ရှိသည့် အိမ်စုတ်တစ်လုံးတွင် တက်နေကြသည်။ GOC ရောက်လာပြီး နောက်တစ်နေ့တွင် ပိုလ်ဘဲလ်မိုလည်း ကျွန်တော်ထံ စာရေးလာသည်။

“GOC စောင့်နေပြီ သူကို သွားတွေ့ပါ”

ဟိုတစ်ခါ ကျွန်တော်က ပိုလ်ခ်င်လိုင် (တပ်ရင်းမှူးတစ်ယောက် ဖြစ်သည်)ကို ခေါ်ပြီး ယခုလိုပဲ ပြောသည်။

“သေနတ်ယူ GOC ထံ သွားကြစို့”

ကျွန်တော်တို့ နေအိမ်ခြေဝင်းထဲမှ မတွက်မဲ ကျွန်တော်နှင့် ပိုလ်ခ်င်လိုင်တို့သည် တစ်ယောက် (၃)ချက်စီ သေနတ်ကို မိုးပေါ်ထောင်၍ ပစ်ဖောက်လိုက်ကြသည်။ ကျွန်တော်တို့ GOC ထံ သွားသောအခါ စစ်သား အယောက် (၂၀)ခန့်

ကျွန်တော်တို့နှင့်အတူ လိုက်ပါလာသည်။ GOC တည်းခိုသည် ဒီမိကို ရောက်သောအခါ လုပ်ခြေရေး အစောင့်တပ်သား(ရဝ)ခန်းသည် ဒီမိပတ်ပတ် လည်တွင် စောင့်ကြပ်နေသည်ကို ကျွန်တော်တို့ တွေ့ရသည်။ ကျွန်တော်တို့က သူတို့ကို သေနတ်ဖြင့် ချိန်ချွဲယ်ကာ လက်နက်ချိခိုင်းလိုက်သည်။

“လက်နက်တွေ ဘေးမှာ အားလုံးချထားလိုက်”

သူတို့လည်း ကျွန်တော် အမိန့်ပေးသည်အတိုင်း လက်နက်များကို တစ်နေရာတွင် စုပြုထားပြီး အားလုံး ထွက်ခွာသွားကြတော့သည်။ ထိုနောက် ကျွန်တော်တို့သည် ထော့မဲပါ ရှိရာ ဒီမိပေါ်သို့ တက်သွားလေသည်။ ကျွန်တော်က သူကို တွေ့တွေ့ချင်း အခုလို ပြောပါသည်။

“ခင်ဗျား ကျွုပ်ကို ဘာအကြောင်းကြောင့် တွေ့ချင်တာလဲ”

GOC က ‘ပြဿနာကို ဖြေရှင်းဖို့ လာတာဖြစ်တယ်’

ခပ်အုပ်အုပ် အသံဖြင့်ပြောလာသည်။ သူကဆက်ပြီး...

“ဒါပေမဲ့ ဒီရောက်တော့ ငါက တရားခံဖြစ်နေပြီ”

ကျွန်တော်က “ဟုတ်တယ်လေ တရားခံဖြစ်မှာပေါ့ လင်းထင်နဲ့ ကျွန်တော် ဖြစ်တဲ့ကိစ္စမှာ ခင်ဗျားအလုပ်ပဲ။ ခင်ဗျားပဲ ပြောခဲ့တယ် ငါစကား နားမထောင်တဲ့ လူတွေကို ငါမျက်စပစ်ရှုပဲ ငါအစား လုပ်မဲလူ ရှိတယ်ဆို”

ကျွန်တော် ယခုလို ပြောလိုက်ပြီးနောက် သူသည် ဘာမျှ ပြန်မပြော ဘဲ ၅ မိနစ်ခန့် ပြိုမ်သက်စွာ နေ၏။ ထိုနောက် ထော့မဲပါသည် ဗိုလ်အဲမို ဘက်သို့ လှည့်ကြည့်ပြီး...

“အဲလိမ့်းရေ ငါ ဘာမှ မပြောတတ်တော့ဘူး ငါတရားခံ ဖြစ်နေပြီ”  
သူ ယခုကဲ့သို့ ပြောပြီးနောက် ကျွန်တော်က...

“ခင်ဗျား ပြောစရာ ရှိသေးသလား”

ထော့မဲပါက “ဘာမှ ပြောစရာ မရှိတော့ပါ”

ထိုကြောင့် ကျွန်တော်တို့လည်း ဒီမိပေါ်မှာ ဆင်းသွားလေသည်။ ကျွန်တော်တို့ တည်းခိုရာ ဒီမိသို့ အပြန်လမ်းတွင် ပျဉ်ထောင်အိမ် တစ်အိမ်၌ ဝင်ရောက်ကြသည်။ ထော့မဲပါ ဘာလုပ်နေသည်ကို ကျွန်တော်တို့ စောင့်ကြည့် နေသည်။ ကျွန်တော်တို့ ထွက်လာပြီး မကြာပါ။ ထော့မဲပါလည်း ထွက်ခွာသွားသည်။ ဤအကြိမ် ထွက်ခွာရာ၌ အဆောင်အသောက် အစောင့်အကြပ်နှင့် ထွက်ခွာခြင်း မဟုတ်ပါ။ သူနောက်လိုက်ကြသည့် စစ်သားများသည် အရပ်

သားကဲ့သို့ သူ့နောက်သို့ ဂိုက်စိုက်စိုက် လိုက်ပါသွားခြင်း ဖြစ်သည်။ သူတို့ ကျဉ်းတလေးခိုဘက်သို့ ထွက်ခွာခြင်းဖြစ်သည်။

ထော့မဲပါ ပြန်သွားပြီးနောက် ပိုလ်ချုပ်ကော်ထူး ရောက်လာပြန်သည်။ ထော့မဲပါကိုပါ ခေါ်လာသည်။ သူတို့ ထိုးသဘလူခိုးတွင် စခန်းချေ နေထိုင်ကြသည်။ ပိုလ်ချုပ်ကော်ထူးက ကျွန်တော့ကို မှာသဖြင့် သူနှင့် တွေ့ဆုံးရန် ကျွန်တော် လိုက်သွားသည်။ ပိုလ်ချုပ်ကော်ထူးနှင့် တွေ့သောအခါ ကျွန်တော်က ထော့မဲပါ မျက်နှာကို ကျွန်တော် မတွေ့ချင်ပါ။ ရှောင်ပေးဖို့ ပြောပါ။ သူကိုတွေ့ရင် ကျွန်တော် ပစ်သတ်မိမယ်။ ကျွန်တော် အခုလို ပြောသဖြင့် ထော့မဲပါအား တစ်နေရာသို့ ရှောင်ထွက်စေသည်။ လယ်တဲ့တစ်တွင် သွားနေသည်။ ကျွန်တော်က ပိုလ်ချုပ်ကော်ထူးကို ယခုလို ပြောလိုက်သည်။

“သူဟာ GOC ဖြစ်လာတော့ မာနထောင်လွှားနေတယ်။ သူ ကျွန်တော်တို့ ဆီလာပြီး ဓားပြတိကိုခိုင်းတယ်။ သူ ပြောပြန်သေးတယ်။ နှင့်ငရေးသမားတွေ ဒီပါတီတွေကို မျက်လုံးတစ်ဖက်စီ ဖောက်ထုတ်ပစ်ရမယ်။ သူလာပြီး နည်းပေးလမ်းပြ လုပ်တာတွေဟာ မမှန်မကန်ပါ။ ဒါကြောင့် သူက GOC ဖြစ်တာကို ကျွန်တော် လက်မခံနိုင်ပါ”

ထို့နောက် ထော့မဲပါ မဟုတ်တာ လုပ်တာမှန်သမျှ ကျွန်တော် ပိုလ်ချုပ်ကော်ထူးကို တင်ပြလေသည်။ မဆိုတွင် ရွာလူကြီးတစ်ဦး၏ ညီမကို အတင်းတောင်းအိပ်လို့ မိန်းကလေးက ညျဉ်နက်သန်းခေါင် ထွက်ပြေးရပုံ၊ မယ်ပရိ ရွာကို ရောက်သောအခါ ရွာသူလေးနှစ်ဦးအား စောကားခဲ့ပုံ၊ ငှုံး၏ လုပ်ရပ်ကို ငွေကြုံဖြင့် ဖုံးကွယ်လိုက်ပုံ စသည်များကို မချင်းမချော် ထုတ်ဖော်တင်ပြလေတော့သည်။

ပိုလ်ချုပ်ကော်ထူးက “သူကို သွားခေါ်ခိုင်းမယ်။ ခင်ဗျား သူနဲ့ တွေ့နိုင်မလား” ဟု ပြောလိုက်ရာ။

ကျွန်တော်က “တွေ့နိုင်ပါတယ်”

ပိုလ်ချုပ်ကော်ထူးက ထော့မဲပါကို သွားခေါ်စေသည်။ သူ ရောက်လာပြီး ကျွန်တော့ကို တွေ့ရာ အခုလို ပြောသည်။

“ပိုလ်မြေရေး... မင်းငါ့ကို အထင်မှားတာပဲ”

ကျွန်တော်က “ခင်ဗျားကို ကျွန်တော် အထင်မှားတာ မဟုတ်ပါ။ ခင်ဗျား ဘာမှ မှန်မှန်ကန်ကန် လုပ်တာမရှိတော့ပါ။ ခေါင်းဆောင်လုပ်ပြီး

တိုင်းပြည့်နဲ့ အမျိုးသားအတွက် လုပ်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ ခင်ဗျားကတော့ မိန်းမတွေနဲ့ပဲ လိုက်စိပ် ခင်ဗျားဟာ ဆင်းရဲသားတွေကိုသာ အနိုင်ကျင့် ဖိန့်ပို့တာ ဖြစ်တယ်။ ခင်ဗျား ဆင်စီးတယ်၊ ဆင်ပေါ်မှာ ခြင်ကိုက်တယ်ဆိုပြီး ခြင်ထောင်ထောင်ပေးရတယ်။ လူများကို ဓားပြတိကိုနိုင်းတယ်။ ဒါတွေဟာ တစ်ခုမှ လမ်းမမှန်ဘူး။ တော်လှန်ရေးအလုပ် မဟုတ်ဘူး။ ကျွန်တော်တို့ ဘယ်လို လုပ်နိုင်ပါမလဲ။ ကျွန်တော် မလုပ်နိုင်ပါ။ ခင်ဗျားဟာ လူကောင်းတစ်ယောက် မဟုတ်ပါ။ GOC ရာထူးနဲ့ နည်းနည်းမှု မကိုက်ပါ” ဟု အဆက်မပြတ် ပြောချလိုက်လေတော့သည်။

သူကို ယခုလို ပြောပြီးနောက် သူ ဘာမျှ ပြန်မပြောချ။ တိတ်ဆိတ် ဖြုပ်သက်စွာနေ၏။

ထိုနောက် ကျွန်တော်က ဆက်ပြီး . . .

“ကျွန်တော် အခုပြောတာတွေဟာ မမှန်ဘူးလား”

ဟုမေးသောအခါ သူအသံပျော့ပျော့ဖြင့် . . .

“မှန်ပါတယ်”

ဤကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ကော်ထူးက ကျွန်တော်အား ပဟို သို့ တင်ပြအစီရင်ခံရန် ပြောသည်။ ထိုကြောင့် ကျွန်တော်လည်း ယခုကဲ့သို့ မူးဆိုးကော်ကစာထဲသို့ စာရေးတင်ပြသည်။

ဥဇ္ဈပးခံဗျား . . .

ထော့မဲပါအား GOC တစ်ယောက်အဖြစ် မထားထိုက်ပါ။ သူကို GOC အဖြစ် ဆက်လက်ခန့်ထားပါက ထော့မဲပါသည် ကျွန်တော်တို့ GOC ဖြစ်မည် မဟုတ်ပါ။ ခင်ဗျားရဲ့ GOCသာ ဖြစ်ချေသည်။ မူးဆိုးကော်ကစာသည် ကျွန်တော် စာရပြီးနောက် ထော့မဲပါအား ရာထူးမှ ဖြုတ်ချလိုက်တော့သည်။

(၁၄)

အဘယ်ကြောင့် မဲဆောက်ဖြုံကို  
ဝင်ရောက်တိုက်ခိုက်ခဲ့သလဲ။

၁၉၆၀ ခုနှစ်၊ မေလတွင် ဖြစ်သည်။ ထိုအချိန်တွင် ကျွန်တော်  
လည်းလည်တိုက်ခိုက်ရာ အောက်ဘက် ရေးနယ်မြေသို့ ရောက်ရှိနေခြင်း  
ဖြစ်သည်။မမျှော်လင့်ဘဲ ရေဒီယိုမှ နေပြီး ထိုင်းမယ်စပ်ဖြုံး ဖြစ်သည့် မဲဆောက်  
ဖြုံအား ဝင်ရောက်တိုက်ခိုက်သည် သတင်းကို ကြားလိုက်ရသည်။ ယခုလို  
မမျှော်လင့်ဘဲ တိုက်ခိုက်ခံရသဖြင့် ထိုင်းအစိုးရလည်း အတော်အုံအားသင့်သွား  
သည်။

သူတို့က ယခု မဲဆောက်ဖြုံကို ဝင်ရောက်တိုက်ခိုက်သူများမှာ ကရင်  
ဖြစ်သည်ဟု သိရှိရသည်။ အဘယ်ကြောင့် ကရင်များ ဤမဲဆောက်ဖြုံအား  
တိုက်ခိုက်ရသနည်း ဆိုသည်ကို ထိုင်းအာဏာပိုင်များအား သိလိုကြသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး မူးဆိုးကော်ကစာ ဟန်တာသာမွေးနှင့် ထိုင်း  
အာဏာပိုင်တို့ တွေ့ဆုံးကြသည်။ ဟန်တာက လင်းထင်နှင့် ထရူးမင်းတို့  
ဝင်ရောက် တိုက်ခိုက်ကြောင်း။ ငါးတိုကို စစ်အစိုးရလက်အောက်ရှိ ကရင်ပြည်  
နယ် ဥက္ကဋ္ဌ ဒေါက်တာစောလှုတွန်းက ပိုက်ဆံပေးပြီး သွားရောက်တိုက်ခိုက်  
စေကြောင်း လိမ်လည်ပြောဆိုခဲ့သည်။

ဤဖြေကြားချက်ကို ထိုင်းအာဏာကပိုင်များက မယုံကြည်ပေ။

ဤဖြေ ကြားချက်အား လက်မခိုင်သဖြင့် ထိုင်းများက ဆက်လက် စုစုမ်းသည်။ ထို့ ကြောင့် ငှင့်တို့သည် နယ်စပ်ရှိ ကရင်ခေါင်းဆောင်များနှင့် တွေ့ဆုံးမေးမြန်းရန် ကြီးပမ်းကြသည်။

ထိုအချိန်တွင် တပ်မဟာ (၆) တပ်မဟာမျှူးမှု ပိုလ်ဂျော်နိယူး ဖြစ်သည်။ တပ်မဟာ (၇)၏ တပ်မဟာမျှူးမှု ပိုလ်ကြီး အဲလ်မိုးပင် ဖြစ်သည်။ ထိုင်း တာဝန်ရှိသူများက ဦးစွာအားဖြင့် တပ်မဟာ (၆)မျှူး၊ ပိုလ်မျှူးဂျော်နိယူး ထံသို့ လာရောက်စုစုမ်းသည်။ ပိုလ်မျှူးဂျော်နိယူးက ဤကိစ္စသည် သူနှင့်မဆိုင် သူဘာမျှ မသိကြောင်း သိသူများမှု ပဟိုသာဖြစ်ကြောင်း ငြင်းဆိုပယ်ချလိုက် သည်။

ထိုအခါ ထိုင်းသက်ဆိုင်သူများသည် ဆက်လက်ပြီး တပ်မဟာ (၇) မျှူးနှင့် တွေ့ဆုံးရန် ကြီးပမ်းပြန်သည်။ တပ်မဟာမျှူး ပိုလ်ကြီးအဲလ်မိုးကလည်း သွားရောက် တွေ့ဆုံးခြင်း မပြုပေ။ ထိုအချိန်တွင် ကျွန်တော်တပ်ရင်းသည် တပ်မဟာ (၇)၏ လက်အောက်တွင် ဖြစ်သည်။ ကျွန်တော်သည် ပိုလ်ကြီး အဲလ်မိုး နှင့် သွားရောက်တွေ့ဆုံးပြီး ငှင့်အား ထိုင်းအာဏာပိုင်နှင့် သွားရောက် တွေ့ဆုံးရန် တင်ပြသည်။

ကျွန်တော်က “ထိုင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားကို တွေ့ချင်နေတယ်”

ပိုလ်အဲလ်မိုးက “ကျွန်တော်သွားလို့ မဖြစ်ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ နားမလည်ပါ ပဟိုအလုပ်ပြစ်တယ်”

ကျွန်တော်က “ခင်ဗျား မသွားလို့ ဖြစ်မလား ခင်ဗျားက ဒါဟာ ပဟိုနဲ့သာ ဆိုင်တယ်လို့ ပြောလို့မဖြစ်ဘူး။ ကျွန်တော်တို့ဟာ နယ်စပ်မှာနေတာ ဖြစ်တယ်။ ထိုင်းနဲ့ အမြဲဆက်စပ်ပြီး နေရတာဖြစ်တယ်။ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့နဲ့ ထိပ်တို့က်တိုးမှာပဲ။ ဒါကြောင့် တပ်မဟာမျှူးအနေနဲ့ ခင်ဗျား သွားမတွေ့နိုင်ရင် ကျွန်တော်ကို တာဝန်ပေး ကျွန်တော် သွားပြီး ကြည့်ပြော မယ်”

ပိုလ်ကြီးအဲလ်မိုးက “ခင်ဗျားသွားရင်လည်း သွားပေါ့”

ထို့ကြောင့် ကျွန်တော်သည် မယ်တော်ဘက်သို့ ထိုင်းတာဝန်ရှိသူများ နှင့် တွေ့ဆုံးရန် ထွက်လာခဲ့သည်။ မယ်တော်ရှိ ထိုင်းရွာသားများက ကျွန်တော် တို့ကို တွေ့သည်နှင့် တစ်ပြိုင်နက် ကြောက်လနဲ့ပြီး ထွက်ပြေးကုန်ကြသည်။

သူတို့ ရွာထဲတွင် မနေခဲ့ကြတော့ပေ။ ယခုလို ဖြစ်နေသည်ကို တွေ့ရသဖြင့် ကျွန်တော် အလွန်စိတ်မကောင်း ဖြစ်မိသည်။ ကျွန်တော်တို့ လာရင်းကိစ္စကို ရွာသားများ နားလည်ရန်အတွက် ကျွန်တော် လိုက်လဲ ရှင်းပြစေသည်။

“ခင်ဗျားတို့ ဘာဖြစ်လို့ ထွက်ပြေးကြသလဲ။ ကျွန်တော်တို့ လာတာ ခင်ဗျားတို့ကို တိုက်ခိုက်ဖို့ မဟုတ်ပါ။ ကျွန်တော်ဟာ ထိုင်းနိုင်ငံရဲ့ ရန်သူ မဟုတ်ပါ” ဟု လိုက်လဲ ရှင်းပြစေသည်။

ထိုင်းနိုင်ငံ မယ်တော်သူကြီးထံသို့လည်း ကျွန်တော် အခုလို စာရေး ပေးလိုက်သည်။

ခင်ဗျားရဲ့ ရွာသူရွာသားတွေကို ပြောပါ။ မပြေးကြပါနဲ့ ကျွန်တော်တို့ ယခုလာတာက ကောင်းတဲ့လာခြင်း ဖြစ်ပါတယ်။ မယ်တော်ကို လာရောက် တိုက်ခိုက်ဖို့ မဟုတ်ပါ။ ကျွန်တော်တို့ကို မကြောက်ကြပါနဲ့။ တော်တောင်ထဲ ထွက်ပြေးတိမ်းရှောင်နေတာကို ကြားရလို့ ကျွန်တော်တို့ စိတ်မကောင်းပါ။ ခင်ဗျားတို့ ကလေးသူငယ်တွေ မြို့တွေ၊ ကင်းတွေနဲ့ ထိမှာ ဖိုးရိမ်ရတယ်။ ရပ်ရွာကိုပဲ ပြန်လာနေကြပါ။

ရွာသူကြီးသည် ကျွန်တော်တို့စာကို ရရှိသဖြင့် ဝမ်းသာသည်။ နောက်တစ်နေ့တွင် မယ်တော်သူကြီးသည် ကျွန်တော်တို့ထံသို့ ရောက်လာသည်။ မယ်တော်သူကြီးအား ကျွန်တော် ယခုကဲ့သို့ ထပ်မံရှင်းပြပါသည်။

“ကျွန်တော်တို့ဟာ ခင်ဗျားတို့ ရန်သူ မဟုတ်ဘူး။ ကျွန်တော်တို့ကို မကြောက်ကြပါနဲ့ ကျွန်တော်တို့ ခင်ဗျားတို့ကို ဘာမှမလုပ်ဘူး။ ခင်ဗျားတို့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ကျွန်တော်တို့ လာတာဖြစ်တယ်။ ထိုင်းအစိုးရက ကရင်ခေါင်းဆောင်တွေနဲ့ တွေ့လိုတယ်လို့ ပြောလို့ ကျွန်တော်တို့ လာတာဖြစ်တယ်”

ထိုအခါ ရွာလူကြီးက အခုလို ပြန်ပြောပါသည်။

“ကောင်းပါပြီ ကျွန်တော် အထက်ခေါင်းဆောင်တွေကို ပြန်ပြီး အကြောင်းကြားပါမယ်။ သူတို့နဲ့ ခင်ဗျားတို့ တွေ့ဆုံးနိုင်ဖို့ စီစဉ်ပေးမယ်။ ဒီမှာပဲ စောင့်ပါ”

ကျွန်တော်တို့ (၃)ရက်ခန့် စောင့်ရသည်။ ဘန်ကောက်မှ ထိုင်းခေါင်း ဆောင်များ ရောက်ရှိလာသည်။ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ အစိုးစဉ်အတိုင်း ကျွန်တော်တို့သည် မဲဆောက်မြို့တွင် တွေ့ဆုံးကြသည်။

ထိုင်းကိုယ်စားလှယ်ခေါင်းဆောင်က ကျွန်တော်ကို အခုလို မေးပါသည်။

“ဘာဖြစ်လို့ ကရင်တွေ ကျွန်တော်တိုကို လာတိုက်ခဲ့သလဲ”

ကျွန်တော်က “ဒါဟာ ကရင်က ခင်ဗျားတိုကို လာတိုက်တယ်လို့ ပြောတာ မှားတယ်။ ကရင်က ခင်ဗျားတိုကို လာတိုက်ရင် အစည်းအဝေး အရင်ထိုင်မယ် ဆုံးဖြတ်ချက်ချမယ်။ ပြီးတော့ အစီအစဉ်ကို စနစ်တကျ ရေးဆွဲပြီးမှ တိုက်မယ်။ အခုတော့ ကျွန်တော်တို့ ကရင်ခေါင်းဆောင်တွေ ဒါကို လုပ်တာ မကြားရပါ။ အခု ခင်ဗျားတိုကို သွားရောက်တိုက်ခိုက်တာဟာ ထဏ္ဍားမင်းနှင့် လင်းထင်တို့သာ ဖြစ်တယ်။ ဒီပုဂ္ဂိုလ်နှစ်ဦးဟာ အမှန်ပြောရရင် လမ်းလိုက်သူများ မဟုတ်ပါ။ စည်းကမ်းမရှိ လုပ်ချင်တာ လုပ်ကြသူများသာ ဖြစ်ပါတယ်။ သူတို့တစ်တွေဟာ ဓားပြုလည်း တိုက်ကြတယ်။ ပြန်ပေးလည်း ဆွဲတယ်။ စိတ်ထင်ရာ လုပ်သူတွေ ပါ။ ဒီလူနှစ်ယောက်ရဲ့ လုပ်ရပ်ကို ကျွန်တော်တို့ လက်မခံပါ။ သဘောမတူပါ။ ဒီလူနှစ်ယောက်ဟာ ပုဂ္ဂိုလ်ရေးအရ ကျွန်တော်နဲ့လည်း သင့်မြတ်သူများ မဟုတ်ပါ။

ထိုင်းကိုယ်စားလှယ်ခေါင်းဆောင်က . . .

“ဒီလိုဆိုရင် ကျွန်တော်တို့ ရန်သူမှန်း ဘယ်လိုသိနိုင်မလဲ”

ကျွန်တော်က “ခင်ဗျားတို့ ရန်သူဟာ ဒီလူနှစ်ယောက်ပဲ။ ကရင်တစ်မျိုးသားလုံး မဟုတ်ပါ။ အခု လုပ်ရပ်ဟာ ဒီလူနှစ်ယောက်ကပဲ လုပ်တာ ဖြစ်တယ်”

“ဒီလိုဆိုရင်လည်း ကျွန်တော်တို့ သွားတိုက်မယ်။ ခင်ဗျား သဘောတူသလား”

“တူတာပေါ့ သွားတိုက်ပါ”

“ဒီလူတွေ ဘယ်မှာ ရှိသလဲ”

“သထုံးမှာရှိတယ်”

“ကျွန်တော်တို့ သွားတိုက်ရင် ခင်ဗျား လမ်းပြပေးမလား”

“ပြပေးမယ်”

ထိုင်းကိုယ်စားလှယ်ခေါင်းဆောင်သည် အချိန်အနည်းငယ် ဆိတ်ပြောပြီး ကျွန်တော်ကို အခုလို ပြန်ပြောသည်။

“ဒီလိုဖြစ်ရပ်မျိုး နောက်ထပ်ဖြစ်မယ်လို့ ခင်ဗျားထင်သလား”

ကျွန်တော်က “ဟာ... ဒါတော့ မဖြစ်ပါဘူး”

ထိုင်းက “ခင်ဗျား အာမခံရသလား”

ကျွန်တော်က “ရဲတယ်”

ဆက်လက်ပြီး ထိုင်းကိုယ်စားလှယ်အရာရှိက...

“ခင်ဗျားတို့ နယ်စပ်မှာနေပြီး ကျွန်တော်တို့ ပြည်သူတွေကို ဒုက္ခ မပေးပါနဲ့” ဟု ပြောသည် ကျွန်တော်က...

“ကျွန်တော် ဒီနယ်စပ်မှာ ခင်ဗျား အမျိုးသားတွေကို တစ်ခါမှ ဒုက္ခ မပေးခဲ့ဘူးပါ။ ကျွန်တော် တစ်ချိန်လုံး နယ်စပ်မှာ သွားသွားလာလာ လုပ်ခဲ့တယ်။ ခင်ဗျားတို့ တိုင်းပြည်မှာ ပစ္စည်းတွေသွားသယ်တယ်။ ခင်ဗျားတို့ ပြည်သူတွေလည်း ကျွန်တော်တို့ဆီ လာကြတာပဲ။ ကျွဲတွေ၊ နွားတွေလာဝယ်တာ လည်း ရှိတယ် သူတို့ ဘာမှ မဖြစ်ခဲ့ပါဘူး။ ဘယ်သူမှ သူတို့ကို လုယက်တို့ကို ခိုက်တာ မလုပ်ဘူး”

“နောင်ကို ဒီလို အလားတူအဖြစ်မျိုး မဖြစ်ဘူးဆိုတာ ခင်ဗျား တကယ်ပဲ အာမခံရသလား”

“မူချေရတယ်”

“လင်းထင် လာရင်ကော ဘယ်လိုလုပ်မလဲ”

“ဒီတစ်ခါလာရင် သူကို ဖြတ်ခွင့်မပေးပါ။ ကျွန်တော်ကိုယ်တိုင် သူကို တိုက်မယ်”

“ပြီးခဲ့တုန်းက ဘာဖြစ်လို့ မတိုက်သလဲ”

“သူတို့လာတဲ့အချိန်မှာ ကျွန်တော် ရေးဘက်ကို တိုက်ခိုက်နေတယ်။ ခင်ဗျား မယုံရင် ခင်ဗျားတို့ရဲ့ နယ်စပ်ပုလိပ်တွေကို မေးကြည့်ပါ။ အဲဒီဘက်ကို ဆင်းသွားချိန်မှာ သူတို့နဲ့တောင် ဆုံးသေးတယ်။ ကျွန်တော် သူတို့နဲ့ သွားရောက တွေ့ဆုံးမြန်းပါသေးတယ်။ လင်းထင်တို့ နောက်တစ်ခါလာရင် ကျွန်တော် အလွတ်မပေးပါ။”

သူတို့ကို မူချေတိုက်မယ်။ ခင်ဗျားတို့ကို သွားတိုက်ဖို့ ခွင့်မပြုနိုင်ဘူး။ နယ်စပ်ဒေသလုံခြုံရေးဟာ ကျွန်တော်တို့ဆီမှာလည်း တာဝန်ရှိပါတယ်”

နောက်ဆုံးတွင် ထိုင်းကိုယ်စားလှယ် ခေါင်းဆောင်က ဖြစ်ရသည့် အကြောင်းရင်းမှန်ကို သိလိုကြောင်း ကျွန်တော်ကို ပြောသည်။

ကျွန်တော်က “ကျွန်တော် အနည်းအကျဉ်း သိလိုက်တာကို

ပြောပြပါမယ်။ လင်းထင်ဟာ သူ့နားအကောင် (၃၀၀)ကျော် ဒီနေရာမှာ လာရောင်းတယ်။ ဒီနားတွေကို တန်ဖိုးမယူသေးဘဲ ထိုင်းကုန်သည်လက်ထဲ အပ်လိုက်တယ်။ ဒီကုန်သည်က ဒီနားတွေအတွက် ငွေကို နောက်မှ လာပေး မယ်လို့ ဆိုတယ်။ သို့သော် သူ့တို့တစ်ခါမှ မပေါ်လာတော့ပါ။ လင်းထင် သူတို့ စောင့်နေတာ အတော်ကြာတယ်။ နောက်ဆုံး သူ့အလိမ်ခံရပြီလို့ သိလာတဲ့ နောက် အကြီးအကျယ် မကျေမန်ပြစ်ပြီး အခုလို လုပ်လိုက်တာပဲလို့ ကျွန်တော် ထင်တယ်”

ဤလုပ်ရပ်နှင့် ပတ်သက်ပြီး ထိုင်းကိုယ်စားလှယ်ခေါင်းဆောင်က မကောင်းကြောင်း ဝန်ခံပြောဆိုသည်။ နောင် ယခုလို အဖြစ်မျိုး မဖြစ်ရင်တော် ပါပြီ။

ကျွန်တော်က “ကျွန်တော်ကို ယုံပါ။ ကျွန်တော် ကတိပေးထားတဲ့ အတိုင်း နောင်တွင် အလားတူဖြစ်ရပ်မျိုး မဖြစ်အောင် ကြိုးစားသွားမှာပဲ”

ဤသို့ တွေ့ဆုံးနေးခြင်းကြောင့် ထိုအချိန်ကစပြီး ထိုင်းအရာရှိ ပိုင်းနှင့် ကျွန်တော် စတင်သိရှိ ရင်းနှီးခဲ့ခြင်း ဖြစ်သည်။

\* \* \*

(၁၈)

## ကရင့်လက်နက်ကိုင် တော်လှန်ရေး ပထမ အကွဲအပြီ ကာလတွင် ကျွန်ုပ်၏ ရပ်တည်ချက်

၁၉၅၄-၅၅ ခုနှစ်မှစ၍ ကရင့်တော်လှန်ရေး၏ လက်နက်ကိုင်  
တိုက်ပွဲ ကာလအတွင်း ခေါင်းဆောင်အချို့သည် နိုင်ငံခြားမှ အားပေး  
ထောက်ခံမှု ရရှိရန် အတွက် ခေါင်းဆောင်မှုအတွင်း လက်ဝံ-လကျား  
ဂိုင်းကဏ္ဍတိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလျက် ရှိသည်။

၁၉၅၆ ခုနှစ်တွင် KNU ကွန်ဗိုလ်ချုပ်မြို့နယ် မောက်  
အရပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဤကွန်ဗိုလ်တွင် လက်ဝံလမ်းစဉ်ဖြစ်သည့်  
ဥတိယ လမ်းစဉ်ကို ရေးဆွဲချမှတ်ခဲ့သည်။ ဤလမ်းစဉ်ကို အရှေ့တိုင်းရှိ  
တော်လှန်ရေးသ မားများက လက်မခံကြသောကြောင့် အငြင်းပွားစရာ  
အကြီးအကျယ် ဖြစ်ပေါ် သေသည်။ အစည်းအဝေးသည် အချိန်ကြာမြင့်ဖြီး  
ဖြစ်သည်။ တစ်နေ့တစ်နေ့ ကွန်ဗိုလ်စာတမ်းများအား လေ့လာသုံးသပ်ရာတွင်  
စာမျက်နှာပြီးမြောက်ရန် အင်မတန် ပြောဆို ဆွေးနွေးညီးနှင့်ကြရသည်။  
တစ်ခါတရံ ဝါကျေလေးတစ်ခု အပေါ်သည်ပင်လျှင် ပြောဆိုဆွေးနွေးရာ၌  
မပြီးမပြုတဲ့နိုင်ဖြစ်ခဲ့ရလေသည်။ နောက်ဆုံး အချိန်ကုန်သွားသည်အထိ  
အဆုံးအဖြတ် မပေးနိုင်ဘဲ ဖြစ်ခဲ့ရသည်။

ဤဒုတိယလမ်းစဉ်ကို မြစ်ဝကျွန်းပေါ်နှင့် ပဲခူးရီးမမှ ကိုယ်စားလှယ်များက လာရောက်ချုပြုခဲ့ခြင်း ဖြစ်သည်။ မန်းဘဇ္ဇာနက ဤလမ်းစဉ်ကို မြစ်ဝကျွန်းပေါ်တွင် စမ်းသပ်လုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုများ ရရှိသည်ဟု ဆိုသည်။ ထို့ကြောင့် ဤလမ်းစဉ်ကို အရှေ့တိုင်းတွင်လည်း (၃)နှစ် စမ်းသပ်လုပ်ဆောင်သင့်သည်။ မကောင်းဘူးဟု ယူဆလျှင် ပြင်၍ရကြောင်း ပြောဆိုသဖြင့် ဤလမ်းစဉ်ကို ကွန်ဂါရက် အစည်းအဝေးက စမ်းသပ်လုပ်ဆောင်ရန် လက်ခံလိုက်သည်။

ကျွန်တော်တို့ ဒုတိယလမ်းစဉ်အတိုင်း ကျင့်သုံးရာတွင် အဆင်ပြုသည်ဟု ထင်ရပါသည်။ အပြောအဆိုများမှာ ကောင်းမွန်သည်ဟု တွေ့ရသည်။ သို့ရာတွင် လက်တွေ့၊ အကောင်အထည်ဖော်မှုကို ကျွန်တော်မတွေ့ရပါ။ ဤသည်မှာ ခေါင်းဆောင်ကြီးများ၏ ကြီးမားသည် အားနည်းချက်ဟု မြင်ပါသည်။ သူတို့ နိုင်ငံရေးစကား တော်တော်ပြောကြသည်။ သို့ရာတွင် အုပ်ချုပ်ရေးဖြစ်စေ စစ်တပ်ဖြစ်စေ ပိုမိုကောင်းမွန်အောင် တည်ဆောက်ရေးတွင် လုပ်မည့်သူ မရှိကြပေ။

၁၉၆၉ ခုနှစ် KNU ကွန်ဂါရက်ကို ကဆောဝါးတွင် ကျင်းပပြုလုပ်ပြန်သည်။ ကွန်ဂါရက် မတိုင်မိမှာပင် ရန်သူသည် အသံလွင့်ရှုကတစ်ဆင့်ကရင်များ ကွဲကြပြီဟု အကြီးအကျယ် ဝါဒဖြန့် ပြောဆိုနေသည်။

မန်းဘဇ္ဇာနှင့် ဟန်တာသာမွေးမှာ အမြင်မတူကြ။ ဤကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့က ပဟိုသို့ လှမ်း၍ မေးမြန်းပါသည်။ ပဟိုက မဟုတ်မှန်ကြောင်း ဖြေကြားခဲ့သည်။ ကျွန်တော်တို့ ခေါင်းဆောင်များသည် အချင်းချင်း နားလည်မှု ရှိကြသည်ဟု ဆိုသည်။ သို့ရာတွင် ကဆောဝါးကွန်ဂါရက်တွင် ဖုံးဖို၍ မရတော့သည်မှာ အမှန်ပင်ဖြစ်သည်။ အကွဲအပြုဖြစ်ပေါ်လေပြီ။

တွဲပြေကြဖို့နောက်တွင် မူးဆို ဖြစ်စေ မန်းဘဇ္ဇာ ဖြစ်စေ ခေါင်းဆောင်နှစ်ဦးစလုံး ကျွန်တော်ထံ စာရေးကြသည်။ သူတို့ထံ လာရောက် တွေ့ဆုံးရန်မှာကြားခြင်း ဖြစ်သည်။ မူးဆိုကို နောက်ယိုတာရွာတွင် အရင်သွားတွေ့ပါသည်။

မူးဆိုးက “ဟေ့ ပိုလ်မြဲ မင်းဘယ်ဘက်ကနေသလဲ”

ကျွန်တော်က “မပြောတတ်ဘူးလေ ကျွန်တော် မန်းဘဇ္ဇာဆီ သွားကြည့်ဦးမယ် ပြီးမှ ခင်များကို ပြန်လာပြောမယ်”

ကျွန်တော် မူးဆိုးနှင့် တွေ့ပြီး မန်းဘဇ္ဇာန်ထံ သွားရောက်တွေ့ဆုံးသည်။ မန်းဘဇ္ဇာန်မှာ ဆောမီးလူးရွာတွင် ရှိသည်။

ကျွန်တော် မန်းဘဇ္ဇာကို ယခုလို ပြောပါသည်။

“မူးဆိုးက ပြောတယ် ခင်ဗျားဟာ ကွန်မြှားနှစ်ပဲ။ ခင်ဗျား ကွန်မြှားနှစ်ဖြစ်ရင် ခင်ဗျားနောက် ကျွန်တော် မလိုက်ဘူး။ ခင်ဗျား ကွန်မြှားနှစ်မဟုတ်ဘူးဆိုရင် ကျွန်တော် လိုက်မယ်”

ထိုအခါ မန်းဘဇ္ဇာက... .

“အားကွာ... . မူးဆိုးဟာ ငါကို သက်သက်ပျက်စီးအောင် ပြောတာပဲ။ ငါကွန်မြှားနှစ် မဟုတ်ပါဘူး။ အမြဲတမ်း ဘုရားရှိခိုးတာပဲ”

ဒီတော့ ကျွန်တော်က... .

“အေး... . ကောင်းပါပြီ။ ခင်ဗျားကွန်မြှားနှစ် မဟုတ်ရင်တော့ ခင်ဗျားနောက် ကျွန်တော် လိုက်မယ်။ ခင်ဗျား ကွန်မြှားနှစ်ဖြစ်လာတဲ့ တစ်နေ့မှာ ခင်ဗျားကို ကျွန်တော် ဆန့်ကျင်မှာပဲ”

မန်းဘဇ္ဇာက “စိတ်ချုပါကွာ ငါ ကွန်မြှားနှစ် မဖြစ်ပါဘူး”

မန်းဘဇ္ဇာနှင့် တွေ့ပြီးနောက် နောက်တစ်နေ့ ကျွန်တော် မူးဆိုးထံ ပြန်သွားလေသည်။ မူးဆိုးအား အခုလို ပြောဆိုသည်။

ကျွန်တော်က “မန်းဘဇ္ဇာက သူ ကွန်မြှားနှစ်မဟုတ်ဘူးလို ပြောတယ်။ သူ ဘုရားရှိခိုးသားပဲ။ ဒါကြောင့် အခု ကျွန်တော်သူ့နောက်လိုက်မယ်။ ခင်ဗျားကျတော့ ရန်သူထံ အည့်မခံပါနဲ့။ တစ်နေ့ ခင်ဗျားကို ပြန်ပြီး ထောက်ခံရလိမ့်မယ်”

မူးဆိုးက “အခုရော... . ငါကို ဘာကြောင့် မထောက်ခံသလဲ”

ကျွန်တော်က “ခင်ဗျား အလုပ်လုပ်တာ လင်းထင်လိုလူတွေကို သုံးတယ်။ သူတို့လိုက်ပြီး ဓားပြတိက်တယ်။ ပြန်ပေးလည်းဆွဲတယ်။ ဒီလုပ်ရပ် တွေဟာ ပြည်သူတွေကို ဒုက္ခပေးတာသာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော် မကြိုက်ပါ။ တစ်ခါက ခင်ဗျား အသံလွှင့်စက် ဝယ်မယ်လိုဆိုတယ်။ အောက် ခြေမှာ ငွေရှာခိုင်းတယ်။ ညွှန်ကြားချက်က လူထုထံ အကူအညီတောင်းပါ။ တောင်းလိုမရရင် ခေါ်။ ဒါမှုမရရင် ဓားပြတိက်ကြီး လုယူလို ညွှန်ကြားတယ်။ ဒါတွေဟာ မမျှန်ဘူးလို ထင်တယ်။ ဒါကြောင့် ခင်ဗျားကို ကျွန်တော် မထောက်ခံနိုင်ပါ”

မူးဆိုးက “ဒီအလုပ် ငါ မလုပ်ပါဘူး ဒါကိုလုပ်တာ ဝေသောပဲ”

ကျွန်တော်က “ဝေသောလုပ်တာ မမှန်လည်း ခင်ဗျားဘာမှ မပြောဘူး။ ဒါကို ကျွန်တော် မကြိုက်ပါ။ မန်းဘဇ်ကို ကျွန်မြှေနစ်လဲ စွဲပွဲကြတယ်။ ဒါလည်း ကျွန်တော် မကြိုက်ပါ။ သို့သော သူက ဗျားပြတိက်ဖို့ ခွင့်မပြုဘူး။ သူကိုထောက် ခံတာ ဒါကြောင့်ပဲ။ ခင်ဗျားကို ကျွန်တော် မကြိုက်တာ တဗြားအကြောင်း ရှိပါသေးတယ်။ လူတွေကို ဗျားပြတိက်ခိုင်းတယ်၊ လူသတ်ခိုင်းတယ်၊ အရင်က ခင်ဗျားပြောခဲ့တယ်။ ဗမာဟာ မင်းတို့ယောက်ဖ မဟုတ်ဘူး အားလုံးသတ်၊ ကျွန်တော်တို့ ဒီအတိုင်းသာ လိုက်သတ်နေမယ်ဆိုရင် ကျွန်တော်တို့ လူမျိုးကို ကာကွယ်လို့ ရတော့မှာမဟုတ်ပါ။ ကျွန်တော်တို့ လူတွေကို ဒီလိုမသတ်သင့်ပါ။ ကျွန်တော်တို့ ဒီအတိုင်း သတ်နေကြရင် ကရင်က ဗမာကိုသတ်။ ဗမာကလည်း ကရင်ကို သတ်လုပ်နေကြရင် နောက်ဆုံး ကျွန်တော်တို့ ရှုံးမှာပဲ။ ဒါကြောင့် ဒါကိုတော့ မလုပ်သင့်ပါ။ ကျွန်တော်တို့က လူကောင်းနဲ့ လူဆိုးကို ခွဲခြားရမယ်။ ဗမာပြည်သူထဲမှာလည်း ဗမာလူထဲနဲ့ ရန်သူကို ခွဲခြားရမယ်”

အကွဲအပြ ဖြစ်ပြီးနောက်ပိုင်း စည်းလုံးညီညာတ်ရေး ပြန်လည်ရရှိရန် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံးကြပြီး ကျွန်တော်တို့ နောက်ယိုယာတွင် အစည်းအဝေး ထိုင်ကြသည်။ မူးဆိုးကောက်ကစာနှင့် မန်းဘဇ်တို့လည်း ဤနေရာတွင် ပြန်လည်တွေ့ဆုံးကြပြီး အပြန်အလှန် နှုတ်ဆက်မေးမြန်းက သည်။ မူးဆိုးက မန်းဘဇ်ကို အခုလို ပြောပါသည်။

“ကျွန်တော်လည်း အားလုံးမမှန်ပါဘူး။ ခင်ဗျားလည်း အားလုံး မမှန်ပါဘူး တစ်ယောက် နည်းနည်းစီ လျှော့ကြရင် ကျွန်တော်တို့ အတူတူ ပြန်လည် လိုရမယ် ထင်တယ်”

မန်းဘဇ်က “ဟုတ်တာပေါ့ ရပါတယ်”

အစည်းအဝေး စသည့်အခါ ကျွန်တော်က . . .

“ခေါင်းဆောင်နှစ်ဦးကသာ ညီညာတ်ရေးအတွက် လွတ်လွတ်လပ်လပ် ညီးကြပါစေ။ ဘယ်လောက်ပဲ ကြာကြာ ၅ လလား ၆ လလား ကြာပါစေ အခုလို ညီညာတ်ရေးအတွက် ဆွေးနွေးနေကြစဉ် ကျွန်တော်တို့က သူတို့နှစ်ဦးကို အကောင်းဆုံးကြည့်ရှု စောင့်ရှောက်ပြုစုစုမယ်။ ဒီခေါင်းဆောင်နှစ်ဦးကနေ သဘောတူညီချက် ရပြီဆိုရင် ကျွန်တော်တို့အားလုံး ညီညာတ်ည့်တ် လိုက်လုပ်ကြရအောင်” ဟု ကျွန်တော် အဆိုပြု တင်သွင်းသည်။

အစည်းအဝေးကလည်း ကျွန်တော် အဆိုပြုချက်ကို လက်ခံလိုက်

သည်။ သို့ဖြင့် ခေါင်းဆောင်ကြီး နှစ်ဦးသည် ညီညွတ်ရေးအတွက် စတင်ဆွေးနွေးကြသည်။ နှစ်ဖက်စလုံးက နည်းနည်းစီလျှော့ပြီး နားလည်မှုရအောင် တည်ဆောက်ကာ အတူတကွ အလုပ်လုပ်နိုင်ရန် ကြိုးပမ်းသွားရေးကို တစ်စုံ တစ်ရာ သဘောတူကြသည်။

သူတို့နှစ်ဦး တစ်နေ့လုံး တွေ့ဆုံးဆွေးနွေးကြပြီး နောက်ညနေ မိုးချုပ် ချိန်တွင် ခေါင်းဆောင်နှစ်ဦးတို့သည် သူဘက်ကိုယ့်ဘက် ခေါင်းဆောင်များကို ပြန်လည်တင်ပြဆွေးနွေးကြသည်။ မန်းဘဇ်က ငှုံး၏ ဘက်တော်သား ခေါင်းဆောင်များအား ညီးနှင့်ဆွေးနွေးနွေးချက်များကို တင်ပြလိုက်သောအခါ ငှုံး၏ နောက်လိုက်ခေါင်းဆောင်များက ယခုလို ပြောကြသည်။

“ဆရာကြီး အခုဟာက ကျွန်တော်တို့ နိုင်ပြီးသားပဲ။ ဥက္ကဋ္ဌကြီး ဒီလို သဘောတူလိုက်တော့ အလျှော့ပေးလွန်းရာကျေတယ”

ထိုနည်းတူ ဟန်တာသာမွေးတို့ဘက်ကလည်း မူးဆိုးကော်ကစာအား ယခုလို ပြောပြန်သည်။

“ကော်ခိုကြီး... ကော်ခိုကြီးကို ကျွန်တော်တို့ ထောက်ခံထားပြီး ဘာဖြစ်လို့ အလျှော့ပေးရမှာလဲ။ ဒါကို လျှော့ပေးလိုက်ရင် ကျွန်တော်တို့ ခွေးဖြစ်မှာပေါ့”

ဤမျှမက ဟန်တာက မန်းဘဇ်အား အခုလို ပြောသည်။

“မန်းဘဇ်... ကွန်းရက်ဆိုတာ တစ်ရက်တည်းနဲ့ မပြီးနိုင်ပါ။ ဒါကြောင့် ဒီကွန်းရက်ကို ဖျက်သိမ်းပြီး အသစ်လုပ်ဖို့ကောင်းတယ”

သို့ရာတွင် ထိုကွန်းရက်ကို မဖျက်သိမ်းတော့ပါ။ ထိုကြောင့် တစ်ဖက်ဘက်မှ အလျှော့ပေးခြင်း မလုပ်ကြပါ။ ထိုကြောင့် နောက်ဆုံးတွင် ညီညွတ်ရေးလုပ်ခဲ့သောလည်း အကွဲအပြုံ့မှာ တကယ်ပင် ဖြစ်လေတော့သည်။ ရန်သူသည် အကွဲအပြုံ့အကြောင်းကို သိသည်နှင့် တစ်ပြိုင်နက် လက်ဦးမှ ယူကာ တွေ့ဆုံးနွေးရေးကို ခေါ်တော့သည်။ ညီညွတ်မှု မရှိသဖြင့် ကရင်တို့ သည် အုပ်စုနှစ်စုဖြစ်သည့် KRCနှင့် KNU ပါတီတို့အဖြစ် ခွဲပြီး ရန်သူအား သွားရောက် တွေ့ဆုံးကြလေသည်။

မူးဆိုးက ကော်သူးလေကို ပြန်ပေးရန် တောင်းဆိုသည်။ နေဝါးစစ်အစိုးရက်လည်း သွက်လက်စွာဖြင့် တစ်ခါတည်း သဘောတူလိုက်သည်။ စစ်အစိုးရသည် လေလှိုင်ထဲတွင် အသလွှင့်ကာ ကရင်ပြည်နယ်အား ကော်သူးလေ

ဟု ခေါ်ဆိုရန် ထုတ်ပြန်ကြညာလေတော့သည်။ သို့ရာတွင် မူးဆိုအား ရန်ကုန် (၆)မိုင်ခွဲ ကုန်းမြင့်သာယာစခန်းတွင်သာ ထားရှိသည်။ သူနှင့်အတူ လိုက်ပါပြီး လက်နက်ချုလိုက်သည့် တပ်များကိုမူ စစ်အစိုးရကာ ခွဲထုတ်ကာ ပြန်ကျေစွာ နေရာချထားလိုက်သည်။ အချို့ကို ကော်သာစေးတွင် ထားသည်။ အချို့ကို ထောကလေ့ခိုး နောက်ပြီး ကျောက်ကြီးမြှုနယ် ဖွံ့ဖြိုးတွင် ထားရှိလိုက်သည်။ သေသေချာချာကြည့်လိုက်ပါက ကရင်ပြည်နယ်နှင့် မူးဆိုးသည် ဘာမူးမဆိုင်။ တဗြားစီ ဖြစ်နေသည်။

နေဝါဒ်စစ်အစိုးရသည် မူးဆိုးတို့ အုပ်စုကို လိမ်ညာလိုက်ပြီဟု နားလည်နိုင်သည်။ ဒါသည်ပင် အချို့က စစ်အစိုးရသည် ကော်သူးလေကို ပေးနေပြီ။ ဘာကြောင့် မပြန်တာလဲဟု ဆိုသည်။ ကျွန်တော်တို့ထဲတွင် သဘောမပေါက်သူများ ရှိကြသည်။ စစ်အစိုးရ၏ လိမ်လည်လည့်ဖျားမှုကို အဟုတ်ထင်နေကြသေးသည်။

\* \* \*

(၁၉)

## အဘယ်ခက္ခာင့် ကျွန်တော် KNLC ကို ထူးစောင်ခဲ့ရသလဲ

မူးဆိုး ရန်သူထံ အညွှန်ခံလိုက်ပြီးနောက် ၁၉၆၄ ခုနှစ်အတွင်း ရန်သူ  
သည် ကျွန်တော်တိုက် အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်လေတော့သည်။  
ထိုအချိန်တွင် ဖောက်ပြန်ရေး လင်းထင်နှင့် ထရူးမင်းတို့သည် ဖာပွန်ခရီးနှင့်  
ပြည်သူများအား ပြည်သူများတို့၏ လုပ်ရပ်များမှာ အရပ်သား ပြည်သူများအား ထိခိုက်နစ်နာစော်  
မနည်းမနောပါ။ ဖာပွန်နှင့် ပြည်သူများအတွင်းရှိ ကျွန်တော်တို့  
တပ်များက ဒီဖောက်ပြန်ရေးသမားများ ဤမျှလောက် ရက်စက်လိမ့်မည်ဟု  
မမေ့လင့်ခဲ့ပေ။ သူတို့က အလစ်အထိက်တွင် တိုက်ခိုက်လာသဖြင့် ကျွန်တော်  
တို့ စဟိုမှ တပ်များတပ်သားများ အဖမ်းခံပြီး ရက်စက်စွာ အသတ်ခဲ့ရသည်။  
ပဒိအုန်းဖော်နှင့် မြိုလိစိန်နှင့် ငှါးတို့၏ ရဲဘော် ၁၀ ယောက်ကျော်လည်း  
လင်းထင်နှင့် ထရူးမင်းတို့တပ်က ဖမ်းဆီးရမ်ပြီး ရက်ရက်စက်စက် ခေါ်ပူ  
လယ်ကွက်ဘေး၌ သတ်ဖြတ်ပြီး အလောင်းများအား ပစ်ထားခဲ့ကြသည်။

တပ်များ(၇) နယ်မြေတွင်လည်း ရန်သူတို့သည် အင်အားအလုံးအ  
ရင်းဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ နယ်မြေအတွင်း  
တောင်ပေါ်မြေပြန် အားလုံး ရန်သူစစ်သားများ ရှိနေသည်ကို တွေ့ရသည်။

ရန်သူ့တပ်များသည် ရွာတိုင်းရောက်ရှိကြသည်။ ယင်းကြောင့် ခရိုင်ဥက္ကဋ္ဌဗုဏ္ဍာသော်လည်း ရန်သူ၏ ဖမ်းဆီးခြင်းခံရသည်။ ဗိုလ်ကြီး ရော်နိုထူး ဗိုလ်ကြီး အဲလို့၊ ဗိုလ်ကြီး အဂ္ဂဘတ်နှင့် ငှါးတို့နော်များကိုလည်း ရန်သူက လက်ရ ဖမ်းဆီးမိပြီး အားလုံးအသတ်ခံကြရသည်။ ကျွန်တော်တို့သည် တစ်နေ့လုံး၊ တစ်မို့လုံး မို့ထဲရေထဲ နေပါကြကြနှင့် ပြေးလွှားကာ သစ်ပင်ဝါးပင် အောက် ရှောင်တိမ်းပုန်းအောင်းကာ နေခဲ့ကြရသည်။

ထိုအချိန်တွင် ကျွန်တော်သည် ထုန်ယ်မှုးဖြစ်သည်။ ကျွန်တော်တို့၏ ထုန်ယ်ငှာနချုပ်တွင် တပ်အင်အား (၄၀)ခန်းသာ ရှိသည်။ တစ်ချိန်လုံး လူညွှေလည် တို့ကိုနိုက်ခဲ့သော်လည်း ကျွန်တော်တို့မှာ ကျဆုံးမှု တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။ သို့ရာတွင် တောထဲတွင် ဟင်းသီးဟင်းရွက် သွားရောက်ရှာဖွေသူကို ရန်သူမှ ကျွန်တော်တို့ ရဲသော်တစ်ဦးကို အရှင်ဖမ်းမိသွားသည်။ ကျွန်တော်တို့ ဤကဲ့သို့ လူညွှေလည်ပြီး ပြောက်ကျားစစ်ပွဲ ဆင်နွှေ့ခဲ့ရာတွင် ရန်သူ စုစုပေါင်း (၄၃)ဦးကို ချေမှုန်းနိုင်ခဲ့သည်။ ကျွန်တော်တို့မှာ တစ်ဦးတစ်ယောက်မျှ ဆုံးရှုံးမှု မရှိခဲ့ပါ။

ကျွန်တော်တို့ ရဲသော်များသည် အမိန့်နာခံမှုရှိပြီး ညွှန်ကြားသည့် အတိုင်း အတိအကျ လိုက်နာဆောင်ရွက်ကြခြင်းကြောင့် ဖြစ်သည်။ ထိုးစစ်ကာလအတွင်း ကျွန်တော်တို့ အောက်ပါအတိုင်း စည်းကမ်းများကို ချမှတ်ခဲ့သည်။

ထမင်းဟင်းများ ချက်ပြီး စားသောက်ပြီးသည်နှင့် တစ်ပြီးငါက်ခြေရာ လက်ရာအားလုံး အစဖောက်ပစ်ကြရသည်။ လုံးဝမပေါ်စေရ။ ကျွန်တော်တို့ အိပ်ရာတွင်လည်း သစ်ကိုင်း၊ ဝါးကိုင်းချိုးကာ ခင်းပြီး မအိပ်ရ။ ဤအတိုင်း မြေကြီးပေါ်တွင် အိပ်ကြရသည်။ ကျွန်တော်တို့ အိပ်ခဲ့ကြောင်း မပေါ်လွင်စေရန်အတွက် ဖြစ်သည်။

ရန်သူသည် ကျွန်တော်တို့ကို J နှစ်နီးပါး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တို့ကိုနိုက်ခဲ့ပြီးနောက် ထိုးစစ်မှာ တဖြည်းဖြည်းချင်း ပျော့ဆင်းသွားလေ တော့သည်။ မူးဆီး ရန်သူထံ ဆင်းသွားပြီးနောထဲတွင် KNUP သည်လည်း ကြောလေ ပို၍ နိုလာလေဖြစ်သည်။ ကျွန်တော် ပြည်သူများအကြားသို့ သွားရောက်သည့်အခါ ငှါးတို့၏ ညည်းတွားသံကို ကြားရသည်။ ကျွန်တော်တို့ ခေါင်းဆောင်များသည် ကွန်မြှားနှစ်တွေ ဖြစ်ကုန်ပြီး ဘုရားတရားမရှိတော့ဘူး။

ယခုကဲ့သို့ ပြည်သူလူထူးတွင်း ဤကဲ့သို့သော အသများ ပို၍ပို၍ ကြားလာ သောအခါ ကျွန်ုတ်သည် စဟိုသို့ သွားရောက်ပြီး တင်ပြရန် ဆုံးဖြတ်လိုက် သည်။

စဟိုသို့ သွားရောက်ပြီး ဤကိစ္စနှင့် ပတ်သက်၍ နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့သည်။ ကျွန်ုတ်က ခင်ဗျားတို့ နိုင်ငံရေးလုပ်ရာတွင် ပြင်းထန်လွန်း သည်။ ပြည်သူများက လက်မခံနိုင်သေး။ ကျွန်ုတ်တို့ ပြန်၍ ပြင်သင့်သည်ဟု ပြောဆိုတင်ပြခဲ့သည်။ ခင်ဗျားတို့၏ လမ်းစဉ်ကို အနည်းငယ် လျှော့ချုမှုသာ ပြည်သူများက ခင်ဗျားတကို ထောက်ခံလိမ့်မည်ဟု၍လည်း ဆွေးနွေးပါသည်။ သို့ရာတွင် ခေါင်းဆောင်ကြီးများသည် ကျွန်ုတ် တင်ပြသည်ကို ဂရမပြီး အလေးမထားပါ။ ပို၍သာ နိုပ်လာနေသည်။ နောက်ဆုံး GOC ဖူးတာအယ်ထုမှ အမိန့်တစ်ခု ရောက်ရှိလာကြောင်း သိခဲ့ရသည်။ ဤအမိန့်မှာ တိုင်းစည်းရုံး ရေးမှုး ပဒိဘသင်အား ညွှန်ကြားသည့် အမိန့်စာဖြစ်သည်။ KNU ပါတီ အတွက် နေရာတိုင်းတွင် ပါတီကလပ်စည်းများကို ဖွဲ့စည်းထားရှိရန် ဖြစ်သည်။ ပါတီကို ပိုင်ပြီး ခိုင်မာကျစ်လစ်စွာ တည်ဆောက်သွားရမည်။ ပါတီ တောင့်တင်း ခိုင်မာလာသောအခါ ယခုလက်ရှိ ရာထူးတာဝန်ထမ်းဆောင်သူများထဲမှ ပါတီဝင်မဟုတ်သူများအား ဖယ်ရှားပစ်ပြီး ပါတီဝင်များဖြင့် အစားထိုးကြရ မည်။

ထို့အချိန်တွင် ကျွန်ုတ်သည် ပါတီဝင်တစ်ဦး မဟုတ်ပါ။ ပါတီဝင်ရန်လည်း ကျွန်ုတ် စိတ်မကူးခဲ့ပါ။ ကျွန်ုတ်ကဲ့သို့ ပါတီဝင်သူ အများအပြား ရှိသည်။ ဤညွှန်ကြားချက် အမိန့်ကို သိရသဖြင့် ကျွန်ုတ် စိတ်မကောင်းဖြစ်ခဲ့ရသည်။ နှစ်ပေါင်းများစွာ တော်လုန်ရေး လုပ်ခဲ့ပြီး ခေါင်းဆောင်များက ယခုကဲ့သို့ သဘောထားခြင်းသည် မသင့်ပေဟု ကျွန်ုတ် ယူဆသည်။ ဤအတိုင်းဆိုလျှင် ခေါင်းဆောင်များ၏ နောက်သို့ မလိုက်သင့်တော့ပါ။ ထို့ကြောင့် ကျွန်ုတ်သည် ထုတ်ပြန်ကြသာချက်တစ်ခု ထုတ်ပြန်ရပါသည်။

ကျွန်ုတ်သည် KNUPမှ ခွဲထွက်လိုက်ပြီးဖြစ်ကြောင်း ပြည်သူလူထူးအား အသီပေးခြင်းပင် ဖြစ်သည်။ ကျွန်ုတ် ခွဲထွက်ပြီးနောက် တစ်ချိန်တည်းမှာပင် KNLC ကရင်အမျိုးသား လွတ်မြောက်ရေးကောင်စိကို ၁၉၆၆ ခုနှစ်တွင် ဖွဲ့စည်းတည် ထောင်ခဲ့လေသည်။ ဤကဲ့သို့ ခွဲထွက်သူများထဲတွင် စဟိုကော်မတီဝင်များထဲမှ (၄)ဦး ပါဝင်သည်။ ကျွန်ုတ်နှင့်အတူ

ပိုလ်ရွှေဆိုင်း၊ ပဒ္ဒသာပြည်နှင့် ပိုလ်ကြီး ကစာ်ဒိုတိဖြစ်ကြသည်။ တစ်ပြိုင်နက် တည်းတွင် ကျွန်တော်တိ KNLA ကရင်အမြဲးသားလွှတ်မြောက်ရေး တပ်မတော် ကိုလည်း ဖွဲ့စည်းထူထောင်လေသည်။

အကွဲအပြု ဖြစ်ပြီးနောက် ညီညွှတ်ရေးအတွက် ကျွန်တော်တိနည်းလမ်းများကို ပြန်လည်ရှာဖွေသည်။ KNLC တွင် ကျွန်တော်အား ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တာဝန်ပေးသည်။ တစ်ပြိုင်နက်တည်းတွင် စစ်ဦးစီး ပိုလ်ချုပ် အဖြစ်လည်း တာဝန်ယူရသည်။ ထိုကြောင့် ညီညွှတ်ရေးအတွက် ကျွန်တော်ပဲတာဝန်ယူ ဆောင်ရွက်ရသည်။ မန်းဘဇ်နှင့် ညီညွှတ်ရေးအတွက် တွေ့ဆုံးသည်။ မန်းဘဇ်ကိုယ်၌ကလည်း KNUP အပေါ် စိတ်ပျက်လျက် ရှိနေပြီး ဖြစ်သည်။ သူကလည်း KNUP ယခုကဲ့သို့သာ ဆက်သွားပါက သူအနေနှင့် ရှုံးဆက် လက်တွဲ လုပ်ဆောင်ရန် မလွယ်ကူပါ။ ယင်းကြောင့် ကျွန်တော်နှင့် မန်းဘဇ်တိသည် နို့မူ့ဖဲတွင် ညီညွှတ်ရေးအတွက် ပထမဦးဆုံးအကြိမ် တွေ့ဆုံးဆွေးနွေးလေသည်။ သို့ရာတွင် ညီညွှတ်ရေး မရသေးပါ။ ကျွန်တော်တိ ဒုတိယအကြိမ် မှသယ်၊ သွေးဘိုးထာ၊ ပယ်ကော်ခါးရွာအနီးတွင် တွေ့ဆုံးဆွေးနွေးပြန်သည်။

ဤအကြိမ် ဆွေးနွေးပွဲတွင် ကျွန်တော်တိ သဘောတူညီမှ ရရှိလေသည်။ ဤအစည်းအဝေးတွင် ညီညွှတ်ရေးကို ပြန်လည်ဆောက်ရန် တစ်ခု တည်းသော အဖွဲ့အစည်းကို တည်ဆောက်ရန် သဘောတူ ဆုံးဖြတ်ကြသည်။ ညီညွှတ်ရေး သဘောတူညီချက် မရသေးခင် KNUP မှ ခေါင်းဆောင်အချို့က ကျွန်တော်တိအား အပြင်းအထန် စေဖန် ဆန့်ကျင်ကြသည်။ သူတို့က KNLC နှင့် KNLAကို ပထမ ရန်သူအဖြစ် သတ်မှတ်သည်။ ဒုတိယရန်သူမှာ မဆလဲ စစ်အစိုးရ ဖြစ်သည်။ ကျွန်တော်တိနှင့် မန်းဘဇ် ညီညွှတ်ရေးအတွက် တွေ့ဆုံးဆွေးနွေးစဉ် သူတို့က ကျားနှင့်သမင် ညီညွှတ်ရေးဟု ခေါ်ဝါးသမုတ်ကြသည်။

ညီညွှတ်ရေးပြန်လည် တည်ဆောက်သည့် အစည်းအဝေးကို ကျွန်တော်တိ ထို့ပိုပလောတွင် ပြုလုပ်ကျင်းပသည်။ ဤအစည်းအဝေးအတွက် ကုန်ကျေစရိတ်အားလုံး KNLC က တာဝန်ယူသည်။ လုံခြုံရေးအတွက်လည်း KNLC တာဝန်ယူသည်။ KNUP ဘက်မှ အစည်းအဝေး တက်ရောက်လာကြသည် ခေါင်းဆောင်များမှာ မန်းဘဇ်နှင့် ပိုလ်သန်းအောင် ပိုလ်မောင်မောင်

ပနိုဘသင်၊ ပနိုဂေါ်နှင့် ပနိုဘောယူဖောတို့ ဖြစ်ကြသည်။ ဤအစည်းအဝေး တွင် KNUPမှ လာကြသည့် ခေါင်းဆောင်အားလုံး KNUP ပါတီမှ ထွက်ရန် သဘောတူ ဆုံးဖြတ်သည်။ KNLC ကိုလည်း ဖျက်သိမ်းရန် သဘောတူသည်။ နောက်ဆုံး ပေါင်းစည်းရေးအဖြစ် KNUF ကရင်အမျိုးသား ညီညွတ်ရေး တပ်ဦးကို ဖွဲ့စည်းရန် သဘောတူ ဆုံးဖြတ်လေသည်။

\* \* \*

(၂၀)

## တပ်မဟာ(၁)အပေါ် အဘယ့်ကြောင့် ကျွန်ုပ်တို့ အခေါ်လူကြရသနည်း

ကရင့်တော်လှန်ရေးအတွင်း ပထမ အကွဲအပါ ပြီးဆုံးသောအခါ  
ဟန်တာသာမွေးတို့အဖွဲ့သည် ရန်သူထဲ လက်နက်ချလိုက်သည်။ ထိုအချိန်တွင်  
တပ်မဟာ (၅) တပ်မဟာမျှေး ပိုလ်လင်းထင်နှင့် ငှုံး၏ တပ်မဟာ တစ်ခုလုံး  
ဟန်တာနှင့် အတူပါသွားပြီး လက်နက်ချကုန်ကြသည်။ မကြာပါ။ လင်းထင်ကို  
ရန်သူက သတ်ဖြတ်လိုက်သည်။ လင်းထင် သေဆုံးပြီးနောက် သူလူများသည်  
ကျွန်ုပ်တော်တို့ထဲ ပြန်လည်ထွက်ပြီးရောက်ရှိလာသည်။ ယင်းအချိန်တွင်  
ကျွန်ုပ်တော်သည် တိုင်းမျှေးဖြစ်သည်။ ယခုလို သူတို့ ပြန်ရောက်လာကြသဖြင့်  
ငှုံးတို့အား ကျွန်ုပ်တော် စုစည်းပြီး ယခုကဲ့သို့ ပြောဆိုဆုံးမခဲ့သည်။

“ခင်ဗျားတို့ အခုကဲ့သို့ ပြန်လည်ရောက်ရှိလာတာ ကောင်းတဲ့ကိစ္စ<sup>၁</sup>  
ဖြစ်တယ်။ နောက်နောက်တွင် ခင်ဗျားတို့ ရမ်းရမ်းကားကား မလုပ်ဖို့ လိုပါတယ်။  
အရင်က ခင်ဗျားတို့ လုပ်ခဲ့တဲ့အတိုင်း ဆက်လုပ်လို့ မဖြစ်ပါ။ ကျွန်ုပ်တော်  
မကြိုက်ပါ။ ဗျားပြတိကိုတာ၊ အမျိုးသမီးများအား မုဒ်မုဒ်ကျော် စောက်တာတွေ  
ဟာ လုံးဝရောင်ကြဉ်ရမယ်။ ဒါတွေကိုတော့ ကျွန်ုပ်တော် လုံးဝလက်မခဲ့နိုင်ပါ”

ကျွန်ုပ်တော် အခုလို ပြောဆိုဆွေးနွေးပြီး သူတို့အား ပြန်လည်မေးမြန်း  
သည်။ သူတို့ကလည်း နောက်နောက်တွင် အထက်ပါ ဒုစရရှိကိုမျှေးကို မလုပ်

တော့ကြောင်း ဝန်ခံကတိပေးကြသည်။ ထိုကြောင့် ဝန်ခံချက်စာချုပ်ကို  
ရေးသားပြီး ဂင်းတိုက္ခိ အောက်တွင် လက်မှတ်ရေးထိုးစေသည်။ ဤကဲ့သို့  
ဆောင်ရွက်ပြီးမှ ဂင်းတို့အား KNLA တပ်မတော်ထဲသို့ ပြန်လည် သိမ်းသွင်း  
သည်။ ဤတပ်ဖွဲ့သည် လင်းထင် အုပ်ချုပ်ခဲ့စဉ်က တပ်မဟာ (၅)ဟု ခေါ်ခဲ့  
သည်။ သို့သော် ယခုကဲ့သို့ သူ့တို့ ပြန်လာပြီးနောက်တွင် ကျွန်တော်တိုက  
ဂင်းတို့အား တပ်မဟာ(၁) အဖြစ် ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။ ယခုကဲ့သို့  
ဆောင်ရွက်ခဲ့သော်လည်း ဤတပ်ဖွဲ့သည် ယခင်ကအတိုင်း ဆုံးသွမ်းမြှု ဆုံးသွမ်း  
လျက် ရှိခဲ့သည်။ အမျိုးသမီးများကို သားမယားအဖြစ် ပြုကျင့်စောကားကြ  
သည်။

လေးကော်တွင် သူတို့တစ်တွေး၏ လက်ချက်ကြောင့် ရွာသူအမျိုးသ  
မီး အတော်များများ စောကားခံကြရသည်။ အချို့ဆိုလျှင် ဂိုဏ်ဖွံ့ဖြိုး မူဒိမ်းကျင့်  
သည်အထိ မိုက်ရှိင်းစွာ လုပ်ဆောင်ကြသည်။ မိန်းကလေးတစ်ယောက်ကို  
သူတို့ သုံးလေးယောက် တစ်ပြိုင်တည်း ပေါ်ပါးပြီးနောက် လွှတ်လိုက်သည်။  
ထိုကြောင့် ကရင်အမျိုးသမီးများသည် ဂင်းတို့အပေါ် အလွန်စိတ်နာကြသည်။  
သူတို့က ကိုယ့်ကရင်အမျိုးသား အချင်းချင်းပဲ အခုလောက် မိုက်မိုက်ရှိင်းရှိင်း  
စောကားနေကြတာ သူတို့ကိုတော့ လင်သားများအဖြစ် မှတ်ယူလို့ မဖြစ်ဟု  
အမျိုးသမီးထဲများက ပြောဆိုနေကြသည်။

ထိုကြောင့် ဤနယ်မြေအတွင်းရှိ ကရင်အမျိုးသမီး အတော်များများ  
မှာ ဗမာစစ်သားများကိုသာ ယူနေကြသည်ကို တွေ့ရသည်။

ဤတပ်ဖွဲ့သည် ကြာလေဆိုးလေ ဖြစ်လာသည်။ နောက်ဆုံး အမျိုး  
သမီးတစ်စီးကို သူတို့လူ (၄၀)ခန့် ရိုင်းဝန်း မူဒိမ်းကျင့်ကြောင်း ကြားသိရသည်။  
အစောကားခံရသည် မိန်းကလေးမှာ သေလေမြောပါး အခြေအနေသို့ ရောက်ရှိ  
သွားသည်။ သူမကို မော်လမြှင့်အထိ ပို့ပြီး ကုသကြရသည်။

ဤသတင်းကို ကြားသိသည်နှင့် တစ်ပြိုင်နှက် စကော်ဦးတည်အား  
ဤကဲ့သို့ ပါဝင်လုပ်ဆောင်သူများ၏ အမည်များကို စာရင်းကောက်စေသည်။  
ထိုအချိန်တွင် သထုခရိုင်အတွင်း တာဝန်ရှိသူများမှာ ပို့ယဉ်စီး၊ စကော်ဦး  
တည် စသည်များ ဖြစ်ကြသည်။ သူတို့က မလုပ်ရဲကြောင်း ပြန်လည်တင်ပြ  
ခြံ ငြင်းဆန်ခဲ့သည်။ သူတို့လုပ်ပါက ဤလူမိုက်များသည် ဂင်းတို့အား လိုက်လု  
သတ်ဖြတ်မည်ကို စီးရုံမြှင့်ကြသည်။

ကျွန်တော်က သူတိုကို ပြောသည်။

“သူတို့သတ္တိရှင် လုပ်စမ်းပါစေ။ ကျွန်တော် နှီပါသေးတယ် အလကားကြည့်မနေပါဘူး”

ထိုကြောင့် မနေသာဘဲ စကော်းတည်နှင့် ပဒိယဉ်စိုးတို့သည် ပြစ်မှု ကျူးလွန်သူများ၏ အမည်တရင်းကို ကောက်ယူပြီး ပဟိုသို့ တင်ပြလာလေ သည်။

ဤလူဆိုး လူမိုက်တို့သည် ယခုကဲ့သို့ အရေးယူမည်ဟု ကြားသိသော အခါ စကော်းတည်နှင့် ပဒိယဉ်စိုးတို့အား လက်မြန်ခြေမြန် သတ်ဖြတ်လိုက် ကြသည်။ မြို့နယ်ခေါင်းဆောင်အချို့လည်း အသတ်ခံကြရသည်။

ထိုကြောင့် ဤကိစ္စနှင့် ပတ်သက်ပြီး လာရောက်အစီရင်ခံရန် သူတို့ အားလုံးကို ဆင့်ခေါ်လိုက်သည်။ သူတို့မလာကြပါ။ မလာသည့်အပြင် စိတ်ဆိုး ဒေါသထွက်ကြကာ ငှင့်တို့နေရာတွင် သေနတ်များ အရမ်းမဲ့ပစ်ဖောက်ကာ သောင်းကျုန်းကြသည်ဟု သိရသည်။ ရွာသူရွာသားများကလည်း သူတိုကို လွန်စွာမှ ကြောက်ရွှေ့နေကြရသည်။

ခေါင်းဆောင်အချို့ကလည်း ဤလူများကို တိုက်ပွဲထဲတွင် သုံး၍ ရသေးကြောင်း၊ သူတို့အပေါ် အရေးယူတာ မလုပ်သင့်ကြောင်း ပြောကြသည်။ ဤကဲ့သို့ ပြောဆိုမှုကို ကျွန်တော် လက်မခံနိုင်ပါ။ သို့သော ကျွန်တော် ဘာမျှ မပြော။ အမိန့်ထုတ်ဆင့်ခေါ်သော်လည်း သူတို့ မလာကြသဖြင့် ငှင့်တို့၏ နယ်မြေကို ပိတ်ဆိုရန် ကျွန်တော် အမိန့်ပေးရလေသည်။ လက်နက်ခဲယမ်းမီး ကျောက်များ သွားမရောင်းရ။ စစ်အသုံးအဆောင် မှန်သမျှ ပိတ်ပင်လိုက်သည်။ ဓာတ်ခဲများကိုလည်း မရောင်းပေးရ။ သူတို့နှင့် အရောင်းအဝယ် လုပ်သူများ ကို သောက်အပြစ်ပေးမည်ဟု အမိန့်ထုတ်လိုက်သည်။

ကျွန်တော် ယခုကဲ့သို့ အပြတ်အမိန့် ထုတ်ထားသဖြင့် မည်သူမျှ ငှင့်တို့နှင့် အဆက်အသွယ် မလုပ်ခဲကြတော့ပါ။ နောက်ဆုံး သူတို့သည် ရွှေးချယ်စရာလမ်း မရှိတော့သဖြင့် ကျွန်တော်ထဲသို့ မှာသည့်အတိုင်း တက်လာ ကြရသည်။ သူတို့လာကြသော်လည်း ကျူးလွန်သည့် အမှားများအပေါ် နောင်တရပြီး လာကြခြင်းမဟုတ်ပါ။ သူတို့၏ အခြေအနေကို သိရှိရန်အတွက် ကျွန်တော် လျှို့ဝှက်စွာ လူလွှတ်ပြီး သူတို့ထဲ သွားရောက်လေ့လာ စုစုစမ်းစေ သည်။ လေ့လာချက်အရ ဤလူများသည် အမှားများအား ပြင်လိုသူများ မဟုတ်

ကြောင်း သိရှိရသည်။ ကျွန်တော်ကို လာရောက်တွေ့ဆုံးရန် ထွက်လာရာတွင် လမ်းခုလပ်၌ ယခုလို ပြောကြဆုံးကြသည်။

“ပဟိုလည်း နည်းလမ်းမမှန်ရင် ပဟိုခေါင်းဆောင်အားလုံးကို ပစ်သတ်မယ်” ဟု ကြိမ်းဝါးပြောဆုံးပြီး လာကြသည်။

သူတို့သည် ရမ်းကားနိုင်ရန်အတွက် ငါးတို့ သေနတ်ပြောင်း ထဲတွင် ကျဉ်အသင့်ထားရှိကြသည်။ အချိန်မရွှေ့ အဆင်သင့်ပစ်ခတ်နိုင်ရန်အတွက် ထားရှိခြင်းဖြစ်သည်။ အခြေအနေကို ကြားသိရသော ကျွန်တော်စိတ်ထဲတွင် အခုလို မှတ်ချက်ချပါသည်။

“အေး... မင်းတို့ စမ်းကြည့် မင်းတို့ကို ကြောက်မယ်များ ထင်သ လား”

ကျွန်တော် သူတို့ကို ရဲရဲတင်းတင်းပင် သွားရောက်တွေ့သည်။ ကျွန်တော်နှင့်အတူ ပိုလ်ကြီးထွန်းကြည်နှင့် ပိုလ်ကြီးသန်းမောင်တို့ ပါလာသည်။ ကျွန်တော်တို့အင်အား (၄၀)ခန့်သာ ရှိသည်။ ဒု-ပိုလ်ချုပ်တာမလာဘောက လည်း ကျွန်တော်နှင့်အတူ ပါလာသည်။ သူကို ကျွန်တော် ဘာလုပ်မည်ဆိုသည်။ ကို မပြောပြုပါ။ ကျွန်တော် ပြတ်ပြတ်သားသား အရေးယူမည်ကို သူ သဘော မတနှိုင်သောကြောင့် ဖြစ်သည်။ ကျွန်တော်တို့ သတ်မှတ်ထားသည့် အစည်း အဝေး ကျင်းပမည့်နေရာကို သေသေချာချာ ဆောက်လုပ်လိုက်သည်။ အစည်း အဝေးခန်းမကို စနစ်တကျ ခြေခတ်ကာရုတ်ထားသည်။ ဤကဲ့သို့ ပြင်ဆင်ပြီးနောက် အစောင့်ချထားကာ အစည်းအဝေးခန်းမအား အမြှတမ်းစောင့်ကြပ်စေသည်။ အစည်းအဝေးခန်းမထဲတွင် မည်သူမျှ လက်နက်များကို ယူသွားခွင့် မပြုရဟု အမိန့်ထုတ်ထားလိုက်သည်။

သတ်မှတ်ချိန်ရောက်လာသောအခါ သူတို့လည်း ရောက်လာကြ တော့သည်။ သူတို့အား လက်နက်များကို အစည်းအဝေးခန်းမအတွင်း ယူဆောင်ခွင့် မပြုသဖြင့် သူတို့ အစည်းအဝေးခန်းမအတွင်းသို့ မဝင်လိုကြပါ။ ကျွန်တော်က အမြန်ဝင်ရန် ဟိန်းဟောက်လိုက်သည်။ သေနတ်ကို လုံးဝယူ ဆောင်ခွင့် မပေးနိုင်ကြောင်း တင်းတင်းမှာမှ ပြောလိုက်သည်။ ထိုအခါ သူတို့ သည် မလုပ်ချင် လုပ်ချင်ဖြင့် သေနတ်များအား ချိန်ထားကြကာ အစည်းအ ဝေး ခန်းမထဲသို့ ဝင်သွားကြလေသည်။ ပိုလ်ကြီးသန်းမောင်က ငါးတို့၏ သေနတ်အားလုံးကို သိမ်းထားလိုက်သည်။

ဤအစီအစဉ်အတွက် ကျွန်တော်ရဲဘော်များအား စကားရှုက်ပေးထားသည်။ သူတို့ကို ပြောထားသည်။ လက်ဖက်ရည်ဟု အော်လိုက်သည်နှင့် တစ်ပြိုင်နက် အားလုံးကို ဝင်ရောက်ဖမ်းဆီးကြရန် ဖြစ်သည်။

သူတို့အားလုံး အစဉ်းအဝေးခန်းမထဲသို့ ရောက်ရှိပြီးသည်နောက် တွင် ကျွန်တော် ပြောထားသည်အတိုင်း လက်ဖက်ရည်ဟု ကျယ်လောင်သည် အသဖြင့် အော်လိုက်သည်။ ထိုအခါ ကျွန်တော်ရဲဘော်များသည် အစဉ်းအဝေး ခန်းမထဲသို့ ပြေးဝင်လာကြပြီး သူတို့အားလုံးကို ပိုင်းဝန်းဖမ်းဆီး တုတ်နောင်ထားလိုက်ကြတော့သည်။ ဤကဲ့သို့ သူတို့အတွက် မမျှော်လင့်ဘဲ ပြန်းစားကြီးဖြစ်လာသဖြင့် သူတို့ အတော်အုံ အားသင့်သွားကြသည်။ သူတို့က ယခုလိုပြောလာသည်။

“ဘယ်လိုလဲ အစဉ်းအဝေးအတွက်လာဖို့ အခုတော့ ဘာဖြစ်လို့ဖမ်းသလဲ”

ကျွန်တော်က “မင်းတို့ ဘာလုပ်ခဲ့သလဲ မသိဘူးလား။ မင်းတို့ ဆိုးသွမ်းရမ်းကားခဲ့တယ်၊ အမျိုးသမီးတွေကိုလည်း မူဒိမ်းကျင့်တော်ကားကြတယ်။ ဒါတွေကို မင်းတို့သိကြရဲ့လား” ငှုံးနောက် ကျွန်တော်ရဲဘော်များဘက်သို့လှည့်ပြီး...

ကျွန်တော်က “မလူပ်နဲ့ လူပ်ရင် အကုန်ပစ်သတ်လိုက်”

ဟု ပြောလိုက်သည်။

အပြင်ဘက်တွင် ကျွန်ခဲ့သည့် ငှုံးတို့၏ တပ်များထဲသို့ လက်နက်ချကြရန် စာရေးအကြောင်းကြားစေသည်။ သူတို့အားလုံး လက်နက်ချလိုက်ကြသည်။ ငှုံးနောက် ပိုလ်ကျော်ဟိုးကို ကျွန်တော် ခေါ်ပြီး ယခုလို ပြောလိုက်သည်။

“ပိုလ်ကျော်ဟိုး ဒီလူတွေထဲက အပြစ်ရှိသူတွေ ဘယ်သူတွေလဲ အပြစ်ရှိသူ အားလုံး ရွှေ့ပြီး ထုတ်လိုက်ပါ”

ပိုလ်ကျော်ဟိုးလည်း အပြစ်ရှိသူများအား တစ်ယောက်ပြီး တစ်ယောက်ရွေးထုတ်လေတော့သည်။ ရွေးထုတ်ခဲ့ရသူအားလုံးသော်ကိုအဖြစ် ပေးလိုက်လေသည်။ ကျွန်သူများအားလုံးကို ချည်ထားသည့် ကြီးများကို ဖြေပြီးလွှတ်လိုက်လေသည်။ ကျွန်သူအားလုံးကို ခေါ်စုပြီး ယခုကဲ့သို့ ပညာပေးဆုံးမစကား ပြောဆိုသည်။

“ယခုကဲ့သို့ သတ်ပစ်ရသူများမှာ အပြစ်ရှိလိုဖြစ်တယ်။ အမှန်တော့ သူတို့ကို မသတ်ချင်ပါ။ အခု ကျွန်ုရစ်ခဲ့တဲ့ မင်းတို့အားလုံးကို ငါ ယုံတယ်။ ငါတို့ အားလုံးဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်လုပ်ကြတာဖြစ်တယ်။ မကောင်းတာတော့ မလုပ်ရဘူး။ ဆိုးသွမ်းရမ်းကားသူတွေကိုတော့ ငါတို့ အရေးယူရမှာပဲ။ အခု မင်းတို့ အားလုံးကို သေနတ်ပြန်ပေးမယ်”

ကျွန်ုတော် အနည်းငယ် အသရပ်လိုက်ပြီးနောက် ဆက်ပြီး သူတို့အား ယခုကဲ့သို့ ရဲရဲတင်းတင်း ပြောလိုက်သည်။

“မင်းတို့ကို ငါ တစ်ပေါ်တိမှ မကြောက်ဘူး။ ငါကို လုပ်ကြဖို့ မစဉ်းတာနဲ့”

ထိုညာမှာပင် သူတို့အားလုံးကို လက်နက်များ ပြန်၍ အပ်နှင့်လိုက် သည်။ ထိုနောက် သူတို့ကို ကျွန်ုတော် အခုလို ဆက်ပြောပါသည်။

“အခု မင်းတို့ကို ခေါင်းဆောင်မည့်သူဟာ ပိုလ်ကျော်ဟိုး ဖြစ်တယ်”

ထိုသူတို့သည် ယခုထိတိုင် ကောင်းမွန်စွာနေထိုင် ကျော်ကြံ့ကြပြီး အထက်အမိန့်ကို နာခံနေကြသူများ ဖြစ်ပေသည်။

လူအနည်းစုသာ (နှစ်ယောက်၊ သုံးယောက်) ရန်သူထံ ပြန်ရောက်ပြီး လက်နက်ချကြသည်။ တပ်မဟာ(၅)သည် မိန်းမနှင့် ပတ်သက်ပြီး အင်မတန် နာမည်ကြီးသူများဖြစ်ကြသည်။ သို့ရာတွင် ပိုလ်စိုးနှင့် လင်းထင်မှာ မတူကြပါ။

လင်းထင်သည် မိန်းမများကို ပြောင်ကျေစွာ စောက်းမှုဒီမီးကျင့်သူ ဖြစ်သည်။ ပိုလ်စိုးမှာမူ လင်းထင်ကဲ့သို့ မလုပ်ပါ။ ပိုလ်စိုးတွင် အတ်ဖွဲ့တစ်ခုကို တည်ထောင်ထားသည်။ ဤအတ်ဖွဲ့အတွင်းရှိ မိန်းကလေးများကို ဆိုတတ် ကတတ်ရန် အသေအခာ သင်ကြားပေးထားသည်။ ဤအတ်မင်းသမီးကလေး အားလုံးကို ပိုလ်စိုးက “သမီး... သမီး”ဟုခေါ်ပြီး ဤမိန်းကလေးအားလုံးနှင့် ပိုလ်စိုး ပျော်ပါးခဲ့သည်။ သို့သော် ပြင်ပရှိ အရပ်သား ပြည်သူသားသမီးများကို တော့ ပိုလ်စိုး ဘာမျှမလုပ်ပါ။

(၂၁)

## ဘာကြောင့် မာနယ်ပလော ရှုန်သူ့လက်သို့ ကျရောက်ရသလ

ဤအကြောင်းသည် သမိုင်းဖြစ်သည်။ အရေးလည်း အလွန်ကြီး  
သည်။ ဥက္ကဋ္ဌတစ်ယောက် ဖြစ်ခဲ့သဖြင့် ကျွန်တော်တွင် တာဝန်ရှိသည်။  
အတတ်နိုင်ဆုံး လုပ်ခဲ့သော်လည်း နောက်ဆုံး မာနယ်ပလောသည် ရန်သူ့လက်  
သို့ ကျရောက်ခဲ့ရသည်။ အပြစ်တင်ပြောဆိုခြင်းများစွာကို ကြားခဲ့ရသည်။  
ကျွန်တော်တွင် တာဝန်ရှိသကဲ့သို့ ကျွန်တော် လုပ်ခဲ့သည်။ ကျွန်တော် လုပ်ခဲ့သ  
မျှ ကျွန်တော် အမြင်များကို ကျွန်တော် မှတ်တမ်းတင်သင့်သည်။ အစိရင်ခံ  
တင်ပြသင့်သည်ဟု ယုံကြည်သည်။ ကျွန်တော်သည် တာဝန်အရှိဆုံးဟု ခံယူ  
သည်။ ထိုကြောင့် ကျွန်တော်အမြင် ရှိသည်ကို ရှင်းရှင်းလင်းလင်း တင်ပြလို  
သည်။ ကျွန်တော် အမြင်များသည် အခြားအမြင်များနှင့် တူချင်မှတူမည်။  
ကျွန်တော်နှင့် အမြင်မတူသူများ ရှိနိုင်သည်။ ကျွန်တော်အထက်တွင် ဖော်ပြခဲ့  
သလို ဤကိစ္စသည် သမိုင်းဖြစ်သည်။ အရေးကြီးသည့် သမိုင်းဖြစ်သည်။  
ကျွန်တော် မြင်သမျှတင်ပြမည်။ အခြားမတူညီသည့် အမြင်ရှိပါက ရေးသား  
တင်ပြကြရန် တိုက်တွန်းလိုသည်။ ယခုကဲ့သို့ တစ်ဦးတစ်ယောက်အား အပြစ်  
တင်ရန် ရည်ရွယ်ချက်ရှိ၍ မဟုတ်ပါ။ ကျွန်တော်အမြင် အစစ်အမှန်ကို  
တင်ပြလိုခြင်းသာ ဖြစ်သည်။

ကျွန်တော်တို့ခေါင်းဆောင်များထဲတွင် ညီညာတဲ့မှ မရှိသဖြင့် ဤကဲ့သို့ ထိခိုက်နစ်နာမှု ရှိလာခဲ့ရသည်။ ကျွန်တော်တို့ ညီညာတဲ့အတွက် ကြီးပမ်းချင်ခြင်း မရှိသဖြင့် အကွဲအပြု ဖြစ်ခဲ့ရသည်။ တော်လှန်ရေးအတွက် ဆုံးရှုံးနစ်နာမှုကို ဖြစ်ပေါ်စေခဲ့သည်။ ဤသည် မှာ ကျွန်တော်တို့အတွက် သမိုင်းကပေးသည့် သင်ခန်းစာဖြစ်သည်။ အထူးအခ ကြီးမားစွာပေးပြီး ရရှိသည့် သမိုင်းသင်ခန်းစာလည်း ဖြစ်ပါသည်။ သခန်းစာ ယူကြပါစို့။ နောင်တွင် ခေါင်းဆောင်မှုပေးရာတွင် ယခုကဲ့သို့ မဖြစ်စေရန် ကျွန်တော်တို့ အလေးအနက်ထားပြီး သင်ခန်းစာယူရန် ဖြစ်သည်။

ကျွန်တော် တစ်ပြေလိုသည့် ပထမမီးဆုံး ပို့လုပ်တစ်ယောက်အကြောင်မှာ ခေါ်တော်ဘုန်းကြီးပင် ဖြစ်သည်။ သူသည် ဘာသာရေးကို အရေးခြားထားသူ ဖြစ်ပြီး ကျွန်တော်တို့ တော်လှန်ရေးကို ဖျက်ဆီးရန်အတွက် ရန်သူအသုံးချခြင်းကို ခံရသူ ဖြစ်သည်။ သူ ရောက်လာသည့်နှင့် တစ်ပြောင်နက် ကျွန်တော်တို့ အခြေခံ ဒေသအတွင်းရှိ တော်တော်အနဲ့ သွားရောက်ခဲ့သည်။ ကျွန်တော်တို့ တပ်စခန်းများရှိရာ တောင်ကုန်းများပေါ်တွင် ဘုရားစေတိတည်ရန် ကြီးပမ်းလေသည်။ စစ်ရေးတွင် ဤနေရာများသည် သေနက်ပျော်ဟာအရ အလွန် အချက်အချကျ သည် နေရာများ ဖြစ်ကြသည်။ မာနယ်ပလောသည် စစ်အထူးရာ စစ်အာဏာရှင် စနစ် ဖြတ်ချေရေးအတွက် ဆန္ဒကျင်တိုက်ခိုက်သည် ပဟိုဌာနချုပ်တစ်ခု ဖြစ်သည်။ မာနယ်ပလောနယ်မြေသည် တည်တဲ့ခိုင်မြေရန် ကျွန်တော်တို့အတွက် အရေးကြီးသကဲ့သို့ မာနယ်ပလော ပြီကျပျက်စီးရန် ရန်သူအတွက် အလွန်အရေးကြီးပါသည်။ ဘုန်းကြီးခေါ်တော် ယခုကဲ့သို့ လာရောက် ဆောင်ရွက်ခြင်းသည် ရန်သူအတွက် အခွင့်ကောင်း အခါကောင်း စစ်ရပ်ကို ဖြစ်ပေါ်စေသည်။

ထိုကြောင့် ဘုန်းကြီးခေါ်တော်နှင့် ကျွန်တော်တို့ အခါအေးလျော့စွာ တွေ့ပြီး ယခုကဲ့သို့ မလုပ်ရန် ဖြောင်းဖျေပြောဆိုခဲ့သည်။ ယခုအချိန်သည် ပြိုင်းချမ်းရေး မရသေးပါ။ စစ်ဖြစ်နေသေးသည်။ ပြည်တွင်းစစ်ဖြစ်ပြီး ဟောပြန်ရေးသမား စစ်အာဏာရှင်စနစ်နှင့် ပမာဏမျိုးကြီးဝါဒကို ဆန္ဒကျင်သည့် ပြည်တွင်းစစ်ပင် ဖြစ်သည်။ ဤစနစ်များကို ပြီကျသည့်အထိ အနိုင်တိုက်နိုင်မှ ပြိုင်းချမ်းရေးရမည်။ ကျွန်တော်တို့ လူမျိုးများလည်း လွတ်လပ်သည့် ဘဝကို ရရှိမည်။ သာယာဝပြောသည့်ဘဝကို ထူထောင်နိုင်မည်။ ဖွံ့ဖြိုးတိုးတက်မှု ရှိနိုင်မည်။

ထို့ကြောင့် ဘုန်းကြီးခေါတ်ကို လျှောက်ဆိုခဲ့သည်။

“ဘုန်းကြီး အခုလုပ်ချင်သည့် အလုပ်များ ယခုအချိန်တွင် မလုပ်သေးပါနဲ့ မလုပ်သင့်သေးပါ။ မကောင်းပါ”

ဤဘုန်းကြီးသည် ယခုကဲ့သို့ တင်လျှောက်သော်လည်း မရပါ။ သူသည် အကောက်ကြံကာ မရမကလုပ်ရန် လုံးပန်းလာသည်။ ကျွန်တော်တို့ စစ်သားအချို့ကိုခေါ်ပြီး သူ လုပ်ချင်သမျှကို မရအရ လုပ်ရန် စိုင်းပြင်းတော်သည်။ ဤကိစ္စတွင် ကျွန်တော်တို့ လုံးဝခွင့်မပြုနိုင်ခြေား။ စစ်ရေး သေနာဂ်ပူဗျာ အရ ဤလုပ်ရပ်ကို တင်းတင်းကျပ်ကျပ် တားဆီးရမည်သာ ဖြစ်သည်။ တာဝန်ရှိ သူများလည်း တားဆီးကြသည်။

ထို့ကြောင့် သူတို့သည် စေတိကို မုချေတည်ဆောက်ရန်အတွက် ရောက်လာကြရာ ကျွန်တော်တို့ တာဝန်ရှိသူ အောက်ခြေတပ်မျှုံးများကလည်း မုချေဟန့်တားရလေသည်။ ရှိုးရှိုးဟန့်တား၍ မရသဖြင့် နှင့်ထုတ်ရလေသည်။ ဤကဲ့သို့ ဖြစ်သည့်အပေါ် ဘုန်းကြီးခေါတ် မကျေနပ်ခြေား။ ကောက်ကျစ် စဉ်းလဲစွာဖြင့် မဆီမဆိုင် ခရစ်ယာန်များက ဓာဒဘာသာဝင်များကို အနိုင်ကျင့်သည်ဟု ဆိုလာသည်။ အမှန်မှာ ဤကဲ့သို့ လိမ်လည်ပြောဆိုမှုများသည် ရန်သူ အစီအမံအားလုံး ဖြစ်သည်။

ဘုန်းကြီးခေါတ်သည် ရန်သူစစ်အစိုးရ၏ အစီအမံများအား လိုက်နာလုပ်ဆောင်ရန် ပထမဦးဆုံး ရန်သူ၏ လိမ်လည်မှုကို လက်ခံလိုက်ရသည်။ ရန်သူက ငြင်းတို့အား ယခုကဲ့သို့ ပြောဆိုလျည့်စားခဲ့သည်။ KNU အား ဆန့်ကျင်ပြီး သူတို့နှင့် ပူးပေါင်းဆောင်ရွက်ပါက ရန်သူသည် ကရင်တို၏ လွတ်လပ်ရေးကို ဘုန်းကြီးခေါတ် လက်ထဲ အပ်မည်ဟုဆိုသည်။ ဤရန်သူ၏ လျည့်များမှုကို ဘုန်းကြီးခေါတ် ယုံကြည်ခဲ့သည်။ ထို့ကြောင့် ငြင်းအား ရန်သူ ဆိုင်းစေသည့်အတိုင်း ဘုန်းကြီးခေါတ် လုပ်သည်။ ရန်သူသည် ကရင်များ ကွဲပြေရန်နှင့် ကရင့်တော်လှန်ရေး ပြုပျက်ရန် နည်းမျိုးစုံ ကြီးပမ်းခဲ့သည်မှာ ကြောမြင်ပြီ ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး ခေါတ်ဘုန်းကြီးကိုယ်တိုင် ပြန်လည် ဖော်ထုတ်ပြောဆိုခဲ့သည်။ သူနောက်လိုက်များအား ပြောင်ကျစွာ ပြောဆိုခဲ့သည်။ သူက ခင်ညွှန် သူလက်ထဲသို့ လွတ်လပ်ရေးအပ်မည်ဟု ပြောခဲ့သည်။ ဤကဲ့သို့ ပြောဆိုပြီး ငြင်း၏ နောက်လိုက်များအား စဉ်းရှုံးစုစဉ်းနေသည်။

ဤလိမ်လည်မှုများသည် ဒီမျှမပြီးဆုံးသေးပေါ့ ခေါတ်၏ နောက်လိုက်များသည် ငါးတို့၏ ဘုန်းကြီး ဘုန်းတန်ခိုးရှိကြောင်း၊ အရှိန်အဝါ လည်းကြီးကြောင်း၊ တစ်နေရာ၌နေပြီး တစ်နေရာသို့ သွားလိုပါက စိတ်ကူးလိုက် ရုံဖြင့် ရောက်ရှိသွားနိုင်ကြောင်း ပြောဆိုကြသည်။ သူနောက်လိုက်များက ယခု ကဲ့သို့ ပြောရဲကြခြင်းမှာ သူကိုယ်တိုင်က နောက်လိုက်များအား အမှုန်တကယ် ပြောပြလိုသာဖြစ်သည်။ တစ်ပါးသူများအား တမင်သက်သက် လိမ်လည်ခြင်း ဖြစ်သည်။ ဘုန်းကြီးခေါတ်နှင့် တစ်ချိန်က တွေ့သောအခါ ကျွန်တော်က ယခုကဲ့သို့ တင်လျှောက်ခဲ့သည်။

“ဘုန်းကြီး... ဘုန်းကြီးရဲ့ နောက်လိုက် တပည့်များက ဘုန်းကြီးမှာ တန်ခိုးအာန်ဘော်နဲ့ ပြည့်စုတယ်လို့ ပြောကြတယ်။ ဘုန်းကြီးမှာ သောင်ရင်း မြစ်ဝကနေ ခေါတ်နေရာကို ပြန်လိုရင် စိတ်ကူးလိုက်တာနဲ့ တစ်ပြီးငါက ရောက်ရှိသွားနိုင်တယ်လို့ ဆိုတာ ဟုတ်ရဲ့လား”

ဘုန်းကြီးက “အား... ဒီအရှုံးတွေ မလကားလျှောက်ပြောတယ် စိတ်ကူးလိုက်ရုံနဲ့ ရောက်ရတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ”

သူက ဒါကို မပြောပါကြောင်း၊ သူနောက်လိုက်များက ရမ်းပြောလိုက် ခြင်းသာ ဖြစ်ကြောင်း ပြန်လည် ပြောဆိုသည်။ မြစ်ဆုံးကိစ္စာ ပြဿနာမဖြစ်ခင် ကျွန်တော် သူကို အကြမ်ကြမ် ကြီးစားတွေ့ခဲ့ပါသည်။ သူကို မေတ္တာထားပြီး ဖြောင့်ဖြေ ပြောဆိုခဲ့သည်။

“ဘုန်းကြီး... ဒီလို အရမ်းမလုပ်ပါနဲ့ ကျွန်တော်တို့ ကရင်အချင်း ချင်း စည်းလုံးကြရမယ်။ ရန်သူက ဘုန်းကြီးကိုခိုင်းတယ်၊ ဘုန်းကြီးလိုက် လုပ်တာ မကောင်းဘူး။ ဒီလို မလုပ်ပါနဲ့တော့”

ဘုန်းကြီးက “ဒုံး... ဘုန်းကြီး မလုပ်တော့ပါဘူး”

ဘုန်းကြီးခေါတ်သည် ယခုကဲ့သို့ ပြောဆိုခဲ့သောလည်း နောက်ထပ် လုပ်ပြန်တာပါပဲ။ သူ ယခုကဲ့သို့ လုပ်ဆောင်ခဲ့သောကြောင့် ပြဿနာသည် ကြာလေ ကြီးထွားလာလေ ဖြစ်လေတော့သည်။ ဤကဲ့သို့ ဖြစ်လာခြင်းကြောင့် ကျွန်တော် ရဲရဲပြောရဲပါသည်။ ဤကဲ့သို့ ဖြစ်လာရခြင်းမှာ ရန်သူ၏ အစီအမံ သာ ဖြစ်သည်။

ပြဿနာမှာ ပုန်ကန်မှုအထိ ကြီးထွားလာပါသည်။ KNU ကို ဗြောင်ဆန့်ကျင်လာကြသည်။ ဤပြဿနာနှင့် ပတ်သက်ပြီး ရန်သူ၏ အစီအမံ

ဖြစ်ကြောင်း ကျွန်တော် ပြောခဲ့ပြီးဖြစ်သည်။ ကျွန်တော်တိုက မဟန့်တားနိုင်ခဲ့သဖြင့် ယခုဆိုလျှင် ဆန့်ကျင်ပုန်ကန်သည့် အဆင့်အထိ ဖြစ်လာရသည်။ ကျွန်တော်တိုကို ပုန်ကန်နေပြီဆိုလျှင် ကျွန်တော်တို့ တိုက်ခိုက်နှစ်နှင့်သာ ရှိသည်။ ကျွန်တော်တို့ မေတ္တာတရားနှင့် လုပ်၍ မရရှိနိုင်တော့ပါ။ သို့ရာတွင် အချို့မှာ အထူးသဖြင့် ကျွန်တော်တို့ ခေါင်းဆောင်အများစုတိုက ဤကိစ္စကို အရမ်းကိုင်တွယ်၍ မဖြစ်။ ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်လာနေတယ်ဟု ဆိုကြပြီး အကြမ်းမကိုင်ပါနဲ့ အေးဆေးသည့်နည်းလမ်းဖြင့် ဖြေရှင်းကြရမယ် ဟု ပြောဆိုနေကြသည်။

ရန်သူ၏ အကြံအစည်မှာ ညီညွတ်ရေးကို လက်ခံရန် မဟုတ်ပါ။ ရန်သူအကြံမှာ ကျွန်တော်တို့ တော်လှန်ရေးအား ဖြောပစ်ရန်သာ ဖြစ်သည်။ ယင်းကြောင့် ဌိုမ်းချမ်းရေးသည် ဌိုမ်းချမ်းသည် နည်းဖြင့် ဖြေရှင်းရန် ကြီးပမ်းမှ မှန်သမျှ စိတ်ကူးယဉ်မှုများသာ ဖြစ်လေသည်။

ခေါင်းဆောင်မှုအတွင်း အမြင်မတူမှုကြောင့် ကျွန်တော်က မိမိတိုးအား ဆန့်ကျင်သူဖြစ်၍ တိုက်ရမည်ဟု အမိန့်ပေးသည်။ သို့ရာတွင် အခြား ခေါင်းဆောင်များက ယခုကဲ့သို့လုပ်ရန် ဟန့်တားသည်။ ဤသည်မှာ ကျွန်တော်တို့ အတွင်း ဖြစ်ပေါ်ခဲ့သည့် ကြီးမားသည့် အများဖြစ်သည်။ ဤအများကြောင့် ဖြေကျမှုကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။

ပျော်ဘာများ လောဝါဒီအား တိုက်ရန် အမိန့်ပေးထားသည်။ သို့ရာတွင် ပဟိုကော်မတိုင်အချို့ ဖြစ်ကြသည့် ပဋိကော်စီး ဆရာမှာတာ၊ ပဋိယိုရူး စသည်တို့က လောဝါဒီအေးမှ စောင့်နေပြီး ဥက္ကဋ္ဌကြီး ခိုင်းတာမလုပ်နဲ့ဟု ပြောရာ ကျွန်တော်ပြောသည့် ရန်သူလက်ထဲသို့ ကျရောက်သွားရတော့သည်။ ယခုကဲ့သို့ မပြုတဲ့မသား ဖြစ်နေချိန်တွင် ကျွန်တော်က ခေါင်းဆောင်များအား ပြောပါသေး သည်။ ဤပြဿနာအား ယခု ရင်ဆိုင်ဖြေရှင်းခြင်း မပြုပါက နောင်တွင် ခင်ဗျား တို့ ဒုက္ခရောက်ကြလိမ့်မယ်။ ကျွန်တော်တို့ အခက်အခဲများအား တကယ် ရင်ဆိုင်ကြသောအခါ ထိုပုဂ္ဂိုလ်များသည် တော်လှန်ရေးမှ ခွဲခွာရောင်ကြည်သွား ကြလေသည်။ ခေါင်းဆောင်မှုအတွင်း ညီညွတ်မှု မရှိသဖြင့် အောက်ခြေခြားသော များက တော်လှန်ပုန်ကန်မှုများကို တိုက်လိုသော်လည်း ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေသည်။ နောက်ဆုံး တချို့က ယခုလို ဆိုလာတော့သည်။

"အို... မထူးတော့ပါဘူးကွာ ဘုန်းကြီးနဲ့အတူ သွားလုပ်တော့  
မြဲးတာပဲ မဟုတ်လား"

ယခုကဲ့သို့ ဖြစ်ရခြင်းအကြောင်းမှာ ခေါင်းဆောင်အချို့က စစ်မတိုက်  
ချင်သောကြောင့် ဖြစ်သည်။ မာနယ်ပလောလည်း ရန်သူလက်ထဲ ကျွမ်းရ<sup>၁</sup>  
သည်။ မာနယ်ပလောသည် ရန်သူချည်းတိုက်လျှင် တိုက်၏ မရနိုင်ပါ။  
ကျွန်တော်တို့ လူတွေက ပုံနှင့်လိုသာ ဖြစ်သည်။ ယခုလို မဖြစ်ပါက ရန်သူ  
သည် မာနယ်ပလောကို ရမည်မဟုတ်ပါ။

၁၉၉၆ ခုနှစ်အတွင်း ကျွန်တော် ရန်သူစစ်ပိုလ်နှင့် တွေ့ဆုံးရာတွင်  
(ရန်သူနှင့် တွေ့ဆုံးနေးရေး စတင်ချိန်ဖြစ်သည်) ရန်သူစစ်ထောက်လှမ်း  
ရေး ပိုလ်စန်းပွင့်နှင့် ကျော်သိန်းတို့သည် ကျွန်တော်တို့ကို မဲထောက်တွင်  
လျှို့ဝှက်စွာ လာရောက်တွေ့ဆုံးသည်။ မာနယ်ပလောဘာ DKBA အကူအညီ  
မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ တိုက်ဖို့မလွယ်ပါ။ ရန်သူစစ်ပိုလ်က ၁၉၉၂  
ခုနှစ် မာနယ်ပလော ရရှိရေး 'ခွေးအိပ်တောင်' တိုက်ပွဲတွင် ငြင်းတို့ သေဆုံးသည့်  
စစ်သားများ၏ အလောင်းကို တစ်ထောက်ပြီး တစ်ထောက် တန်းစီလိုက်ပဲက  
မာနယ်ပလောက စလျှင် မော်လမြိုင်အထိ ရောက်သွားနိုင်သည်။ ရန်သူ  
အသေအပြောက် မနည်းပါ။ DKBA အကူအညီမရလျှင် မာနယ်ပလောအား  
ရရန် မလွယ်ကူးကြောင်း ဝန်ခံသွားသည်။

\* \* \*

## နိဂုံးအစောင့်၊ ပြောလိုသည့်အခက်

ယခုတင်ပြသည့် နိဂုံးပါအကြောင်းအရာမှာ ကျွန်တော် ၂၃၊ ၂၀၀၀ ရက်နေ့တွင် KNU ခေါင်းဆောင်များအား တင်ပြ အသိပေးထားပြီး ဖြစ်သည်။ ကျွန်တော် အစိရင်ခဲ့ခဲ့သည့်အတိုင်း အများပြည်သူများကိုလည်း အသိပေးလိုပါသည်။ ကျွန်တော် နှစ်ပေါင်းများစွာ တော်လှန်ရေးတွင် ပါဝင် ဆင်နှုန်းခဲ့သည်။ အဆင်းရဲ့ အပင်ပမ်းခံကာ အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြေရှင်း ခဲ့သည်။ ကျွန်တော် တာဝန်ကို ကျွန်တော် ကြီးစားပြီး ဆောင်ရွက်ခဲ့ပေသည်။ နေပါးမရှောင်၊ မိုးရွားမရှောင် သွားစရာ၊ လာစရာရှုပါက ကျွန်တော် သွားလာခဲ့သည်။ လုပ်စရာ အလုပ်ကို လုပ်ခဲ့ပေသည်။

ယနေ့ ကျွန်တော် လက်ခံရရှိသည့် တာဝန်နှင့် ရာထူးမှာ အထွေထွေ ကူ ရယူခဲ့ခြင်း မဟုတ်ပေါ်။ ကျေရောက်သမျှ တာဝန်ကို ကျေပွန်စွာ ထမ်းချက် ခဲ့ခြင်းကြောင့် ဖြစ်သည်။ စစ်တိုက်ရာတွင် ရန်သာကို အကြိမ်ပေါင်းများစွာ အနိုင်တိုက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုကြောင့်သာ ကျွန်တော် ပိုလ်ချုပ်ကြီး အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအပြင် ကေအဲနှင့်ယူ (KNU) ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့သည်။ တော်လှန်ရေးထဲတွင် အမြင့်ဆုံးတာဝန် ဖြစ်ပေသည်။ ကြံကူသီးဘာဝန် များကို ထမ်းဆောင်ရာတွင် ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော် အား တိုးတက် ကြီးထူးလာရန်အတွက် ကျွန်တော် ကြီးပမ်းတည်ဆောက်ခဲ့သည်။ တစ်ပြည်လုံးအတိုင်းအတာအရ ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော်၏ အရေအတွက်မှာ နှစ်သောင်းကျော်ရှိလာခဲ့သည်။ မာနယ် ပလောက် သိမ်းပိုက်ရရှိရေးအတွက် ချိတက်တိုက်နိုက်လာကြသည့် ရန်သူ

စစ်သားများအား ကြီးမားသည့်တိုက်ပွဲ အကြိမ်ကြိမ် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးကို တိုက်ခိုက်ခဲ့ကြောင်း ကမ္မာနှင့် တစ်ဝန်းက သိရှိခဲ့ပေသည်။

မာနယ်ပလောကို ရန်သူသိမ်းပိုက်ရရှိနိုင်ရေးအတွက် ထောင်ပေါင်းများစွာ အသေခံပြီး တိုက်ခဲ့သော်လည်း မရခဲ့ပါ။ ရန်သူသည် လက်နက်ကြီးအမြာက်အမြားကို သုံးသည်။ ကုန်းတပ်၊ လေတပ် အင်အား အများအမြားကို လည်း သုံးပြီး ထိုးစစ်ဆင်ခဲ့သည်။ သို့ရာတွင် ရန်သူသည် ကျွန်တော်တိုကို အနိုင်မတိုက်နိုင်သဖြင့် ယာယိတိုက်ခိုက်မှုကို ရပ်ခဲ့လိုက်ပြီး ဘာသာရေးဘက် ကနေ ယုတ်မာပက်စက်စွာ ကြံ့လိုလာခဲ့တော့သည်။

ဤကဲ့သို့ ရန်သူ၏ လုပ်ကြံ့မှုကို ကျွန်တော်တို့ ခေါင်းဆောင်အချို့မှာ နားမလည်လိုက်သဖြင့် သူတို့ကပဲ ဒီကိစ္စနှင့် ပတ်သက်ပြီး ဘာသာရေးနှင့် သက်ဆိုင်နေသည်။ အရမ်းမလုပ်ပါနဲ့ဟု ဆိုလာကြသည်။ ကျွန်တော်က ကေအေနယူ (KNU) ဥက္ကဋ္ဌ တစ်ယောက်အနေဖြင့် ယခုကဲ့သို့ ပြောခဲ့ပါသည်။ ဤလုပ်ရပ်သည် မီခင်အဖွဲ့အစည်းကို ထောင်ထားခြားပါသည်။ ကျွန်တော်တို့ကို ပုန်ကန်လာသူများကို ကျွန်တော်တို့ တိုက်ရပါလိမ့်မည် ယင်းကြောင့် တိုက်မိန့်ပေးခဲ့သည်။

သို့ရာတွင် ခေါင်းဆောင်အချို့ကမူ 'လေဝါဒ' (စစ်ပျူဟာများ)ထဲ ချဉ်းကပ်ပြီး ယခုလိုပြောကြသည်။

"ဒီကိစ္စဟာ ဘာသာရေးနဲ့ ပတ်သက်နေတယ်။ ဥက္ကဋ္ဌကြီးက ခင်ပျားကို ခိုင်းတိုင်းမလုပ်နဲ့"

ပဟိုကော်မတိုင်အချို့၊ က ကျွန်တော်စကားကို နားမထောင်ခဲ့သည့်အတွက် မာနယ်ပလော ရန်သူ လက်ထဲကျေခဲ့ရသည်။ ထိုအချိန်တွင် လူငယ်ပိုင်း ခေါင်းဆောင်အများစုံ အထူးသဖြင့် အရံပဟိုကော်မတိုင်များမှာ အာဏာလက်ဝယ် ရနိုရေးအတွက် စိတ်စောနေကြလွန်းသဖြင့် ခေါင်းဖြူ။ စွဲယာကြီး ခေါင်းဆောင်ဟောင်းကြီးများအား ဖြုတ်ချလိုကြသည်။ ဤအတွက် လည်း ကြီးပမ်းနေကြသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး ငင်းတို့ လူငယ်ထဲမှ တစ်ယောက်က ကျွန်တော်ကို တင်ပြုလာသဖြင့် သိခဲ့ရခြင်း ဖြစ်သည်။

မာနယ်ပလော ရန်သူလက်ထဲ ကျရောက်သွားပြီးနောက်တွင် ကျွန်တော်တို့ ကနဲလေးမစ်ရှင်ကျောင်းတွင် ပဟိုကော်မတိ အစည်းအဝေး

ပြုလုပ်ခဲ့သည်။ ဤအစည်းအဝေးတွင် လူအများက ဥက္ကဋ္ဌ စာပေါ် အပြစ်တင်ကြသည်။ သူတို့က အခုလို မာနယ်ပလော ရန်သူ့လက်ထဲ ကျခဲ့ရသည်မှာ ဥက္ကဋ္ဌဗြို့တွင် တာဝန်ရှိသည်။ ဥက္ကဋ္ဌဗြို့ကြောင့်သာ ကျခဲ့ရသည်ဟု ဆိုကြသည်။ ယင်းကြောင့် ဥက္ကဋ္ဌဗြို့အနေဖြင့် တာဝန်မှ နှုတ်ထွက်ရမည်။ ပုံးကွုံကွုံထူးက...

"တောင်ကိုးရီးယားနိုင်ငံတွင် တံတားတစ်ချောင်း ကျိုးကျသဖြင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးမှာ ရာထူးကနေ နှုတ်ထွက်ခဲ့ရသည်။ ယင်းကြောင့် မာနယ်ပလော ယခုကဲ့သို့ ကျရသဖြင့် ဥက္ကဋ္ဌဗြို့သည် တာဝန်မှ နှုတ်ထွက်ရမည်"

ဘုံးပုံးကွုံးခဲ့သည်။

ဤသို့ဆိုသော် မြတ်၊ ထားဝယ်ခရိုင်ကို ရန်သူမှ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ရာတွင် ရက်သတ္တုတစ်ပတ်မကြာပါ။ ရန်သူ့လက်ထဲသို့ ကျရောက်ခဲ့ရသည်။ ဤကဲ့သို့ဖြစ်ခြင်းကြောင့် ကွယ်ထူးနှင့် အော်လီဗာတို့က မည်ကဲ့သို့ ဆိုကြမည် နည်း။ သို့ရာတွင် ဤကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်က သူတို့ကို ဘာမျှ မပြောခဲ့ပါ။

ထိုးအချိန်က လူငယ်ခေါင်းဆောင်အချို့မှာ အာဏာလက်ဝယ် ရောက်ရှိရောက် လောနေကြသည်။ ငါးတို့က အသက်ကြီးရင့်သည့် ခေါင်းဆောင်များအား ဖယ်ရှားရေးအတွက် လိုက်လဲစည်းရုံးနေကြသည်။ ဤကဲ့သို့ သော လူငယ်ခေါင်းဆောင်များထဲတွင် ပိုလ်ရောဂျာနှင့် သူ့ဘေးပတ်ဝန်းကျင် တွင် ရှိကြသူများ ပါဝင်လျက်ရှိသည်။

ကျွန်တော်သည် တော်လှန်ရေးကို အကောင်းဆုံး ကြီးစားလုပ်ခဲ့ပါသည်။ ရန်သူနှင့် တွေ့ဆုံးနွေးရေးအတွက် ရန်သူက ခေါ်ဆိုခြင်းသည် လူမျိုးစုများ၏ ပြဿနာကို ပြုလည်အောင် ဖြေရှင်းနိုင်မည် မဟုတ်ပါ။ ရန်သူက ကျွန်တော်တို့ကို လက်နက်ချစေခြင်းသာ ဖြစ်သည်။ ယင်းကြောင့် ကျွန်တော်တို့ကေအဲနယ် (KNU) ခေါင်းဆောင်များ လက်ခံနိုင်ခြင်း မရှိပါ။ အချို့က လုပ်ချင်ကြသည်။ သူတို့ ပြောနေကြသည်ကို ကျွန်တော် ကြားပါသည်။ ကချင်များ လုပ်ခဲ့သလို လုပ်လျှင်ရသည်ဟု ဆိုကြသည်။

ပုံးကွုံးထူးနှင့် အော်လီဗာက ကျွန်တော်တို့ ခေါင်းဆောင်မှုအဖွဲ့

କି ଫ୍ରେଗ୍ରାପିଲାଯନ୍ ॥ ଯାଏ ଆକୁଣ୍ଡାତାଯନ୍ଃ ଆଶ୍ରିତ୍ତମ୍ଭା ଧୂଗ୍ରପୀର୍ଣ୍ଣର୍ଣ୍ଣ ଫ୍ରେଗ୍ରାପିଲାଯନ୍ ॥ ଗ୍ର୍ଵାନ୍ତଟେର୍କ ଯୁଦ୍ଧଫ୍ରେଗ୍ରାପିଲାଯନ୍ ଧୂଗ୍ରପୀର୍ଣ୍ଣଗ୍ରେ ଅତ୍ୟୁଷ୍ମାନ୍ ॥

ရန်သူသည် ကျွန်တော်တို့လက်နက်မချိုင်သဖြင့် တွေ့ဆုံးဆွဲနောကို  
ဖြတ်လိုက်ခြင်ဖြစ်သည်။ တွေ့ဆုံးဆွဲနောကို ယျက်သီးပြီသည့်နှင့် တစ်ပြိုင်နက်  
ကျွန်တော်တို့ကို စတင်၍ ထိုစစ်ဆင် တိုက်ခိုက်ပါတော့သည်။ ယခုကဲ့သို့ ဖြစ်လာ  
သည့်နှင့် တစ်ပြိုင်နက် ကျွန်တော်တို့အတွင်း လေသံအမျိုးမျိုး ထွက်ပေါ်လာတော့  
သည်။ အချို့က နိုင်ငံခြားကို သွားမည်။ အချို့က ထွက်မည်ဟု ပြောနေကြသည်။  
ထိုအခိုန်တွင် ခန့်မြေ ရောက်လာပြီး ယခင် ပြောသည်။

“ରତ୍ନବୁଦ୍ଧ ପ୍ରେସିଲାନ୍ଡ୍ ॥ ଅଯିବୁଦ୍ଧରୀଙ୍କ ବାହୋତ୍ତମ୍ଭୀଶ୍ଵରଙ୍କୀ  
ରୂପବିଷ୍ଣବିଃପିଗ ଜ୍ଞାନତୋରତ୍ତିକୁଣ୍ଡ ପ୍ରିଣ୍ଟିଙ୍ ଫ୍ରେସ୍ଟ୍ରେସ୍ଟ୍ରେମ୍ବନ୍”

ဟု ဆိုသည်။ ယင်းကြောင် ပြန်လည်ပြီး ဆွေးနွေး နိုင်ရန်အတွက် ဒီသဘောတူညီချက်များထဲမှ အချက်(၄)ချက်ကိုသာ ယာယိရပ် ဆိုင်းလိုက်စီသည်။ မယ်သရောထာ သဘောတူညီချက် အားလုံးကို ကျွန်တော် ဖျက်သိမ်းခြင်း မလုပ်ခဲ့ပါ။ ဤကိစ္စနှင့် ပတ်သက်ပြီး ပဒိမန်းရွာကို ပြောပြပါသည်။ ပဒိမန်းရွာက ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် တော်လှန်ရေးကို ထိခိုက်သည် ဟု ဆိုသည်။ ကျွန်တော်က သူ့ကို ပြန်ပြောပြရာတွင် ဤကဲ့သို့ ပြုလုပ်ရာ၌ ရန်သူနှင့် ပြန်လည်ဆွေးနွေးနိုင်ရန် ယာယိသဘော လုပ်ထားခြင်း ဖြစ်ကြောင်း သူတို့က မတွေ့တော့ဘဲ ကျွန်တော်တို့ကို ဆက်လက်တို့က်ခိုက်သည်။ ကျွန်တော်တို့ ပြည်သူတွေကို ဆက်လက်သတ်ဖြတ်နေလျှင် ဤယာယိသဘော တူညီချက်ကို ဖျက်သိမ်းနိုင်ပါသည်။ ကျွန်တော်တို့ တစ်လခန့် စောင့်ခဲ့သည်။ ရန်သူက ဘာမျှမလုပ်သဖြင့် မယ်သရောထာ သဘောတူညီချက်မှ မူလအာ တိုင်းသာ ဖြစ်နေသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အချင်းချင်း ပြေလည်အောင် ပြောကြဆိုကြပြီး ဖြစ်သည်။ သို့ရာတွင် (၁၂)ကြမ်မြောက် ကွန်းရက်အစဉ်း အဝေးကြီး နှီးလာချိန်တွင် ပဋိမန်းရာက ...

“ခင်ဗျား... မယ်သရောထာ သဘော တူညီချက်ကို ရုပ်သိမ်းလိုက်  
တာဟာ ကရင့်တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်  
စေတယ” ဟု ဆိုပြန်သည်။

ကျွန်တော်စိတ်ထဲတွင် ပြန်၍ တွေးမီသည်။ ဤပြဿနာသည် ပြောကြဆိုကြ၍ ပြီးဆုံးသည်မှာ ကြောမြင့်ပါ ပြီ။ ဤကွန်ဂရက်လုပ်မည့် အချိန်နီးကပ်လာမှ အဘယ်ကြောင့် ဤကဲ့သို့ ပြောရသနည်း။ ကျွန်တော် တွေးမီသည်မှာ ထွန်ဝရတ်ထိုယ်စားလှယ်များက ကျွန်တော်အပေါ် ယုကြည်မှုနှင့် လေးစားမှု လျော့နည်းကျဆင်းသွားရန်အတွက် လုပ်တာသာ ဖြစ်သည်။

ယင်းကြောင့် ကျွန်တော်က သူကို ပြန်ပြောပါသည်။

"မယ်သရောထာ ကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်မှာ အပြစ်ရှိတယ်လို ပြောကြရင် ကျွန်တော် လက်ခံပါတယ်။ သို့သော် မာနယ်ပလောတွင် ဖြစ်ခဲ့သည့် ပုန်ကန်မှုမှာ ဌာနချုပ်မှာ ရှိကြသည် ဗဟိုကော်မတီဝင်များက ဥက္ကဋ္ဌေးစကားကို နားမထောင်သဖြင့် ကရင့်တော်လုန်ရေး၏ ဂုဏ်သိက္ခာသည် မယ်သရောထာ ကိစ္စထက် အဆပေါင်းများစွာ ထိခိုက်ခဲ့ရသည်။ ယင်းကြောင့် မယ်သရောထာ ကိစ္စနှင့် ပတ်သက်သည့် မှတ်တမ်းတင်မှုကို ကျွန်တော်လက်ခဲသည်။ ထိနည်းတူစွာ ဗဟိုကော်မတီဝင်အားလုံးကလည်း ဥက္ကဋ္ဌကို မနာခဲသဖြင့် မာနယ်ပလော ရန်သူ၊ လက်ထဲသို့ ကျဆုံးခဲ့ရကြောင်း မှတ်တမ်းတင်ရမည်"

နောက်ပိုင်း မကြာသောအချိန်ကာလအတွင်း ရန်သူက ကျွန်တော်တို့ ထံ ကိုယ်စားလှယ် လျော်တြော်ပြီး တွေ့ဆုံးနေ့နှင့် ပတ်သက်သည့် ကျွန်တော်တို့ သဘောထားကို လာရောက်မေးမြန်းစုစမ်းစေသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်က ရန်သူကိုဖြေကြားရာတွင် တွေ့ဆုံးနေ့နေ့ ဖြစ်မောက်နိုင်ရန်အတွက် ကျွန်တော်တို့ အမြတ်ခါးဖွင့်ထားပါသည်။ စစ်မှန်ပြီး အကျိုးရှိသည့် တွေ့ဆုံးနေ့နေ့ ဖြစ်ပါက ကျွန်တော်တို့ လုပ်မည် ဖြစ်ကြောင်း ဖြေကြားပါသည်။

ဤကဲ့သို့ ဖြေကြားခြင်းကို ကျွန်တော် မန်းရာကို ရှင်းပြပါသည်။ သို့သော် မန်းရာက ဤသဘောထားသည် စိုလ်ရွှေဆိုင်း၏ IPC နှင့် အတူတူ ဖြစ်သည် ဟုပြောသည်။ ဤကဲ့သို့ ပြောခြင်းသည် ကျွန်တော် လက်မခဲနိုင်ပါ။ IPC နှင့် မတူနိုင်ပါ။ IPC သည် အဖွဲ့အစည်း၏ ခေါင်းဆောင်မှုအသစ်ကို ထူထောင်ခြင်း ဖြစ်သည်။ ဥက္ကဋ္ဌမှာ ဗုံးလ်ရွှေဆိုင်း၊ ဒု-ဥက္ကဋ္ဌမှာ အော်လီဟာ၊ အတွင်းရေးမှု၊ ထူးထူးလေးနှင့် အဖွဲ့ဝင်များမှာ ရောဂါာ၊ ခလီစေး၊ ကွယ်ထူး

မာတာ၊ မူတူး၊ ကော်စိုးနှင့် ဒေးပစ်ထော စသည်တို့ ဖြစ်သည်။

ကျွန်တော်သည် ကရင်တစ်ယောက်အနေဖြင့် ရန်သူနှင့် ပတ်သက်ပြီး မည်သည့်အခါမှ အရှုံးပေးမည်မဟုတ်။ ကျွန်တော် ချစ်သည့် ခဲ့ဘော်များနှင့်အတူ ကျွန်တော်ကို ချစ်မြတ်နိုးကြသည် ကရင်လူထုအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမည် ဖြစ်သည်။

အမှန်တရားသည် အင်အားဖြစ်သည်  
အမှန်တရားသည်သာ မုချေအောင်ပွဲခံရမည်။

\* \* \*